

K.C.L  
ရွှေစည်းခုံတော်  
တော်မူချက်ကျောက်စာ

# လိက်တူအိမ်နိယာမိခိုင်

(မနိ - ဗုဒ္ဓ)

၆၉၉

# ရွှေစည်းခုံ မွန်ကျောက်စာ

(မွန် - မြန်မာ)

## ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ

[ လှပန်ပြည် မေယိုတက္ကသိုလ်၌ ရှိစဉ် ပြုစုသည် ]

လိက်တူအိမ်မန်ယှိုသီခိုင်

(မန် - ဗွာ)

၆၂၀

ရွှေစည်းခုံ မွန်ကျောက်စာ

(မွန် - မြန်မာ)

ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ

[ ဂျပန်ပြည် မေယိုတက္ကသိုလ်၌ ရှိစဉ် ပြုစုသည် ]

ဒို့တာဝန်အရေးသုံးပါး

ပြည်ထောင်စု မပြိုကွဲရေး ----- ဒို့အရေး  
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး -- ဒို့အရေး  
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ----- ဒို့အရေး

OUR THREE MAIN NATIONAL CAUSES

NON-DISINTEGRATION OF THE UNION ..... OUR CAUSE !  
NON-DISINTEGRATION OF NATIONAL SOLIDARITY ..... OUR CAUSE !  
CONSOLIDATION OF NATIONAL SOVEREIGNTY ..... OUR CAUSE !

သင့်ကြောင့် ပြည်ထောင်စုကြီး မပြိုကွဲပါစေနှင့်  
တိုင်းရင်းသားအချင်းချင်း  
လေးစားပါ၊ ချစ်ခင်ပါ၊ တန်းတူရည်တူဆက်ဆံပါ  
လွတ်လပ်ရေးကိုကာကွယ်ပါ

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည်  
ပြည်ထောင်စုသားအားလုံး၏  
ပဓာနကျသော တာဝန်ဖြစ်သည်  
Emergence of the state constitution is  
the prime task of all Union nationals

- \* တပ်မတော်ဖြိုခွဲသူ ဒို့ရန်သူ  
Anyone who tries to break up the Tatmadaw is our enemy.
- \* တပ်မတော်ဖြိုခွဲမည့်အကြံ ဒို့လက်မခံ  
We reject any scheme to break up the Tatmadaw.
- \* ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်  
No matter who tries to divide us, we will always remain united.

# မာတိကာ

မွေးစာပေ၏ စေတနာ . . . . .

ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ၏ အတ္ထုပ္ပတ္တိအကျဉ်း

ရွှေစည်းခုံ မွန်ကျောက်စာ (မွန်-မြန်မာ)

ရွှေစည်းခုံ မွန်ကျောက်စာ (က) မျက်နှာ . . . . . ၁

ရွှေစည်းခုံ မွန်ကျောက်စာ (ခ) မျက်နှာ . . . . . ၈

ရွှေစည်းခုံ မွန်ကျောက်စာ (ဂ) မျက်နှာ . . . . . ၁၃

ရွှေစည်းခုံ မွန်ကျောက်စာ (ဃ) မျက်နှာ . . . . . ၁၈

ရွှေစည်းခုံ မွန်ကျောက်စာ (င) မျက်နှာ . . . . . ၂၁

ရွှေစည်းခုံ မွန်ကျောက်စာ (စ) မျက်နှာ . . . . . ၂၄

ရွှေစည်းခုံ မွန်ကျောက်စာ (ဆ) မျက်နှာ . . . . . ၂၇

ရွှေစည်းခုံ မွန်ကျောက်စာ (ဇ) မျက်နှာ . . . . . ၃၁

ရွှေစည်းခုံ မွန်ကျောက်စာ (က) မျက်နှာ ဘာသာပြန် . . . . . ၃၅

ရွှေစည်းခုံ မွန်ကျောက်စာ (ခ) မျက်နှာ ဘာသာပြန် . . . . . ၃၈

ရွှေစည်းခုံ မွန်ကျောက်စာ (ဂ) မျက်နှာ ဘာသာပြန် . . . . . ၄၁

ရွှေစည်းခုံ မွန်ကျောက်စာ (ဃ) မျက်နှာ ဘာသာပြန် . . . . . ၄၄

ရွှေစည်းခုံ မွန်ကျောက်စာ (င) မျက်နှာ ဘာသာပြန် . . . . . ၄၆

ရွှေစည်းခုံ မွန်ကျောက်စာ (စ) မျက်နှာ ဘာသာပြန် . . . . . ၄၈

ရွှေစည်းခုံ မွန်ကျောက်စာ (ဆ) မျက်နှာ ဘာသာပြန် . . . . . ၅၀

ရွှေစည်းခုံ မွန်ကျောက်စာ (ဇ) မျက်နှာ ဘာသာပြန် . . . . . ၅၂

မွန်အဘိဓါန် . . . . . ၅၄

3

စာအုပ်စာတမ်း စာနယ်ဇင်း

ကြိုတင်ပုံနှိပ် ထုတ်ဝေခွင့် အမှတ်

[၈၀၇/၂၀၀၀(၁၀)]



စာအုပ်စာတမ်း မျက်နှာပုံ

ကြိုတင်ပုံနှိပ် ထုတ်ဝေခွင့်ပြု အမှတ်

[၇၃၀/၂၀၀၀(၁၀)]



မျက်နှာပုံ ပန်းချီ

မောင်မောင်သိုက်

မျက်နှာပုံ အရောင်ခွဲ

Sunn Scangraphics

ပုံနှိပ်ခြင်း

ပထမအကြိမ်

(၁၀၀၀)

ထုတ်ဝေခြင်း

ဒီဇင်ဘာလ၊ ၂၀၀၀ ပြည့်နှစ်

ကွန်ပျူတာစာပီ

ကောင်းမွန်

တန်ဖိုး

အရင်းတန်ဖိုး - ၂၅၀/-

စာအုပ်ချုပ်

ကိုသန်းဌေး



ထုတ်ဝေသူ

ဒေါ်ရွှေအိမ်၊ တိုင်းလင်းစာပေ၊

၈/၆၅၊ အုပ်စု (၃)၊

စော်ဘွားကြီးကုန်း၊ အင်းစိန်၊ ရန်ကုန်။



မျက်နှာပုံ နှင့် အတွင်းပုံနှိပ်

ဒေါ်ခင်ခင်ဝင်း၊ ကလျာ offset (မြို့-၀၂၆၇၀)

၁၅၂၊ ကျွန်းရွှေမြိုင်လမ်း၊ သုဝဏ္ဏ၊ ရန်ကုန်။

# မွေးစာပေ၏ စေတနာ

ပုဂံခေတ်မှာ ရေးထိုးသော ကျောက်စာများသည် ပုဂံခေတ်၏ ကြေးမုံများဖြစ်သည်။ ကျောက်စာများကို ဖတ်ရှုရသောအခါ ထိုကျောက်စာရေးထိုးသောခေတ်၏ လူနေမှုအဆင့်အတန်း၊ ကိုးကွယ်မှုဆိုင်ရာ အယူအဆ အတွေးအခေါ်၊ တရားစီရင်ဆုံးဖြတ်မှု၊ အမွေ ခွဲဝေမှု၊ ကျွန်များ ကိစ္စအပါအဝင် လူ့အဖွဲ့အစည်းအကြောင်းကို ကျောက်စာများတွင် တွေ့ရှိရ၍ ကျောက်စာသည် ထိုခေတ်၏ ကြေးမုံဟု ဆိုလိုရင်းဖြစ်သည်။

သမိုင်းသုတေသီတို့သည် သမိုင်းအဖြစ်အပျက်များကို အဓိကထား၍ အထောက်အထား ခိုင်လုံမှုကို ရယူကြသည်။

သို့သော် ကျောက်စာရေးထိုးခြင်း မရှိသေးသော အချိန်အခါကပင် ပုဂံတွင် ယဉ်ကျေးမှုလေ့ထုံးစံ၊ ဘာသာအယူဝါဒတို့ဖြင့် ဖွဲ့စည်းအပ်သော လူ့အဖွဲ့အစည်းသည် ရှိနေနှင့်သည်။

အနော်ရထာမင်းကြီးလက်ထက်ကို ကြည့်လျှင် ပုဂံပြည်ကြီးနှင့်တကွ မြန်မာနိုင်ငံကို တည်ထောင်စည်းရုံးခဲ့သော မင်းဖြစ်သော်လည်း အနော်ရထာမင်းစော ရေးထိုးသော ကျောက်စာကို မတွေ့ရပေ။

သို့သော် အုပ်ချုပ်သူ ဘုရင်နှင့် အုပ်ချုပ်ခံ လူတန်းစားများပါဝင်သော လူ့အဖွဲ့အစည်း၏ ဘာသာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတို့သည် စောစီးစွာကရှိခဲ့ကြသည်။

အနော်ရထာမင်းကြီးလက်ထက် ရေးထိုးသော ကျောက်စာများမရှိခဲ့သော်လည်း အနော်ရထာမင်းကြီးကိုယ်တိုင် ပြုလုပ်ခဲ့သော အုတ်ခွက်စာများစွာကို တွေ့ရှိရသည်။ အနော်ရထာမင်းကြီးသည် အုတ်ခွက်များတွင် ရေးထိုးရာ၌ မွန်ဘာသာ၊ ပါဠိဘာသာနှင့် သက္ကတဘာသာ သုံးမျိုးတို့ကို ရေးထိုးခဲ့သည်။

ပါဠိနှင့် မွန်စာကို မွန်အက္ခရာနှင့် ရေး၍ သက္ကတဘာသာကို နာဂရီအက္ခရာနှင့် ရေးသည်။ သက္ကတ၊ ပါဠိရော၍လည်း ရေးသည်။ နာဂရီအက္ခရာသည် ရခိုင်ပြည်နယ်မှ လာ၍ မွန်အက္ခရာမှာ သုဝဏ္ဏမှလာသည်။ အနော်ရထာမင်းကြီးသည် မွန်အက္ခရာကို ပိုမိုသုံးစွဲသလို ကျန်စစ်သားမင်းကြီးလက်ထက်တွင် ရေးထိုးသော ကျောက်စာများအားလုံးသည် မွန်ဘာသာနှင့်ပင် ဖြစ်သည်။

အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့သည် မွန်အက္ခရာကိုသုံး၍ မွန်ဘာသာနှင့် အုတ်ခွက်များ ကျောက်စာများကို ရေးထိုးသည်ကိုထောက်သော် ပုဂံခေတ်ဦးမတိုင်မီကပင် မွန်ယဉ်ကျေးမှု ပုဂံသို့ရောက်လာ၍ ပုဂံသားတို့ မွန်ဘာသာကို အလေးထားကြောင်း ထင်ရှားပါသည်။

မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက.....

“နောက်မှ မြန်မာနိုင်ငံအတွင်းသို့ ရောက်လာသော မြန်မာက ယဉ်ကျေးမှုအရာတွင် မွန်ကို ဆရာတင်ခဲ့ပါသည်။ ယဉ်ကျေးမှုအရာတွင် မွန်က မြန်မာထက် အနည်းဆုံး အနှစ်တစ်ထောင် စောနေသည်ကို သတိပြုကြစေလိုပါသည်။” [သူရဲကောင်းခေတ်ဟောင်း၊ မြန်မာရာဇဝင်စာမျက်နှာ ၉၄-၉၇ | ဟု ယဉ်ကျေးမှုကို စောစီးစွာ လက်ခံရယူခဲ့သော မွန်ယဉ်ကျေးမှုသည် မြန်မာတို့ယဉ်ကျေးမှုအပေါ် အရိပ်မိုးလာခဲ့သည်မှာ မဆန်းပါ။

အနော်ရထာမင်းကြီးလက်ထက်ကတည်းက မွန်တို့ထံမှ ရယူခဲ့သော ဗုဒ္ဓဘာသာ၊ စာပေ၊ အနုပညာ၊ လက်မှုလုပ်ငန်း၊ ဂီတ၊ အဆိုတို့မှစ၍ ယဉ်ကျေးမှုတို့သည် အနော်ရထာမင်းကြီးလက်ထက်တွင် ပုဂံမြေမှာ အမြစ်တွယ်၍ နောက်တက်သော ကျန်စစ်သားမင်းကြီးလက်ထက်တွင် ဆက်လက်ဝေစည်သော ပင်စည်ကြီး ဖြစ်ခဲ့ပါသည်။

အနော်ရထာမင်းကြီးသည် စစ်အင်အားသုံးကာ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်သောမင်းဖြစ်သလို သူတည်ထောင်ဖွဲ့စည်းခဲ့သော နိုင်ငံတော်ကို တည်ငြိမ်ဖွံ့ဖြိုးအောင်၊ စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရန်မှာ ကျန်စစ်သားမင်းကြီး၏ တာဝန်ဖြစ်သည်။

ကျန်စစ်သားမင်းကြီးသည် သူနန်းတက်ချိန်မှစ၍ ပြည်ထောင်စုသား စည်းလုံးညီညွတ်ရေးကို ဦးစားပေးကာ အစစအရာရာ မွန်ယဉ်ကျေးမှုကိုလက်ခံ၍ နန်းတော်တည်ထောင်သည်မှအစ မွန်ပညာရှင် ဝိသုကာတို့ထံမှ အကြံဉာဏ်ရယူကာ တည်ဆောက်ရုံမက နန်းတည်စာတမ်းကိုလည်း မွန်ဘာသာနှင့် ရေးထိုးခဲ့သည်။ “ရွှေစည်းခုံဘုရားကျောက်စာ” ကိုလည်း မွန်ဘာသာနှင့် ရေးထိုးခဲ့သည်။

ပုဂံပြည်တွင် အလုံကျောက်စာ၊ မြကန်ကျောက်စာတို့သာမက သုဝဏ္ဏဘုမ္မိ မွန်မြို့ဟောင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းတို့မှာလည်း ကျန်စစ်သားမင်းကြီးရေးထိုးခဲ့သော မွန်ကျောက်စာများကို တွေ့ရသည်။

ကျန်စစ်သားမင်းကြီးရေးထိုးခဲ့သော ကျောက်စာများထဲတွင် ရွှေစည်းခုံဘုရားကျောက်စာသည် ထင်ရှားသောကျောက်စာအဖြစ် ပါဝင်ခဲ့သည်။ ထိုကျောက်စာကို မွန်သာသာနှင့် ရေးထိုးခဲ့သည်ကို ယခုစာအုပ်၌ ဆရာကြီးဒေါက်တာနိုင်ပန်းလှက မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

ရွှေစည်းခုံဘုရားကျောက်စာကို ပုဂံညောင်ဦး ရွှေစည်းခုံဘုရားအဝင် အရှေ့မုခ်ပေါက်ဝ ဝဲယာနှစ်ဘက်တွင် တစ်တိုင်စီ စိုက်ထူထားပါသည်။ ကျောက်စာတစ်တိုင်တွင် လေ့မျက်နှာ၊ စုစုပေါင်းနှစ်တိုင်တွင် ရှစ်မျက်နှာတိတိ မွန်ဘာသာနှင့် ရေးထိုးထားသော ကျောက်စာတိုင်ကြီး ဖြစ်သည်။

ထိုရေးထိုးထားသော မွန်ဘာသာကျောက်စာကို မြန်မာလိုပြန်ဆိုရေးသားထားသည့်အတိုင်း ဖတ်ရှုရသောအခါ အသီးအပွင့်များ ပြည့်စုံရုံမက ခက်လက်ဝေစည်၍ ပင်စည်ပါ တောင့်တင်းခိုင်မာသော စိမ်းညိုသောအရွက်တို့ဖြင့် ရှင်သန်နေသော သစ်ပင်ကြီးကို မြင်ရသလို စိတ်နှလုံး အေးမြချမ်းငြိမ်း၍ ကျေနပ်အားရ ဖြစ်မိပါသည်။

ထိုကျောက်စာတိုင်ကြီးက ကျန်စစ်သားမင်းကြီး၏ စိတ်နေသဘောထား၊ တိုင်းပြည်အုပ်ချုပ်ပုံ၊ ထိုခေတ်ပုဂံသားတို့ ကိုးကွယ်သော ဗုဒ္ဓဘာသာအဆင့်အတန်းတို့ကို သိရရုံမက ရေးသားသော စာအဖွဲ့အနွဲ့ အသုံးအနှုံးတို့မှာ ဥပမာ၊ ဥပမေယျတို့ဖြင့် ယခုခေတ်မြန်မာစာလောကတိုင် ထိုးဖောက်ဝင်ရောက် လွှမ်းမိုးသည်ကို တွေ့ရသည်။

ထိုကျောက်စာကို ရေးထိုးသော အကြောင်းအရာမှာ ကျန်စစ်သားမင်းကြီး၏ ဘဝဖြစ်စဉ်ပင် ဆိုရမည်။ ကျန်စစ်သားမင်းကြီးသည် သာမန် မင်းမဟုတ်။ မြတ်စွာဘုရားဗျာဒိတ်ရသော မင်းဖြစ်သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် အနှစ်(၁၆၂၈/၁၆၃၀) ထောင့်ခြောက်ရာသုံးဆယ် လွန်သောအခါ အရိမဒ္ဒနပူရမြို့၌ ဖြိုကြဲဘုဝနာဒိတျဓမ္မရာဇမင်းကြီး

ဖြစ်ပေါ်တော်မူလိမ့်မည်။ ဝိဿနိုးအမည်ရှိသော အဘိညာဉ်ငါးပါးရရှိ တန်ခိုးအာနုဘော် ကြီးသော ရသေ့တစ်ပါးသည် “ငါ့သား ဂဝံပတိ၊ သိကြားမင်း ဝိသုကမ္မနတ်သား၊ ကတကမ္မ နဂါးမင်းတို့နှင့်အတူတကွ သရေခေတ္တရာမြို့ကြီးကို တည်ထောင်လိမ့်မည်။ ထိုမှ ရသေ့သည် လူ့ဘုံမှကွယ်လွန်၍ ဗြဟ္မပြည်သို့ တက်လိမ့်မည်။ ဗြဟ္မလောက၌ ကွယ်လွန်ပြန်သော် အရိမဒ္ဒနပူရပြည်၌ မင်းဖြစ်လိမ့်မည်။ မြို့ကြီးဘုဝနာဒိတျဓမ္မရာဇမင်းဟူသောဘွဲ့ခံ၍ ငါ ဘုရားသာသနာကို အစွမ်းကုန် ချီးမြှောက်မည်။”

အစရှိသည်ဖြင့် မြတ်စွာဘုရား က အရှင်အာနန္ဒာအား ဗျာဒိတ်ပေးမြှောက်ကြား သည်ကို အရှင်ဂဝံပတိမထေရ်က သိကြားမင်းအား ဘုရားဗျာဒိတ်ကို သွားရောက်မြှောက်ကြား ဟန်နှင့် ရေးထိုးထားခြင်း ဖြစ်သည်။

ကျောက်စာတိုင်(က)မျက်နှာတွင် ကျန်စစ်သားမင်းကြီးသည် တိုင်းသူပြည်သားတို့ အပေါ် မျက်မှောက်ဘဝတွင်မက တမလွန်ချမ်းသာကို ပေးမည်။ နတ်ရွာ သုဂတိသို့လားရာ တရားများကို ညွှန်ပြမည်ဆိုသည်ကို . . . . .

“မြို့ကြီးဘုဝနာဒိတျဓမ္မရာဇမင်းသည် ရွှေဖြစ်ပြီးသော ရတနာဖြင့် မွမ်းမံအပ်သော ကောင်းကင်ဘုံတံခါးကျည်ကို လက်နှင့်တူသော ပညာဖြင့် ဖွင့်ပေးလိမ့်မည်” ဟူသော အသုံးအနှုန်းများ၊ တင်စားမှု ဥပမာပေးပုံများကို တွေ့ရှိရ၍ ဗုဒ္ဓဘာသာအတွေးအခေါ် အဆင့်အတန်းသည် ပုဂံခေတ်ဦးတွင် မြင့်မားနေသည်ကို ဖော်ပြနေသည်။

တစ်ဖန် ကျန်စစ်သားမင်းကြီးသည် တိုင်းသူပြည်သားများအပေါ် ထားရှိသည့် မေတ္တာတရားကို လေးနက်ပေါ်လွင်အောင် ဖွဲ့နွဲ့ပုံကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်။

“ချစ်သူအပေါင်းမှ ကွဲကွာကုန်သောသူတို့၏ မျက်ရည်များကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့်၊ လက်နှင့်တူသော မေတ္တာစိတ်ဖြင့် မြို့ကြီးဘုဝနာဒိတျဓမ္မရာဇမင်းသည် သုတ်ပစ်ပေးလိမ့်မည်။

ချစ်သူအပေါင်းမှ ကွဲကွာ၍ စိတ်နှလုံးပူဆွေး (ဝါ) စိတ်ရောဂါဖြစ်၍ စိတ်နှလုံး မသာမယာကုန်သော သူတို့၏ နှပ်ရည်တို့ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် ရေနှင့် တူသော ကရုဏာစိတ်ဖြင့် ဆေးကြောပစ်လိမ့်မည်။

“အို . . . . နတ်မင်းကြီး၊ မြို့ကြီးဘုဝနာဒိတျဓမ္မရာဇမင်းသည် လက်ယာလက်ဖြင့် ထမင်းမုန့်ပေး၍ လက်ဝဲလက်ဖြင့် လူအပေါင်းတို့အား ပစ္စည်းဥစ္စာအဝတ်ပုဆိုးများ ပေးကမ်းလိမ့်မည်။ သို့လျှင် ပြည်သူအပေါင်းတို့သည် အမိရင်ခွင်၌နေရသော သားငယ် ပမာ ချမ်းသာသုခနှင့် ပြည့်ဝကြရန် မြို့ကြီးဘုဝနာဒိတျဓမ္မရာဇမင်းသည် အကျိုးစီးပွားတို့ ဖြင့် စောင့်ထိန်းလိမ့်မည်။

ဤအဖွဲ့အနွဲ့သည် ကျောက်စာတစ်ခုလုံး၏ အသက်ဟုပင်ဆိုရမည်။ လက်ရှိ မြန်မာစာပေခေတ်အထိ ဤအဖွဲ့အနွဲ့အသုံးအနှုန်းသည် ထိုးဖောက်ဝင်ရောက်ကာ နေရာ ယူ၍ ခေတ်မီနေသေးသည်။

လူတို့သည် ပူပင်သောက ပူဆွေးရလျှင် မျက်ရည်ကျကြ၏။ မျက်ရည်နှင့်အတူ နှာရည်ပါ ကျကြရသည်။

အနော်ရထာမင်းကြီးသည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ရသည့်မင်းဖြစ် ရာ နိုင်ငံနယ်ပယ်ချဲ့ထွင်ရန်အတွက် စစ်မက်ပြုရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စစ်သည် ကျူးကျော်သူကိုရော၊ ကျူးကျော်ခံရသူကိုပါ အနည်းနှင့်အများ စစ်ဒဏ်ခံကြရသည်။ စစ်မြေ

ပြင်တွင် ကျဆုံးသူတို့နှင့် သေကွဲကွဲရခြင်း၊ စစ်မက်ပြုနေချိန် ချစ်သူတို့နှင့် ကြာရှည်စွာ ရှင်ကွဲကွဲရခြင်း စသည်တို့ဖြစ်ရ၍ ပူဆွေးသောက ရောက်ကြရသည်။ ငိုကြွေးကြရသည်။

ကျန်စစ်သားမင်းကြီးကျောက်ဖာတွင် ပူပင်သောက ဗျာပါဒကို မျက်ရည်ဖြင့် လည်းကောင်း၊ နှာရည်ဖြင့်လည်းကောင်း ခိုင်းနှိုင်း၍ ကျန်စစ်မင်းကြီး၏ မေတ္တာစိတ်ကို လက်ဖြင့်၊ ကရုဏာစိတ်ကို ရေနှင့် ဥပမာပေးကာ ပူပင်သောကပျောက်အောင် လုပ်ပေးမည် ဟုဆိုထားရာ ကျန်စစ်သားမင်းကြီးလက်ထက်တွင် စစ်မက်မပြု၊ တိုင်းပြည်ကို ငြိမ်းချမ်းစွာ အုပ်ချုပ်မည်ဟု ဆိုလိုသည်။

ကျန်စစ်သားမင်းကြီးသည် လက်ယာလက်ဖြင့် ထမင်းမုန့်ပေးမည်ဆိုသည်မှာ ပြည်သူကို ဝပြောစေရမည်ဟု ဆိုလိုသည်။ လက်ဝဲလက်ဖြင့် အဝတ်ပုဆိုးပေးမည်ဆိုသည် မှာ ကျန်လူသုံးကုန်ပစ္စည်းတို့နှင့် ပြည့်ဝစေရမည်ဟူသော ဝန်ခံကတိ ဖြစ်သည်။

ပူပင်သောကမရှိ အစာရေစာ ဝဝလင်လင်စားရ၍ ပစ္စည်းပစ္စယပြည့်စုံသောအခါ ပြည်သူအပေါင်းတို့သည် “အမိရင်ခွင်၌နေသော သားငယ်ပမာ ငြိမ်းချမ်းစွာရှိမည်”ဟု ဖော်ပြထားသည်။

ထိုစာပိုဒ်တို့ကို ဖတ်ရသောအခါ ကျန်စစ်သားမင်းကြီး၏လက်ကို ရယူလိုစိတ် စာဖတ်သူမှာ ဖြစ်ပေါ်လာခါ အမိရင်ခွင်၌ရှိသော သားငယ်၏ငြိမ်းချမ်းမှုကို ခံစားလိုစိတ် ဖြစ်လာပါသည်။ ကျန်စစ်သားမင်းကြီးသည် တကယ် ငြိမ်းချမ်းရေး မင်းတရားကြီး ဖြစ်ပေသည်။

ကျောက်စာတစ်ခုလုံးတွင် စာပေအတွေးအခေါ်အားဖြင့်လည်း မြင့်မား၍ အသုံး အနှုံး အဖွဲ့အနွဲ့များမှာလည်း ဥပမာ၊ ဥပမေယျတို့ဖြင့် တန်ဆာဆင်ထားသည်မှာ လှပလွန်း လှပါသည်။ မျက်မှောက်ခေတ် မြန်မာစာပေအတွက်လည်း အဖိုးတန်သော အမွေကောင်း ဖြစ်သည်။

မြန်မာပြည်သည် ယခုမှသာမဟုတ်၊ ပုဂံခေတ်ကတည်းက လယ်ယာစိုက်ပျိုးခြင်း ကို အားပြုရသော တိုင်းပြည်ဖြစ်သည်။ တောင်သူလယ်သမားတို့သည် အဆင်းရဲဆုံးနှင့် အပင်ပန်းဆုံးသော လူတန်းစားများဖြစ်ခဲ့သည်။ ယခုခေတ်အစိုးရက “လယ်လုပ်သူ လယ်ပိုင်စေရမည်” ဟု ကြွေးကြော်ခဲ့ကြသည်။

ကျန်စစ်သားမင်းကြီးသည်လည်း တောင်သူလယ်သမားများကို အလေးထား ကြောင်း သူ့ကျောက်စာတွင် ဖော်ပြခဲ့သည်။

“လယ်ထွန်စိုက်ပျိုးသူများသည် သူတို့၏ ကျီကြတိုက်တာ၌ စပါးပြောင်းတို့ဖြင့် တစ်မျိုးမက ပြည့်ဝစေရမည်။ သူတို့အိမ်အသီးသီး၌ ရတနာမြတ်တို့ဖြင့် ပေါများစေရမည်”။

ခေတ်စကားနှင့်ဆိုရလျှင် လယ်သမားတို့၏ခေတ်သစ်ကို ထူထောင်မည်ဟု ကြွေးကြော်ခဲ့ခြင်းပင် ဖြစ်သည်။ ကျန်စစ်သားမင်းကြီး၏ စိတ်သည် အောက်ဆုံးလွှာလူတန်း စားတို့ကို အမြဲ စိတ်ဝင်စားသည်ကို တွေ့ရသည်။

“အိုးစလောင်းရောင်းသော ဆင်းရဲသည့်အမယ်အိုများသည် ဈေးကောင်းရ၍ ကြွယ်ဝစေမည်။”

အိုးရောင်းသည့် အမယ်အိုကအစ မလစ်ဟင်းရအောင် ကဗွည်းထိုးကျောက်စာ တင်သော ကျန်စစ်သားမင်းကြီးသည် တကယ်တော့ ပြည်သူ့ဘုရင်ဟု ဆိုထိုက်ပါသည်။

ဤရွှေစည်းခုံဘုရား မွန်ကျောက်စာကို ဘာသာပြန်သူ ဆရာကြီး ဒေါက်တာ နိုင်ပန်းလှသည် မွန်ကျောက်စာများ အောက်ခြေတွင် စကားလုံးတချို့၏ အဓိပ္ပါယ်ယူဆပုံကို သုတေသီတို့ ဗဟုသုတရစေရန် ထုတ်နှုတ်ဖော်ပြ ရှင်းလင်းထားသည်။

ကျောက်စာဆိုသည်မှာ ရေးထိုးသော အချိန်သက္ကရာဇ်ကလည်း ကြာမြင့်လှပြီ။ ရာသီဥတု မိုးလေဝသဒဏ်တို့ဖြင့် မှေးမှိန် သွားသည်လည်းရှိသည်။ ပဲ့ထွက်ခြင်း၊ အစင်း ထင်ခြင်းများလည်းရှိတတ်ရာ ဖတ်ရှုအဓိပ္ပါယ်ဖော်ရသော ပညာရှင်တို့အနေနှင့် အယူအဆ ကွဲလွဲမှုများ ရှိတတ်ပါသည်။ ဘာသာပြန်သူ ဒေါက်တာနိုင်ပန်းလှသည် မွန်စာမျက်နှာများ အောက်ခြေတွင် သူ့ယူဆချက်များကို ရှင်းလင်းဖော်ပြ ထားပါသည်။

ဥပမာ- မွန်ကျောက်စာ (က)မျက်နှာတွင်

“ကျောက်ဗုဒ္ဓတလေိယံ” မွန်စာ၏အဓိပ္ပါယ်မှာ “ဗုဒ္ဓမြတ်စွာဘုရားသခင်”ဖြစ်သည်။ “တိလိနှင့်ဇေ”ပေါင်းထားခြင်းမဟုတ်။ ပညာရှင်တစ်ဦးက ထိုစကားလုံးကို “ငါ့ရှင်”ဟူ၍ ပြန်ဆိုထားသည်။ “ငါ့သခင်၊ ငါ့အရှင်”ဆိုသော စကားလုံးမှာ အရှင်သခင်၊ ဘုရင်ကိုသာ ဆိုလိုသည်။ ဘုရားသခင်ကို ဗုဒ္ဓမြတ်စွာဘုရားသခင်ဟုပင် ဆိုလေ့ဆိုထ ရှိသည်။

ကျောက်စာမျက်နှာ (က)၊ ကြောင်းရေ (၉)မှာ “ပုန်” ဟူသောစကားလုံးကို ရှင်းပြ ထားသည်။

(၈)ရာစုထိုး လော့ဗူရီ မွန်ကျောက်စာမှာ “ပုဏျ”ဟု သက္ကတအတိုင်း ရေးထိုး ထားသည်။ (၁၁)ရာစု ပုဂံခေတ်မွန်ကျောက်စာမှာ “ပုန်”ဖြစ်လာသည်။ ထို့နောက် မြန်မာ ကျောက်စာ မင်စာမှာ “ဖုန်”ဖြစ်လာသည်။ “ဖုန်”မှ “ဘုန်း”ဟူ၍ ပြောင်းလဲလာခြင်းဖြစ် သည်။ အနက်တူ ပါဠိစကား “ပုည”မှ ဆင်းသက်လာခြင်းမဟုတ်ဟု ရှင်းပြထားသည်။ ပညာရှင်တစ်ဦး၏ “ဘုန်း”သည် “ပုည”မှ ဆင်းသက်လာသည်ဆိုသောအဆိုကို ပြန်လည် ဆန်းစစ်သင့်သည်။

ကျောက်စာ (က)မျက်နှာ၊ ကြောင်းရေ(၃၈)မှာပါရှိသော “တ္ထိရ်လော့”မွန်စကား လုံးသည် “ထ ရှိခိုးသည်”ဟု တိုက်ရိုက်အနက်ရှိုင်းသော်လည်း မွန်မူတွင် “မတ်တတ်ထသည့်” အနက်မဟုတ်။ မြန်မာမူပြုရာတွင် “ပြုံးထသည်”ဟု မရေးသင့်၊ “ရှိခိုးသည်”ဟူ၍သာ မြန်မာ ပြန်သင့်သည်ဟု ဘာသာပြန်သူက ဆိုခဲ့သည်။ ဦးဖေမောင်တင်ကလည်း ထိုစကားလုံးကို “ရှိခိုးသည်”ဟုသာ မြန်မာမူပြုခဲ့သည်။ ဘာသာဗေဒပါရဂူ ဘလက်ဒင်က **Did Obeisance** ဟု ပြန်ခဲ့သည်။ ထိုစကားလုံးကို “ပြုံးထသည်”ဟု မြန်မာမူပြုခဲ့သော ပညာရှင်တချို့ စဉ်းစား ဖွယ်ပင်ဖြစ်သည်။

ကျောက်စာ(ဂ)မျက်နှာ၊ (၂၆)မှာ “ဗျာဒေသ်”ဟူသော စကားလုံးကို ဘာသာပြန်သူက ရှင်းလင်းထားသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

ဗျာဒေသ်မှာ မွန်စကား = မြွက်ကြားသည်ဟု အဓိပ္ပါယ်ရသည်။

သက္ကတ ဗျာဒေဓ မှဆင်းသက်လာသည်။ အေဒီ(၁၁)ရာစုထိုး ကျန်စစ်သားမင်း ကြီးလက်ထက် ရှေးမွန်ကျောက်စာများတွင် ဗျာဒေသ် ဟုရေးသည်။ ခေတ်မွန်တွင် ပျားဒိဟ် ဟု ရေးသည်။ ကြား ခေတ်မွန်စာပေတွင် လုံးဝမတွေ့ရ။

အေဒီ(၁၂)ရာစုအစောပိုင်း ရှေးမြန်မာတို့ရေးထိုးသော (အလောင်းစည်သူမင်း လက်ထက်ဖြစ်ဟန်ရှိသည်) လောကထိပ်ပန်မင်စာတွင် ဗျာဒေသ် ဟူ၍ ရှေးမွန်အတိုင်း ရေးထိုးခဲ့သည်။ အေဒီ(၁၃)ရာစု ခေတ်ဦးတွင် ရေးထိုးသော ပုဂံလေးမျက်နှာဘုရား

ကျောက်စာတွင် ဗျာဒေသ ဟု ရေးထိုးခဲ့သည်။ အေဒီ(၁၃)ရာစုခေတ်နှောင်းတွင် ရေးထိုးသော ပုဂံ ဝက်ကြီးအင်း ဝူပြောက်ကြီးဘုရား မင်စာတွင် ဗျာတိက် / ဗျာဘိစ် ဟူ၍ ရေးထိုးခဲ့သည်။

ယခုခေတ်မြန်မာတို့က ဗျာဒိပ်၊ ဗျာဒိတ် ဟူ၍ ရေးသားသုံးနှုန်းသည်။

အချုပ်ဆိုသော် ဗျာဒိပ်ဆိုသော ခေတ်မြန်မာစကားလုံးသည် သက္ကတ ဗျာဒေဝ မှ ရှေးမွန်၊ ရှေးမြန်မာအရေးအသားတို့သို့ ဆင့်ကဲဆင့်ကဲ ဆင်းသက်လာခြင်းဖြစ်သည်။ ပါဠိ ဘာသာ “ဗျာဒိတ္တ” ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်း မဟုတ်ပေ။

တိပိဋက ဆရာတော်ဘုရား အရှင်ဦးဝိစိတ္တသာရ ရေးသားပြုစုသော “ပါဠိမြန်မာ အဘိဓာန်” တွင် ဗျာဒိတ္တဟူသော စကားလုံးလည်းမရှိပါ။ P.T.S မှ ထုတ်ဝေသော “ပါဠိ အင်္ဂလိပ်အဘိဓာန်” မှာလည်း မပါ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးသားသော “ပါဠိ မြန်မာအဘိဓာန်” ကို ပြန်လည်ကြည့်ရှုလျှင်လည်း ပါဠိတွင် ဗျာဒိတ္တဟူသော စကားလုံးလုံးဝမရှိသည်ကို တွေ့နိုင်ပါသည်။

တချို့ပညာရှင်တို့က ဗျာဒိတ္တဟူသောစကားလုံးမှာ ပါဠိမှ ဆင်းသက်လာသည် ဟူသည့် အဆိုကို သုတေသီများ ဆန်းစစ်ကြည့်သင့်သည်။

ဘာသာရေးနှင့် ယဉ်ကျေးမှုစသည်တို့မှာ တစ်တိုင်းပြည်နှင့်တစ်တိုင်းပြည် ကူးလူး ဆက်နွယ်လျက်ရှိသည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်မှ မွန်တို့ဌာနီ သထုံသို့ရောက်၍ သထုံမှ ပုဂံသားတို့ရယူခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓခေတ်မတိုင်မီ ဟိန္ဒူအယူဝါဒသည် အိန္ဒိယပြည်၌ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာမှာပင် ဟိန္ဒူအယူဝါဒ ရောယှက်ပါဝင်နေသည်ကို တွေ့ခဲ့ရသည်။

ပုဂံခေတ်မှာလည်း ဗုဒ္ဓဘာသာကိုးကွယ်မှု မတိုင်ခင် နတ်ဘုရားများကိုးကွယ်မှုနှင့် ဟိန္ဒူအယူဝါဒ ထိုးဖောက်ဝင်ရောက်နေဟန်ရှိသည်။ ကျန်စစ်သားမင်းကြီး၏လက်ထက်မှာ လည်း ဟိန္ဒူအယူအဆ ရောဝင်နေသည်ကို တွေ့ရသည်။

ကျောက်စာ (c) မျက်နှာဘာသာပြန်တွင်

“သုရဿတိ မည်သော (သရသွတီ > သ-သရသွတီ) စကားပြောကောင်းခြင်း ပညာသည် မြို့တြိဘုဝနာဒိတျဓမ္မရာဇမင်း၏နှုတ်၌ အခါခပ်သိမ်း တည်နေလိမ့်မည်။” ဟု ပါသည်။ အမှန်တော့ သုရဿတိနတ်သမီးသည် ဗုဒ္ဓဘာသာတွင်မရှိ။ သို့သော် ယခုတိုင် ဗုဒ္ဓဘာသာဝင်တို့သည် သုရဿတိနတ်သမီးကို ပိဋကတ်သုံးပုံကို စောင့်သောနတ်၊ နှုတ် ကိုစောင့်သောနတ်အဖြစ် ကိုးကွယ်နေကြသည်။ အမှန်မှာ ဟိန္ဒူနတ်သမီးဖြစ်သည်။ ဗြဟ္မာ ၏ ကြင်ယာမယား၊ စကားပြောကောင်းခြင်း၊ ပညာပေးသူ (goddess of eloquence ; learning wisdom ; power of speech) စသည်ဟု သက္ကတ၊ အင်္ဂလိပ်အဘိဓာန်တွင် ပြသည်။ ဟိန္ဒူဘာသာတွင် သုရဿတိနတ်သမီး စီးသောယာဉ်မှာ ဟင်္သာဖြစ်သည်။ ဟိန္ဒူအယူဝါဒ၏ လွှမ်းမိုးမှုဖြစ်သည်။


မွေးစာပေ သည် ဆရာကြီးဒေါက်တာနိုင်ပန်းလှ၏ “မြစေတီကျောက်စာ” နှင့် “သုတေသနစာပေများ” စာအုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။

ယခုလည်း ပုဂံခေတ် ကျန်စစ်သားမင်းကြီးလက်ထက်ရေးထိုးခဲ့သော “ရွှေစည်းခုံ ဘုရား မွန်ကျောက်စာ” ကို မြန်မာဘာသာပြန်နှင့်အတူ ထုတ်ဝေလိုက်ပါသည်။

သမိုင်းသုတေသီတို့နှင့်တကွ သမိုင်းကို စိတ်ဝင်စားသူများအတွက် အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

မြန်မာစာပေသမားများအနေနှင့်လည်း အတွေးအခေါ်အထက်တန်းမြင့်၍ လှပသော၊ အဖွဲ့အနွဲ့တို့ဖြင့် တန်ဆာဆင်သော ပုဂံခေတ်မွန်ကျောက်စာကို အရသာ ခံနိုင်လိမ့်မည် ဖြစ်ပါသည်။

ပွင့်သောပန်းတိုင်း မွေးပါစေ  
မွေးစာပေ  
၂၅. ၇. ၂၀၀၀



ရှေးမွန် နှင့် ပျူ ဖီရဂူ

DR. CHARLES OTTO BLAGDEN, M. A., D.Litt.

၁၈၆၄ တွင် ဖွားမြင်ပြီး ၁၉၄၈ ခုနှစ် ကွယ်လွန်သည်။

၁၈၈၈ မှစ၍ Malacca, စင်ကာပူ၊ ပီနန်မှာ အုပ်ချုပ်ရေးမင်းကြီး။ တရားသူကြီးအဖြစ် ဆောင်ရွက်စဉ် William W. Skeat နှင့် ပူးတွဲ၍ Pagan Races of Malay Peninsula အမည်ရှိ မနုဿဗေဒနှင့် ဘာသာဗေဒ ရှုထောင့်မှ စာအုပ်ကြီး နှစ်တွဲကို ၁၉၀၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

ကျန်းမာရေးကြောင့် အငြိမ်းစားယူကာ လန်ဒန်တက္ကသိုလ်သို့ ဝင်ရောက်ပြီး ကထိကအဆင့်မှ ပါမောက္ခချုပ် အဆင့်သို့ ရောက်ခဲ့သည်။

၁၉၁၉ မှစ၍ မွန်နှင့် ပျူ ကျောက်စာများ လေ့လာပြီး Epigraphia Birmanica အတွဲ-၁-မှ ၄ ထိ မွန်ကျောက်စာများကို မင်ကူး (Rubblings) ပေါ်မှာ ဖတ်ရှုပြီး ပြန်ဆို၍ ကျောက်စာဌာနမှ ပုံနှိပ် ထုတ်ဝေ ခဲ့သည်။

D. Litt. ခေါ် စာပေပါရဂူဘွဲ့ကို ဂုဏ်ထူးဆောင်အဖြစ် ရန်ကုန်တက္ကသိုလ်မှ သူ့အား ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံသို့ မရောက်ဖူးပါ။ သုတေသန စာအုပ်ပေါင်းများစွာ ပြုစု ထုတ်ဝေခဲ့သည်။ အလားတူ ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခ ဦးဖေမောင်တင်နှင့် G.H. Luce တို့ကိုလည်း D. Litt. ဘွဲ့များကို ဂုဏ်ထူးဆောင် အဖြစ် ချီးမြှင့်ခဲ့သည်။



# ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ

B.Sc. (Hons.), Ph.D., LL.D.

( Pacific Western University. ) ( L.A. )



ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ကို ၁၂၈၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ အင်္ဂါနေ့ ( ၂၀ . ၃ . ၂၃ ) ရက်နေ့တွင် ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်း (အိုးသည်ကုန်း) ရွာ၊ ဖခင်ဖြစ်သူ ရွာသူကြီး၊ လှေသူကြီး၊ လယ်ပိုင်ရှင် ဦးကြွ + ဒေါ်ချို တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။

ငယ်စဉ်က ဖခင် တည်ထောင်ခဲ့သော ရွာဘုန်းကြီးကျောင်း၌ မွန်၊ မြန်မာ၊ အင်္ဂလိပ်စာများကို ဆရာတော် ဦးဝိသုဒ္ဓိထံတွင် စတင် သင်ကြားခဲ့သည်။

ရွာရှိ အစိုးရ အလယ်တန်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ပြီး မော်လမြိုင် ကရင် ( A.B.M. ) ကျောင်းတွင် ဆက်လက် ပညာသင်ရာ ၁၉၃၉ - ၄၀ ခုနှစ်တွင် သတ္တမတန်းအောင်ပြီး ရန်ကုန် သန်းခေါင်စာရင်း ရုံးတွင် စတင် အမှုထမ်းသည်။ မကြာခင် မိဘများပြန်ခေါ်၍ မော်လမြိုင် အစိုးရကျောင်းတွင် အဋ္ဌမတန်း၌ ပညာ ဆက်လက် သင်ယူခဲ့သည်။

စစ်ကြီးဖြစ်လာ၍ ကော့ဗိန်းတွင် ပြန်နေရသည်။ ရွာတွင် အင်္ဂလိပ် စာကို ဒေါက်တာသန်းမြင့်ထံ သင်ကြားရင်း ရွာရှိ ကလေးများအတွက် မွန်အမျိုးသားကျောင်း တည်ထောင်ပေးကာ အင်္ဂလိပ်၊ မြန်မာ၊ မွန်စာပေ များကို သင်ကြားပေးသည်။

**၁၉၄၆** ခုနှစ် စစ်ကြီးအပြီးတွင် ရန်ကုန်သို့ ပြောင်း၍ မြို့မ အမျိုး သားကျောင်း တက္ကသိုလ်ဝင်တန်းတွင် (သုံး) လကြာ ပညာသင်ကြားခဲ့သည်။

ထို့နောက် ဓာတုဗေဒ မင်းကြီးရုံး၊ ဓာတ်ခွဲခန်း လက်ထောက် နှင့် ဒုတိယစာရေးအဖြစ် အမှုထမ်းရင်း နိုင်ငံရေးမပါသော ရာမည မွန် အသင်းချုပ်တွင် အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဥက္ကဋ္ဌ ဦးချစ်သောင်း (ဓာတုဗေဒ မင်းကြီး) နှင့်အတူ ဆောင်ရွက်သည်။

**၁၉၅၃** ခုနှစ် ဧပြီလတွင် ဘန်ကောက်သို့ ပထမအကြိမ် (၁၀) ရက် ကြာ ခရီးထွက်စဉ်က ပတ်လတ်ရွာ ကြံစိန်မွန်ကျောင်းမှ စုဆောင်းခဲ့သော မွန်ပုံနှိပ်မှုများအနက် သထုံ - ဟံသာဝတီ ရာဇဝင်စာအုပ် (ပတွဲနှင့် ဒုတွဲ) “မဂဒူး” မှစ၍ “ရာဇာဓိရာဇ်” အဆုံးထိယူပြီး (ရာဇာဓိရာဇ်အရေးတော်ပုံ ကျမ်း) အမည်ဖြင့် အချိန်ယူ ပြန်ဆို ပြုစုခဲ့သည်။

**၁၉၅၈** ခုနှစ်တွင် Harvard တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ သုံးလကြာ တက်ရောက်ခဲ့ပြီး ကမ္ဘာ တစ်ပတ် လှည့်လည်ခဲ့သည်။

**၁၉၆၇** ခုနှစ်တွင် တရုတ်ပြည်သို့ ရှေးဟောင်းသုတေသန အဖွဲ့ ဝင် အဖြစ် သွားရောက် လေ့လာခဲ့သည်။

၁၉၇၆

ခုနှစ်တွင် မင်းလှိုင်ထော စာပေမှ ရာဇာဓိရာဇ် အရေး  
တော်ပုံကျမ်း\* ကို ထုတ်ဝေ၍ ပွင့်ဦးငြိမ်း စာပေမှ ပထမ  
အကြိမ်အဖြစ် ဖြန့်ချိခဲ့သည်။

၁၉၈၆

ခုနှစ် ဇွန်လ (၁) ရက်နေ့မှစ၍ အငြိမ်းစား ယူခဲ့သည်။  
အမိနိုင်ငံ၏ တာဝန်ကို အနှစ် (၄၀) ကျော် ထမ်းဆောင်ခဲ့  
သည်။

၁၉၈၈

ခုနှစ်တွင် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်၏ ဖိတ်ကြား  
ချက်ဖြင့် ဧည့်ပါမောက္ခ ပညာရှင်အဖြစ် စတင် အမှုထမ်း  
သည်။ ၁. ၁၀. ၈၉ မှစ၍ တိုကျို တက္ကသိုလ်နှင့် တိုကျို  
အပြည်ပြည်ဆိုင်ရာ ခရစ်ယာန် တက္ကသိုလ်များတွင် ဧည့်  
ပါမောက္ခအဖြစ် အမှုထမ်းရင်း စာအုပ် (လေး) အုပ် အင်္ဂလိပ်  
ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ကမ္ဘာ့အရပ်ရပ်တွင် နှစ်စဉ်ကျင်းပသည့် အပြည်ပြည်  
ဆိုင်ရာ တက္ကသိုလ်များသို့ တက်ရောက်၍ သုတေသန  
စာတမ်းများ တင်ပြခဲ့သည်။

၁၉၉၁

ခုနှစ်တွင် အမေရိကန်ပြည် L.A. မြို့ရှိ အနောက်ပစိဖိတ်  
တက္ကသိုလ်သို့ ပါရဂူဘွဲ့ ကျမ်းပြုကျောင်းသားအမှတ် ၁၅၈၈၈  
အဖြစ် ဝင်ခွင့်ရပြီး ယဉ်ကျေးမှု မနုဿဗေဒ အဓိက B.Sc.  
နှင့် Ph.D. ဘွဲ့များကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၉၂

ခုနှစ်တွင် မွန်ဓမ္မသတ် (၁၁) မျိုးကို အင်္ဂလိပ်ဘာသာ  
ဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ LL.D. ဘွဲ့ကို ချီးမြှင့်  
ခြင်းခံရသည်။ အသက် ၆၉ နှစ်ကျမှ ဘွဲ့များကို ဆက်တိုက်  
ရရှိခဲ့ခြင်းဖြစ်သည်။

\* ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည် မြဝတီစာပေတိုက်မှ သတ္တမအကြိမ်အဖြစ်  
၁၉၉၈ ခုနှစ်တွင် ရိုက်နှိပ်ခဲ့သည်။

**၁. ၄. ၉၄**

မှစပြီး အိုကီနာဝါကျွန်း **Meio** တက္ကသိုလ်သစ်တွင် အမြဲ တမ်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် သင်ပြရန် တာဝန်ယူခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

**၁၉၉၇**

ခုနှစ်တွင် မွေးစာပေမှ မြစေတီ မွန်ကျောက်စာ (မြန်မာပြန်) ကို ထုတ်ဝေခဲ့သည်။

**၁၉၉၈**

ခုနှစ်တွင် မွေးစာပေမှ သုတေသန စာပေများ ကို ထုတ်ဝေခဲ့သည်။

ယခုအချိန်အထိ အမိမြန်မာနိုင်ငံရှိ စာနယ်ဇင်းများတွင် မွန်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ သုတေသနဆောင်းပါးများကို ဆက်လက် ရေးသား လျက်ရှိသည်။ သာသနာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်း များသို့လည်း ပြည်ပမှနေ၍ လှူဒါန်းကူညီခြင်းဖြင့် အမိနိုင်ငံအကျိုးကို ဆောင်ရွက်လျက်ရှိသည်။

မွန်-မြန်မာ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာများကိုလည်း ကမ္ဘာသိ အောင် အခါအခွင့် သင့်တိုင်း ရေးသားတင်ပြလျက်ရှိသည်။



ပါမောက္ခ ဒေါက်တာနိုင်ဝန်းလှ  
ဂျပန်ပြည်၌ အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သောကျမ်းများ

၁။ **An Introduction to Mon Language**

( မွန်ဘာသာ မိတ်ဆက် )

(ရောမ အက္ခရာဖြင့် ဖလှယ်ခြင်းနှင့် သဒ္ဒါပေဒ အက္ခရာဖြင့်လည်း အသံထွက်ပုံများကို ပြသထားသည်။)

ကျိုတို တက္ကသိုလ်မှ ၁၉၈၈-၈၉ တွင် ပုံနှိပ်ခဲ့သည်။

၂။ **The Significant Role of The Mon Version**

**Dharmaśāstra**

( သက္ကတ - ဓမ္မရိက္ခိ။ ပါဠိ - ဓမ္မသတ္တ )

(မွန်ဘာသာမှ ဓမ္မသတ်ကျမ်း၏ ထူးခြား ပြောင်မြောက်သော အခန်းကဏ္ဍ)

၁၉၂၄ ခုနှစ်မှစ၍ အင်္ဂလိပ်သမိုင်းဆရာ 'William Wood' နှင့် (Damrong) ထိုင်း မင်းသားကြီးတို့က ထိုင်းဓမ္မသတ်သည် အယုဒ္ဓယကို ဘုရင့်နောင် (၁၅) နှစ်ကြာ အုပ်စိုးစဉ်က မြန်မာမှုမှ လက်ခံရရှိခဲ့ကြောင်း ၎င်းတို့၏ သမိုင်းစာအုပ်များတွင် ဖော်ပြခဲ့သည်။

သို့သော် (၁၉၃၇) ခုနှစ်တွင် BKK - Thammasat တက္ကသိုလ်မှ ပြင်သစ် ဥပဒေ ပါမောက္ခကြီး Dr. Robert Lingat က ယင်းအဆိုကို ဖိဆန်ပြီး ထိုင်းဓမ္မသတ်သည် ရာမည (မွန်) ဘာသာမှ တိုက်ရိုက် ပြန်ဆိုခဲ့ကြောင်း ပြန်ဆိုသူ၏ နိဒါန်းတွင် တိကျစွာ ဖော်ပြထားသဖြင့် ရှေးဆရာများ၏ အဆိုအမိန့်ကို ပယ်ဖျက်ခဲ့ပြီး လင်းဂတ်၏ အဆိုကိုသာ လက်ခံကြ၍ တည်တံ့ ခဲ့လေတော့သည်။

ပါမောက္ခ ဒေါက်တာနိုင်ဝန်းလှက သက္ကတ၊ မွန်၊ မြန်မာနှင့် ထိုင်း ဘာသာ (လေး) မျိုးတို့ကို လေ့လာနှိုင်းယှဉ်လျက် တစ်နှစ်ကြာ သုတေသန ပြုခဲ့ပြီး ပြင်သစ်ပါမောက္ခကြီး၏ အယူအဆ မှားခဲ့ကြောင်း အချက်အလက် စုံလင်စွာ တင်ပြခဲ့သည်။

ထိုင်း ဓမ္မသတ်နှင့် မြန်မာ ဓမ္မသတ်များ တူညီနေပုံများ၊ မွန် မူရင်း နှင့် တွဲလွဲပုံများကို တင်ပြပြီး လင်းဝတ် ထောက်ပြသော ရာမည (မွန်) ဘာသာမှ တိုက်ရိုက် ပြန်သည်မှာ မှန်သော်လည်း ယင်းမွန်မူသည် ဟံသာ ဝတီ ဗိုင်း (၁၇၅၇) ခုနှစ်တွင် ညီညီညက်ညက် ပျက်စီးခဲ့ပြီး မွန်ဆရာများက အင်းဝရှိ မြန်မာ ဓမ္မသတ်ကို ပြန်ဆိုခဲ့သော မြန်မာမူ မွန်ဓမ္မသတ်သာ ပြစ် သဖြင့် ပြင်သစ် ဆရာကြီး မှားပြီး အင်္ဂလိပ်နှင့် ထိုင်း မင်းသားကြီးတို့က မွန်ကန်နေကြောင်း ပါမောက္ခ ဒေါက်တာနိုင်ဝန်းလှက တိကျပြတ်သားစွာ ရှင်းလင်း တင်ပြနိုင်ခဲ့သောကြောင့် ကမ္ဘာ့သုတေသီလောကတွင် နာမည် ရခဲ့သည်။

သို့ဖြစ်၍ ဤစာအုပ်သည် အထူး တန်ဖိုးကြီးလာတော့သည်။

၃။ **The Significant Role of the Mon Language and Culture in Southeast Asia - Part I**  
( တိုကျိုတက္ကသိုလ်မှ ၁၉၉၁ တွင် ပုံနှိပ်ခဲ့သည်။ )

| ထူးခြားပြောင်မြောက်သည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့သော အရှေ့တောင်အာရှဒေသရှိ မွန်ဘာသာနှင့် ယဉ်ကျေးမှုများ | အပိုင်း (၁)။

ဤကျမ်းသည် နွေပဝေသင်္ကာလက မွန်နှင့် ခမာ (ကမ္ဘောဒီးယား၊ ကြမ်း - ကြောင်) တို့သည် ဘာသာစကားတူညီကြစဉ် ယခု တရုတ်ပြည် တောင်ပိုင်းရှိ ယံစီကျန်မြစ်ဝှမ်းတစ်လျှောက် နေထိုင်ခဲ့ကြပုံ၊ မြောက်ပိုင်းရှိ မြစ်ဝါတစ်လျှောက်တွင် မူလက နေထိုင်ခဲ့သော တရုတ်လူမျိုးများ ဖိဆင်းလာပြီး မွန်စကား 'ကျန်' (မြစ်-ချောင်း) နှင့် အခြားဝေါဟာရများကို မွေးစားခဲ့ကြပုံ၊ နွေတရုတ်စကားတွင် 'ကျန်' ဟု မဖတ်ဘဲ 'ကြင်' ( kran )

ဟူ၍ လျှာလိပ်ဖြင့် အသံထွက်ခဲ့ကြောင်း တရုတ် ဘာသာဗေဒ ပညာရှင် များက သုတေသနဂျာနယ်များတွင် ဖော်ပြခဲ့ပုံ၊ ကျန် မွန်များသည် တောင် ဘက်၊ အနောက်တောင်ဘက်နှင့် အနောက်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့ခဲ့ပုံ စသည်ဖြင့် ဟံသာဝတီ ဗဂိုး (၁၇၅၇) ခုနှစ်တွင် ပျက်သည်အထိ သုတေသန ပြု၍ ရေးသားခဲ့သော ကျမ်းဖြစ်သည်။

(ဤကျမ်းသည် ကျမ်းပြုသူအတွက် ယဉ်ကျေးမှု၊ မနုဿဗေဒ အဓိက ဘာသာရပ်ဖြင့် B.Sc. နှင့် Ph.D. ဒီဂရီများကို ဂုဏ်ထူးဖြင့် ဆွတ် ခူးနိုင်ရန် အထောက်အကူ ပြုခဲ့သော အဓိက ကျမ်းတစ်အုပ်ဖြစ်သည်။)

၄။ **Eleven Mon Dhammasat Texts**

( မွန်ဘာသာ ဓမ္မသတ် [၁၁] မျိုးတို့၏ စာမူများ )

ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ဂျပန်တွင် အင်္ဂလိပ်လို ပြုစုခဲ့သော စာအုပ် (လေး) အုပ်အနက် ဤကျမ်းသည် အကြီးဆုံးဖြစ်သည်။ စာမျက်နှာ (၆၂၀) ကျော်ရှိသည်။ ဤစာအုပ်တွင် သက္ကတ၊ မွန်၊ မြန်မာ၊ ထိုင်း (လေး) ဘာသာ ဓမ္မသတ် နှိုင်းယှဉ်ချက်များကို အမှတ် (၂) စာအုပ်မှာထက် ပိုပြီး ရှင်းလင်းအောင် နိဒါန်းစာကို ချဲ့ရေးသည်။ ထိုင်းဓမ္မသတ်သည် မွန်မှ မဟုတ်၊ မြန်မာမှသာ ရရှိခဲ့ကြောင်း ရှင်းလင်း တင်ပြပြန်သည်။

ဤစာအုပ်တွင် မူရင်း မွန် ဓမ္မသတ် စာမူ လက်ရေးမူ (၁၁) မျိုးကို ဓာတ်ပုံများ ရိုက်၍ ဖော်ပြသည်။ အင်္ဂလိပ်ဘာသာပြန်များ နောက်ဆက်တွဲ အဖြစ် ဖော်ပြသည်။ ဤသို့ ပူးတွဲဖော်ပြလိုခြင်းမှာ The Center for East Asian Cultural Studies for Unesco ဌာန ညွှန်ကြားရေးမှူးကြီး ပါမောက္ခ ဒေါက်တာ Yoneo Ishii ၏ ဆန္ဒအရဖြစ်သည်။ (၁၉၉၂) ခုနှစ်တွင် ပုံနှိပ်၍ ပြီးသည်။

ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ အနေဖြင့် အမှန်တရားကို ဖော်ပြ လိုခြင်းဖြစ်သည်က လည်းကောင်း၊ မွန်ဖြစ်၍ မွန်ဖက် ဘက်မလိုက်ဘဲ

သုတေသီပီပီ ပညာပေးခြင်းဖြစ်ကြောင်းကို သိရှိရ၍ လည်းကောင်း၊ နောင်  
လာ နောက်သားတို့ ဓမ္မသတ် သမိုင်းကို လေ့လာကြပါက ဤကျမ်းကို  
အားကိုးနိုင်ရန်အလို့ငှာ စိတ်ဝင်စားစွာ ယန်းငွေ သုံးသန်းကျော် အကုန်  
အကျခံလျက် အချိန်ယူကာ ဖြန့်ချိခြင်းဖြစ်သည်။

ထိုကျမ်းသည် ကျမ်းပြုသူ၏ Magnum Opus (Master Piece)  
စာအုပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ စာအုပ်ထွက်လျှင် ထွက်ချင်း ပါမောက္ခ  
ဒေါက်တာနိုင်ပန်းလှသည် စာအုပ် (၁၀)အုပ်မျှ သယ်ယူပြီး ဗိလပ်တက္ကသိုလ်  
တွင် ကျင်းပသည့် ထိုင်းလေ့လာရေး ကွန်ဖရင့်သို့ တက်ရောက်စဉ် သီရိဇုံ  
မင်းသမီးမှ စ၍ အခြား ပုဂ္ဂိုလ်ကြီးများအား မေတ္တာလက်ဆောင်အဖြစ်  
ပေးအပ်ခဲ့သည်။

ဤကျမ်းကို ယနေ့အထိ တစ်အုပ်လျှင် US \$ 100 သို့မဟုတ်  
ယန်း တစ်သောင်းစီဖြင့် တိုကျိုတွင် ရောင်းချလျက် ရှိသည်။

ဤကျမ်းကြီးကို Pacific Western University, Los Angeles  
သို့ တင်ပြရာ တက္ကသိုလ်ကလည်း ဂုဏ်ယူ၍ ပြုစုသူအား LL.D. ခေါ်  
ဥပဒေပါရဂူဘွဲ့ကို ဂုဏ်ထူးဆောင်အဖြစ် ချီးမြှင့်ခဲ့သည်။

ဓမ္မသတ် မူရင်းမှာ အိန္ဒိယပြည်သုံး ဓမံဇါသြာ - Dharmaśāstra  
မှ ရှေးက မွန်များ ရရှိသည်။ ပုဂံခေတ်တွင် မြန်မာများအား ပါဠိဘာသာ  
ဖြင့် ဖြန့်ချိခဲ့သည်။ ပုသိမ်နယ်သား မွန် ရှင်သာရိပုတ္တရာအား ယင်းကျမ်း  
ကို ပြုစုပေးသဖြင့် နရပတိစည်သူ မင်းကြီးက သယ်ရာဇာ တင်မြှောက်  
လိုသော်လည်း သူ၏ ခြေမတစ်ဖက် ပြတ်နေသဖြင့် မတင်မြှောက်နိုင်ခဲ့ဘဲ  
သူ့အား ဓမ္မဝိလာသဘွဲ့ ချီးမြှင့်ခဲ့သည်။ ယင်းကျမ်းသည် ယနေ့အထိ ဓမ္မ  
ဝိလာသ ဓမ္မသတ်ဟူ၍ ထင်ရှားလျက်ရှိသေးသည်။ ပုဂံတွင် ဗုဒ္ဓ သာသနာ  
နှင့် စာပေကျမ်းဂန်များ ဖြန့်ချိရာတွင် ဓမ္မဒဿီ (ရှင်အရဟန္တ - ရှင်အရ  
ဟန်) မှစ၍ ဓမ္မ ဝိလာသသည် နောက်ဆုံး မွန်ပညာရှင်ဟု ဆိုနိုင်သည်။



## ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ အကျိုးဆောင်မှုများ

- ၁။ သမိုင်းကော်မရှင် အလယ်ခေတ်တွင် အဖွဲ့ဝင်။
- ၂။ တက္ကသိုလ် မြန်မာစာရေးထုံးကျမ်း ပြုစုရေးအဖွဲ့ဝင်။
- ၃။ မြန်မာစာအဖွဲ့ဝင်အဖြစ် (၂) နှစ်ခန့် ဆောင်ရွက်ခဲ့သည်။
- ၄။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် (၁၉၇၀) မှ (၁၉၈၆) ခုနှစ် အထိ နှစ်စဉ် ဝိဇ္ဇာနှင့် ဝိဇ္ဇာဂုဏ်ထူး ဒီဂရီပေးရန်အတွက် ပြင်ပ စာစစ်လူကြီး။
- ၅။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန 'Board of Studies' ၌ အဖွဲ့ဝင်။
- ၆။ မွန်-မြန်မာ အဘိဓာန် ပြုစုရေး (၁၉၅၃ မှ ၁၉၆၂ ထိ) အတွင်းရေးမှူး။
- ၇။ ရာမညတိုင်းလုံးဆိုင်ရာ အသင်းကြီး၏ (၁၉၆၄ မှ ၁၉၈၆ ထိ) အကျိုးဆောင် အထွေထွေ အတွင်းရေးမှူး။
- ၈။ မော်လမြိုင်မြို့တွင် နှစ်စဉ် ဝန်ကြီးချုပ်ရုံး မွန်ရေးရာအဖွဲ့မှ ကြီးမှူးသော မွန်ယဉ်ကျေးမှုညီလာခံ ပြပွဲပြိုင်ပွဲတွင် (၁၉၅၃ မှ ၁၉၆၂ ထိ) ယဉ်ကျေးမှုဆိုင်ရာ တာဝန်ခံ။
- ၉။ မော်လမြိုင်မြို့ပေါက်ဝ မွန်အသင်းနာယက ဆာဦးသွင် အလှူငွေဖြင့် မွန်အမျိုးသား အထက်တန်းကျောင်း ဖြစ်မြောက်ရေးနှင့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး။
- ၁၀။ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ မော်လမြိုင်မြို့ မွန်ပြတိုက်နှင့် စာကြည့်တိုက် ဖြစ်မြောက်ရေး တာဝန်ခံ အရာရှိ။
- ၁၁။ မွန်ရွာများရှိ အစိုးရကျောင်းများနှင့် မော်လမြိုင်ကောလိပ်တွင် မွန်စာပြ ဆရာများ ရရှိရေး အကျိုးဆောင်။

၁၂။ ရန်ကုန် မွန် ပိဋကတ်တိုက် ဖြစ်မြောက်ရေးအကျိုးဆောင် အထွေထွေ အတွင်းရေးမှူး။

၁၃။ ရန်ကုန် မွန် ဓမ္မာရုံ တည်ဆောက်ရေးအဖွဲ့ နာယက လူကြီး။

၁၄။ ရန်ကုန် မွန်စာပေ ယဉ်ကျေးမှုအဖွဲ့ ဂုဏ်ထူးဆောင် နာယက လူကြီး။

၁၅။ ဘန်ကောက်မြို့၊ ထိုင်း ဘုရင် နာယက ဖြစ်သော 'The Siam Society' သုတေသန အသင်းကြီး ရာသက်ပန် အဖွဲ့ဝင်။

၁၆။ 'Los Angeles' 'Pacific Western University' ကျောင်းသား ဟောင်းအသင်း ရာသက်ပန် အသင်းဝင်။

၁၇။ (၁၉၈၃) ခုနှစ်၊ ဗဟန်းမြို့နယ် စာပေလုပ်သားအဖွဲ့ ဥက္ကဋ္ဌအဖြစ် တင်မြောက်ခံရပြီး (၁၉၈၄) ခုနှစ်တွင် ကျင်းပသော စာပေညီလာခံ ကြီး၌ အလှည့်ကျ သဘာပတိအဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။

[ (၁၉၆၇) ခုနှစ်၊ မတ်လ (၆) ရက်ညတွင် မှော်ဇာပြတိုက် အတွင်းမှ ခိုးယူခြင်းခံခဲ့ရသော ပျူကြေးရုပ် (လေး) ရုပ် အကြောင်းကို ဆရာကြီး နိုင်ပန်းလှက အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါး (၆) စောင် ရေးသားခဲ့သည်။

ဆရာကြီး၏ ဆောင်းပါးကို ဖတ်ရှုရသူ (National Geographic Magazine) အယ်ဒီတာ အဖွဲ့ဝင် (မစ္စတာ ဗရိုင်ဟောက်ဆင်) ၏ ကြိုးစားဆောင်ရွက်မှုကြောင့် ပျူကြေးရုပ်များကို ခိုးယူသွားသူထံမှ သူဌေးကြီး (မစ္စတာ ရောဘတ်အယ်လ်စတပ်) က ဒေါ်လာ (၅) သိန်း ပေးဝယ်ပြီး (၁၈ . ၁၁ . ၈၃) ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လည် ပေးအပ်ခဲ့သည်။ ယင်းပျူကြေးရုပ်များကို သက်ဆိုင်ရာမှ ရှေးဟောင်းလက်ရာ ဟုတ် မဟုတ်၊ စစ် မစစ် အသေအချာ စိစစ်ပြီး လက်ခံခဲ့ပါသည်။

ထိုကြေးရုပ်များ ပြန်ရအောင် ဆောင်းပါး ရေးသားသည့် အတွက် ဆရာကြီးအား (၁၉၈၃) ခုနှစ်တွင် ဗဟန်းမြို့နယ် စာပေလုပ်သား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ ]

၁၈။ 'မော်လမြိုင် မွန်အမျိုးသား ထာဝရ ရန်ပုံငွေအဖွဲ့' ဥက္ကဋ္ဌ။ (၁၉၉၃) မှ စတင်ဖွဲ့ခဲ့သည်။

နှစ်စဉ် (၁၉၉၃) ခုနှစ်မှစ၍ မွန်မြန်မာ စာမေးပွဲကို ကျင်းပ ပြီး ပထမဆု (၅) သောင်းနှင့် ရွှေတံဆိပ်၊ ကျန်ဆုများ စုစုပေါင်း ကျပ် (၂) သိန်းကျော်။ တက္ကသိုလ်ဝင် (က) အဆင့်အောင်သူများ အဆင့်အလိုက် ကိုယ်တိုင် မေးခွန်းထုတ်ပြီး အဖြေလွှာများကို ကိုယ်တိုင် စိစစ်၍ ဆုငွေသတ်မှတ် ချီးမြှင့်ခဲ့။

ဘဏ်တွင် ရန်ပုံငွေ (၁၀) သိန်း ထားရှိသည်။

၁၉။ ဇာတိ ကော့ဗိန်းရွာတွင် 'မွန်အမျိုးသား ထာဝရ ရန်ပုံငွေအဖွဲ့' ကို (၁၉၉၃) မှ စတင်ဖွဲ့ခဲ့သည်။ နာယကကြီးအဖြစ် ဆောင်ရွက်၍ မွန် အဆိုအက အတီးအမှုတ် စသည့် မွန်ယဉ်ကျေးမှု မြှင့်တင် စေရန် တာဝန်ပေးထားသည်။

ဘဏ်တွင် ရန်ပုံငွေ (၄) သိန်းထားရှိသည်။

၂၀။ ဒဂုန်မြို့ သိယ့်တ္တရ မွန်ကျောင်းတွင် 'မွန် အမျိုးသား ထာဝရ ရန်ပုံ ငွေအဖွဲ့' ကို (၁၉၉၅) ခုနှစ်တွင် မွန်သင်္ဘောများ အဖွဲ့အား တာဝန် ပေး၍ အလှူငွေ ကျပ် (၄) သိန်း မ တည်ခဲ့သည်။ ယင်းအဖွဲ့ အား မွန်ကျောက်စာ သင်တန်းဖွင့်၍ သင်ကြားရန်နှင့် အစိုးရ ပရိယတ္တိ ရေးဖြေပွဲတွင် မွန်ဘာသာဖြင့် ဖြေဆိုသော မွန်ရဟန်း များအား ထိုက်သင့်သလို ဆုချီးမြှင့်ရန် တာဝန်အပ်ခဲ့သည်။ အတိုင် ပင်ခံ လူကြီးအဖြစ် ဆောင်ရွက်သည်။

၂၁။ ၁၉၉၅ ခုနှစ်တွင်၊ ငွေကျပ် (၂) သိန်း မ တည်ထည့်ဝင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျန်းမာရေးချို့တဲ့သော စာပေသမားများနှင့် ကျန်ရစ်သူ မိသားစုများအား နှစ်စဉ် ဆုချီးမြှင့် ရွေးချယ်သော အဖွဲ့တွင် အကြံပေး ပုဂ္ဂိုလ်အဖြစ် ပါဝင်သည်။

၂၂။ တို့ကျိမြို့၊ မြန်မာရပ်ကွက် Nakai ရှိ ဓမ္မဒီပ ဘုန်းတော်ကြီးကျောင်း  
ဖြစ်မြောက်ရေးအတွက် (၁၉၉၅) ခုနှစ်တွင် ယန်းငွေ (၁) သိန်း  
စတင် မ တည်ပေးခဲ့ပြီး နောက်ပိုင်း အလှူရှင်များ စုပေါင်း လှူ  
ဒါန်းလာသဖြင့် တိုးတက်မှု ရှိလာစေသည်။

ယခုအခါ (သုံး) ထပ်ကျောင်းကြီး ဖြစ်လာပြီး မဟာစည်  
ဆရာတော် ဦးဝိစိတ္တသာရ က ကျောင်းထိုင်လျက် ထေရဝါဒ  
ဗုဒ္ဓဘာသာကို ဖြန့်ချိလျက်ရှိသည်။ ထိုကျောင်းတော်ကြီးသို့ လစဉ်  
ယန်းငွေ (၅) ထောင် ဝေယျာဝစ္စ အဖြစ် လှူဒါန်းခဲ့သည်။

၂၃။ မြန်မာနိုင်ငံ မိဘမဲ့ ဂေဟာများသို့ လှူဒါန်းထောက်ပံ့ရန် အဖွဲ့တွင်  
အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ယန်းငွေ (၆) သောင်းတိတိ လှူဒါန်းခဲ့  
သည်။

၂၄။ (၁၉၉၅) ခုနှစ်မှစပြီး ခေတ်ဟောင်း အနုပညာရှင်ကြီး ဒေါ်မေရှင်  
အပါအဝင် အခြား စာပေ အနုပညာဆုများစွာကို ဂုဏ်ပြုချီးမြှင့်  
ခဲ့သည်။



## ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သော စာစောင်များ

- ၁။ မွန်ဘူလက်တင်၊ ရန်ကုန်မြို့၊ ရာမည တိုင်းလုံးဆိုင်ရာ မွန် အသင်းမှ ထုတ်ဝေသည်။ (၁၉၄၆ မှ ၁၉၅၃) ထိ ဆောင်ရွက်ခဲ့သည်။
- ၂။ ယင်းအသင်းမှ ထုတ်ဝေသော ဦးဝါယမ ပြုစုသည့် မွန်ဖတ်စာအုပ်ပထမမှ စတုတ္ထတွဲထိ ကြီးကြပ် ပုံနှိပ်ခဲ့သည်။
- ၃။ မွန်ရေးရာအဖွဲ့မှ ထုတ်ဝေသော ဦးဝါယမ ပြုစုသည့် မွန်ဖတ်စာပဉ္စမမှ သတ္တမတွဲထိ ကြီးကြပ် ပုံနှိပ်ခဲ့သည်။
- ၄။ မွန် ယဉ်ကျေးမှုဌာနစိတ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော ဦးဖေမောင်တင် ပြန်ဆိုသည့် မြစေတီ မွန်ကျောက်စာ၊ ရွှေစည်းခုံ မွန်ကျောက်စာ၊ နန်းတော် မွန်ကျောက်စာ များကို စစ်ဆေး၍ ပုံနှိပ်ခဲ့၏။
- ၅။ ယင်းဌာနမှ ထုတ်ဝေသော ဦးလူဖေဝင်း ပြန်ဆိုသည့် ကလျာဏီ မွန်ကျောက်စာ၊ ရွှေတိဂုံ မွန်ကျောက်စာ များကို စစ်ဆေး၍ ပုံနှိပ်ခဲ့သည်။
- ၆။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ် အယ်ဒီတာချုပ်အဖြစ် တင်မြောက်ကြ၍ (၁၉၇၄ မှ ၁၉၈၀) ထိ ဂျာနယ် (၆) အုပ် ထုတ်ခဲ့သည်။ သုတေသန စာတမ်းများလည်း ရေးခဲ့သည်။
- ၇။ ဟာလီဒေး၏ မွန်-အင်္ဂလိပ် အဘိဓာန် ကို မွန် ယဉ်ကျေးမှုဌာနစိတ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပုံနှိပ်ရာတွင် အမှားမရှိအောင် စိစစ် ဆောင်ရွက်သည်။
- ၈။ ၁၉၅၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ပတ်လတ်ရွာမှ ရခဲ့သည့် သထုံဟံသာဝတီသမိုင်း မွန်ဘာသာထဲမှ ရာဇာဓိရာဇ်အပိုင်းကို တည်းဖြတ်စစ်ဆေး၍ သုတေသန အသင်းက (၁၉၅၈) ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သည်။
- ၉။ မွန်ဘာသာ ပါရမီခန်းပျို့ ကို တည်းဖြတ်၍ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့ခြင်း။

၁၀။ မွန်ဘာသာ ဇာတ်ကြီး (၁၀) ဘွဲ့ (၁၀) အုပ်နှင့် မွန်ဘာသာ ဇာတ် ၅၅၀ (၉) တွဲ တို့ကို အချိန်ယူကာ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်နှင့် ပုဂံရှိ ဇာတ်အမည်များနှင့် ညှိနှိုင်း၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ မွန်ယဉ်ကျေးမှုဌာနစိတ်မှ ပုံနှိပ်ဖြန့်ချိနိုင်ရန် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ခဲ့သည်။

ယင်းပေမူ ဇာတ်ကြီးနှင့် ဇာတ် (၅၅၀) များကို တည်းဖြတ် နှိုင်းယှဉ်ရာတွင် နှစ်နှင့်ချီ၍ ကြာသဖြင့် ရှေးဟောင်း မွန်ပေမူ အရေးအသားများကို ကျွမ်းကျင်စေခဲ့သည်။

၁၁။ အယ်ပီဂရာဖီယာဘာမင်နီကာ ခေါ် ဒေါက်တာ ဗလက်ဒင် ပြန်ဆို ခဲ့သော အင်္ဂလိပ်ဘာသာ မွန်ကျောက်စာများ အတွဲ ၁ မှ ၄ အထိ မူရင်းအတိုင်း အစိုးရ ပုံနှိပ်တိုက်တွင် ပြန်လည် ပုံနှိပ်ဖြန့်ချိ နိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ရှေးမွန်၊ ခေတ်လယ်မွန် ကျောက် စာများကို ပိုပြီး ကျွမ်းကျင်စေခဲ့သည်။

၁၂။ E.O.Stevens က(၁၈၉၆)ခုနှစ်တွင် ပြုစုပြီး ရန်ကုန်မြို့၊ American Baptist Mission Press မှ ပုံနှိပ် ဖြန့်ချိခဲ့သော 'English and Peguan' ( A Vocabulary ) အင်္ဂလိပ် - မွန်အဘိဓာန် စာအုပ်ကို (၁၉၈၆) ခုနှစ်တွင် ပြန်လည် ပုံနှိပ်၍ ဖြန့်ချိခဲ့သည်။

၁၃။ သုတေသန လက်ထောက်ကြီး ဦးငြိမ်းမောင် ပြုစုသော ရှေးမြန်မာ ကျောက်စာများ ပထမတွဲမှ တတိယတွဲအထိ ရှေးဟောင်း သုတေ သနဌာနမှ ပုံနှိပ် ဖြန့်ချိနိုင်ရန် ဆောင်ရွက်ခဲ့သည်။

၁၄။ ရှေးဟောင်း သုတေသန စာစောင် ထုတ်ဝေရန် စာမူများ စုဆောင်းထားပြီး ထုတ်ဝေရန် ဆောင်ရွက်စဉ် (၁၉၈၆) တွင် သက်ပြည့် အငြိမ်းစားယူခဲ့၍ အဆက်ပြတ်ခဲ့ရသည်။

၁၅။ ပါမောက္ခ အိုနိုတိုရုနှင့် ပူးတွဲ၍ မွန် - မြန်မာ - ဂျပန် အဘိဓာန် ကို ဂျပန်တွင် ပုံနှိပ်ဖြန့်ချိရန် ဆောင်ရွက်ဆဲဖြစ်သည်။

၁၆။ လန်ဒန်တက္ကသိုလ် ( SOAS ) ခေါ် အရှေ့တိုင်းနှင့် အာဖရိက ဘာသာများ လေ့လာရေးကျောင်းတွင် အရှေ့တောင်အာရှ စာပေ အဘိဓာန် ပြုစုရေးအဖွဲ့ဝင် ဖြစ်သည်။



# လိက်တူ အိမ်နိယာမိ ခုင်

(မနိ - ဗုခ)

## ရွှေစည်းခုံ မွန်ကျောက်စာ (မွန်-မြန်မာ)

### ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ

[ ဂျပန်ပြည် မေယိုတက္ကသိုလ်၌ ရှိစဉ် ပြုစုသည် ]

ရွှေစည်းခုံ ဘုရားကြီးသည် ပုဂံညောင်ဦး၌ တည်ရှိပါသည်။ ဘုရား၏ အရှေ့ဝင်ပေါက် ဝဲယာနှစ်ဘက်တွင် မွန်ကျောက်စာ တစ်တိုင်စီ ရှိသည်။ တောင်ဘက်တိုင် မြောက်ဘက်တိုင်ဟုလည်း ခေါ်နိုင်သည်။ တစ်တိုင်လျှင် လေးမျက်နှာစီရှိ၍ စုစုပေါင်း ရှစ်မျက်နှာရှိ၏။ တောင်ဘက် ကျောက်တိုင် (က) မျက်နှာကား စာကြောင်း ၅၄ ရှိ၏။ အမြင့် ၆ ပေ ၁၀ လက်မ မြင့်၏။ (ခ) မျက်နှာမှာ လည်း စာကြောင်း ၅၄၊ (ဂ) မျက်နှာမှာလည်း ၅၄၊ (ဃ) မှာလည်း ၅၄ ရှိ၏။ (င) မျက်နှာမှာ ၄၃ ရှိ၏။ (စ) မျက်နှာမှာ ၄၃၊ (ဆ) မျက်နှာမှာ ၄၃ ရှိ၏။ (ဇ) မျက်နှာမှာ ၄၄\* ရှိ၏။

ဤရွှေစည်းခုံ မွန်ကျောက်စာသည် အခြားမွန်ကျောက်စာနှင့် စာလျှင် အစုံဆုံး အဆင့်အမြင့်ဆုံးဟု ဆိုရပါမည်။ ပုဂံပြည်တွင် မြို့ကြီးဘုဝနာဒိတျဓမ္မရာဇ ဘွဲ့ခံ ကျန်စစ်သားမင်းသည် ဘုရားသာသနာ ၁၆၂၈/၁၆၃၀ ခုနှစ်တွင် မင်းဖြစ်မည်ဟု မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ဗျာဒိတ်ပေး ဟောပြောခြင်းဖြစ်သည်။

---

\* အခြားမင်ကူးတွင် ၄၃ ကြောင်းသာရှိ၏။ ကျွန်တော်ရထားသော မင်ကူး မှာသာ ၄၄ ကြောင်းရှိ၏။ ထူးဆန်းနေ၏။

ကျန်စစ်သားမင်းသည် ရှေးဘဝ၌ ဗိဿနိုးနတ် ဖြစ်ခဲ့ဖူး၍ သရေ  
ခေတ္တရာ (ပျူ) တို့ ပြည်ကို တည်ထောင်ခဲ့ဖူးကြောင်း၊ ထိုဘဝမှ  
စုတေ၍ ဗြဟ္မာပြည်သို့ တက်သွားကြောင်း၊ ဘုရားသာသနာ ၁၆၂၈  
သို့မဟုတ် ၁၆၃၀ ခုနှစ်တွင် ပုဂံသို့ ဆင်း၍ ခြံကြီးဘုဝနာ ဒိတျ ဓမ္မ  
ရာဇာဘွဲ့ခံ (ကျန်စစ်သားမင်း) ဖြစ်ပြီး ဘုရားသာသနာတော်ကို ချီးမြှင့်  
မည်ဖြစ်ကြောင်း အသေးစိတ် ဟောပြောမိန့်ကြား ဗျာဒိတ်ပေးခြင်း  
ဖြစ်ပါကြောင်း။

ရွှေစည်းခုံ ကျောက်စာနှစ်တိုင် မိတ္ထူတို့ကို သရပါ ဂိတ်တံခါး  
တွင် တွေ့ရှိသေးသည်။ ဤကျောက်စာမိတ္ထူနှစ်တိုင်နှင့် နှိုင်းယှဉ်  
ဖတ်ရှုရာ၌ များစွာ အသုံးကျပါသည်။ ဤကျောက်စာများကို ရန်ကုန်  
မရောက်ဖူးဘဲ ဘိလပ်မှနေ၍ မင်ကူးများကို ရှေးဦးစွာ ဒေါက်တာ  
ဘလက်ဒင် က ဖတ်ရှု ပြန်ဆိုပေးခြင်း ဖြစ်ပါသည်။

ပုဂံခေတ်ထက် ရှေးကျသော မွန်ကျောက်စာများကို ယိုးဒယား  
ခေါ် ထိုင်းလင်းနိုင်ငံ၌ များစွာတွေ့ရ၏။ လော့ဗူရီ ရှစ်မြောင့်  
ကျောက်တိုင်သည် ရှစ်ရာစုထိုးဖြစ်၍ အလွန်အသုံးကျသည်။ နခုံ  
ပထုံမြို့ ဖရပထုံဘုရား၌ ခြောက်ရာစုခေတ် မွန်ကျောက်စာနှင့်  
နာရာဗူရီအနီး နရာဂူ မွန်ကျောက်စာ သုံးကြောင်းသည် အေဒီ ၆  
ရာစု ထိုးဖြစ်၏။ ၉ ရာစုထိုး မွန်ကျောက်စာကို လောပြည်၌ တစ်ချပ်  
တွေ့ရ၏။ ထိုထက် ခေတ်နောက်ကျသော မွန်ကျောက်စာများကို  
ဇင်းမယ်အနီးရှိ ဟာရီဘုဂူယခေါ် လန်ဖွန်း၌လည်းတွေ့ရ၏။

မြန်မာနိုင်ငံ စစ်တောင်းအနီး ကျိုက်ကသာ မွန်မြို့ဟောင်းတွင်  
ကျောက်စာ မဟုတ်သော်လည်း မြေဖုတ်အုတ်ခွက်များပေါ်တွင်

အေဒီ ၆ ရာစု မွန်စာလုံးများလည်း တွေ့ရ၏။ ပျူခေတ် မွန်ဒဂါး  
များစွာလည်း တွေ့ရှိခဲ့၍ ဒွါရဝတီ (ထိုင်းလင်း) ခေတ်တွင် ကျိုက်  
ကသာ၌လည်း မွန်နိုင်ငံ ထွန်းကားခဲ့ကြောင်း ထင်ရှားပါသည်။

ပုဂံခေတ်တွင် မွန်ကျောက်စာ တိမ်ကောပြီး သက္ကရာဇ် ၇၂၄  
ခုနှစ်ထိုး မုတ္တမမင်း ဗညားဦး မွန်ကျောက်စာကို တွံတေး (ဒလမြို့  
ဟောင်း) ၌ နောက်ဆုံးတွေ့ရှိရခဲ့သည်။

ရာဇာဓိရာဇ်ကျောက်စာကို ယနေ့ထိ မတွေ့ရသော်လည်း  
ရှင်စောပုနှင့် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီ မွန်ကျောက်စာများကို ဗဂိုး  
(ပဲခူး)၊ ဒဂုံနှင့်ကျိုက်မရောမြို့တွင် တွေ့ရပါသည်။

**ဒေါက်တာ နိုင်ပန်းလှ**

# ရွှေစည်းခုံ မွန်ကျောက်စာ

## (က) မျက်နှာ

- ၁။ ခြံ နမော ဗုဒ္ဓါယ၊ နမော ဓမ္မာယ၊ နမောသယီယ၊
- ၂။ အဂီရသော၂ သကျမုနိ၊ သဗ္ဗဘူတာနုကမ္မကော၊ သတ္တုတ္တမောသီ
- ၃။ ဟော၊ ရာဇပုတ္တိဒေသယိတိ၊ သကျ မုနိဘဂဝါ ယင်ကျာက် ဗုဒ္ဓတ
- ၄။ လေိယံ? သကျမုနိ-ကိဝိသေသော - လှာင်ရူပ် ဝိသေသံ တလေိယံယော၊ အဂီရသော
- ၅။ တလေိယံမနောမ်ကုယိရိယာသံဇိကို (ပုနကို) ဝိသေသော လှာင်- ရူပ်
- ၆။ ဝိသေသံတလေိယံဂံယော၊ သဗ္ဗဘူတာနုကမ္မကော-တလေိယံ မဆာန်သိန်
- ၇။ အုတ်သတ်ဂုံလောင်၊ သဗ္ဗသတ္တုတ္တမော - တလေိယံ မပြေယ် နောရ် အုတ်သ

- ၁။ သ > ခေတ်မွန် - သြ၊ သီ၊ မြန်-သရေ၊ ကျာက်ဂြိ-ကျက်သရေ၊ ခေတ်မွန်-ကျာ်သြ၊ ကျာ်သီ၊ ကြီးပွားချမ်းသာခြင်း။
- ၂။ သ-အဂီရသံ၊ ပ-အဂီရသ၊ ရောင်ခြည်ထွက်သောအရာဝတ္ထု၊ ဗုဒ္ဓကိုယ် မှ ရောင်ခြည်ထွက်သည်။
- ၃။ မြတ်သော၊ မြတ်စွာ၊ ကျာက်ဗုဒ္ဓတလေိယံ - ဗုဒ္ဓမြတ်စွာဘုရားသခင်၊ တိလံနှင့်ဇေယံ - ပေါင်းထားခြင်းမဟုတ်၊ ငါ့ရှင် ဟုပြန်ဆို၍မရ၊ တိလံဇေယံ - ကြလဇေယံ - ငါ့သခင်၊ ဘုရင်ကိုဆိုလိုသည်။ တိလံပေါယ် ဝုသိုင် - ငါတို့သခင်အရှင်မင်းကြီး၊ တိလေိယံအာနန် - Lord Anand တိလေိယံသယ် - Reverendmonks.

- ၈။ တံဂုံလောင်၊ သီဟော-တလေယ်မရောင်ကေသရာဇာဒိသိင်-  
ရာဇဥပုတီ
- ၉။ ယင်ကန္တရ် ဝှသိုင် ခြံတြိဘုဝနာဒိတျဓမ္မရာဇ မနောင်ပုန်<sup>၁</sup>  
ပြဇ္ဇာ<sup>၂</sup> ဂင်္ဂေါ
- ၁၀။ င် - ကြေဇသ်<sup>၃</sup> - ဝီရ် - ယသ် - ပရိဝါရ် - မကးသက်ညးစွာင်  
ဒသ်ပုံ ရေယ်သုမောဟ်
- ၁၁။ ဂေါး၊ ဒေသယိဒေသေသိ၊ စိန်ကျာက်ဗုဒ္ဓတလေယ်ဂေါး  
ဒေသနာစုလေား
- ၁၂။ တုးလားကန္တရ်ဒိရ်ဒသ်ဝှသိုင်ခြံတြိဘုဝနာဒိတျဓမ္မရာဇဂုံ  
လောင်၊ ဂုန်ဂေါး<sup>၄</sup>
- ၁၃။ မောအ်ဇေယ်ကာလ်ယော၊ မကျာက်ဗုဒ္ဓတလေယ်ဂေါးစု  
လေားတု

၁။ သ-ပုဏျ-မှ ပုဂံမှာ-ပုန်-ဖြစ်လာ၏။ ထိုမှ မြန်ကျောက်စာ၊ မင်စာမှာ-  
ဖုန်-ဖြစ်လာ၏။ ထိုမှ ဖုန်း>ဘုန်း။ အနက်တူ ပါဠိ-ပညာ-မှ သက်ခြင်း  
မဟုတ်။

၂။ သ-ပြဇ္ဇာ > ပြဇ္ဇါ > ပြဒ္ဓညာ > ပြတ်ဒညာ > ပြတ်ညာ။  
မွန်ပညာရှိတွေ များစွာပင် ပြဿနာ-ဟု မှားခဲ့၏။ ပါဠိ-ပညာ-နှင့်  
အနက်တူဟု မှတ်ပါ။ မြန်မာ - ပြဿနာသည် ရှေးမွန် ပြဿာ-မှသက်။  
မွန်ကလည်း သ၊ ပြဒ္ဓ-မှယူခဲ့သည်။

၃။ သ-တေဇသ်၊ ခေတ်မွန်-တြိဋ်။ မြန်-တန်ခိုးတေဇော။

၄။ ဤနေရာမှာ-ဂုန်-ကိုဂုဏ်၊ ကျေးဇူး၊ အကြောင်းဟုမယူရ။ ထို့ကြောင့်၊  
သို့ဖြစ်၍။ Therefore ; Then ; ဟု ယူရမည်။

- ၁၄။ ဝးလာရ်ကန္တရ်ဒိရ်ဒသ်ဂုသွိုင်ခြိုတြိုဘုဝနာ ဒိကျမေရာဇဂေါး၊  
နော
- ၁၅။ မ်သေယ်မောယ်လေးကာလ်ကျာက်ဗုဒ္ဓ တလေယ်တင်သေယ်  
ဇေတ
- ၁၆။ ဝနမဟာဝိဟာရ်၊ မဏ္ဍိက် ထွိုင်မှောရ်ဒူးမမိရ်သာသနကျာက်  
ဗုဒ္ဓတ
- ၁၇။ လေယ်၊ နောရ်မကျာက်ဗုဒ္ဓတလေယ်ပရိနိဗ္ဗိာန် ကုလိလို့  
တုရောပ်
- ၁၈။ ကွံပိစွသ်စာမ်၊ သေယ်ချိုင်အရိမဒ္ဓနပူရ်၊ ယင်ကန္တရ်ဂုသွိုင်ခြိုတြို
- ၁၉။ ဘုဝနာဒိကျ မေရာဇဂေါး ကျာက်ဗုဒ္ဓတလေယ်ညာစ်စိ၊  
တလေယ်ကွိုင်ရ်
- ၂၀။ ကွိုင်မံ၊ ကာလ်ကျာက်ဗုဒ္ဓတလေယ်ကွိုင်ကွိုင်မဂေါးစိ၊ နောရ်  
ဂိုသ်ပန်
- ၂၁။ ယိယံသ်တုရောပ်သက် သေးတိတ်စုပ်ဗြဟ္မလောက်သေး  
တိန်အာရ်
- ၂၂။ ဗေါယ်သွရ်စိ-ယိယံသ်ဂေါးသေးအာရ် ကိလေားအုတ်တိ  
ဍာက်ကျာလ်

---

၁။ ပြုံးတော်မူသည်။ ခေတ်မွန်-ကွိုင်ကွိုင်။ ပြုံးထသည်ဟု ပြန်၍ မရပါ။  
မြန်မာပြန်လျှင် မြန်မာမှု ဖြစ်ရမည်။ ဘလက်ဒင်က The Lord Smiled  
ဟု ပြန်၏။ ကွိုင်ဒေသ-ဖြစ်ပေါ်သည်။ ဖြစ်ထသည်ဟု ပြန်၍မရပါ။

၂၃။ ဗေဒနာပညာ၊ အုတ်ဒိသံပန်ကးမောယ်လက္ခဏာတို့စက္ကဝါလ်?

၂၄။ ချေးအာရုံ၊ ဗွားဂေါးစိ၊ ယိယာသံဂေါး၊ တူန်လောင်မုခဝါရ်  
ကျောက်

၂၅။ ဗုဒ္ဓတလေယ်ကုံ၊ တလေယ်အာနန်ညာစ်အသွရ်၊ ဂေါးလှောရ်  
ယိလ်ကိ

၂၆။ နွာလ်ဇင်ကျောက်ဗုဒ္ဓတလေယ်တူယ်၊ ယုက်သုံစုံပတေယ်သွာ

၂၇။ ညံရောပ်ဝေါအ်၊ မတိလ်ပကိရ်အိမ်စိ၊ မုဟေတ်ယော၊ သ

၂၈။ က်ဟေတ်ကျောက်ဗုဒ္ဓတလေယ်ဂုံလောင် သက်က္ကိမ်စိ၊ ကး  
သက်?ရော

---

၁။ ခေတ်မွန် - လက် - တစ်သောင်း။ ရှေး - တသိန်း။

၂။ သ-အါစွယ် ။ ခေတ် - အသရ်၊ အမွရ်၊ အံသပ်၊ အသပ်။

၃။ မရ်၊ ကးသက် - မဲ့သော၊ ကးမောယ် - တစ်ခုမက၊ တစ်ခုမရ်။

- ၂၉။ ဝ်ဂေါးတလေယ်အာနန်သည်ဒ၊ ဂေါးမကျောက်ဗုဒ္ဓတလေယ်ဂး
- ၃၀။ ကုတလေယ်အာနန်ရောဝ်ဝေါအ်၊ အာနန်-မောရ်စိ၊ ရိသိ  
မောယ်မက္က
- ၃၁။ မောအ်ဗိသု၊ ဇောက်ရိဒ္ဓိ၊ ဇောက်အာနုဘာဝ်၊ ဂေါအ်  
အဘိညာမ္မုန်၊ ကောမ်
- ၃၂။ ကုကောန်ဇယ်ဂဝံပတိ၊ ကုသိုင်ကုန်၊ ကုဗိသုကမ္မံဒေဝပုတ်၊  
ကုကတက
- ၃၃။ မှီနာဂရာဇ၊ သွန်ချင်မောယ်ကုမောအ်သိသိတ်၊ ဗ္ဗးဂေါးရိသိ  
ဗိသုဂေါး
- ၃၄။ သွတိနောရ်ဂေါး၊ သွန်အာရ်ဗြဟ္မာလောက်၊ သွတိနောရ်ဗြဟ္မာ  
လောက်ဂေါးသ္တိုင်ဒ
- ၃၅။ သ်သေယ်အရိမဒ္ဓနပူရ်စိ၊ သွင်ကုမောအ်ဂုသိုင်စြီတြိဘုဝနာ  
ဒိတျ
- ၃၆။ ဓမ္မရာဇ၊ သျှက်သာသန ဇယ်၊ ရောဝ်ဂေါးမကျောက်ဗုဒ္ဓ  
တလေယ် ဂးကေလ်
- ၃၇။ ဟေတ်ကိအိမ်ဂေါးကုတလေယ်အာနန်၊ ကာလ်ဂေါးတလေယ်  
ဂဝံပတိ
- ၃၈။ ရှိုင်အဘိပြာယ်ကျောက်ဗုဒ္ဓတလေယ်၊ ကွိရ်လောဝ်ကျောက်  
ဗုဒ္ဓ တ်လေယ်ဗ္ဗးစိ၊ ဒုး

---

၁။ သ. ဝိ ဗျူ။ ခေတ်-ဗိသု၊ မြန်-ဗိသကုံး၊ ပိသနိး။ ဟိန္ဒူနတ်ကြီး။  
 ၂။ သ. အဘိညာန။ အဘိညာကံ။  
 ၃။ သ. ငြိက္ခေတြ။ သရေခေတ္တရာ။ ယခုမှော်ဇာ။ ပျူမြို့တော်။  
 ၄။ အရိမဒ္ဓနပူရ။ ယခု - ပုဂံ။ ဗဂံ။ ရွေးမွန် - ပုကာမ်၊ ပေါကာမ်၊ ဗုကာမ်၊  
 ခေတ်-ဖကံ။  
 ၅။ သ. အဘိပြာယ။ ဗျာဒိတ်စကား။ ဟောကိန်း။ မိန့်ခွန်း။  
 ၆။ ထ ရှိခိုးသည်ဟု တိုက်ရိုက် အနက်ရှိုသော်လည်း မွန်မူတွင် မတ်တတ်  
 ထ-သည့်အနက်မဟုတ်။ ပြုံးထသည်ဟု မြန်မာမူ မပြုသင့်သလို- ရှိခိုး  
 သည် ဟုသာပြန်ရမည်။ ဘာသာဗေဒပါရဂူ ဗလက်ဒင်က did obeisance  
 ဟု ပြန်ခဲ့သည်။ ဖေ-လည်း “ရှိခိုး”သည်ဟုသာ မြန်မာမူ ပြုခဲ့သည်။  
 သိန်း - ကမူ - မြန်မာမူ မကျသည့်-“ထ၍ရှိခိုးပြီး”ဟုပြန်ခဲ့၏။

- ၃၉။ သွပြာကတ်အဘိပြာယ် ကျောက်ဗုဒ္ဓတလေယ်ဂေါး၊ တူန်သ္မာည်  
ရောင်ဝေါအ်၊ တိလိ
- ၄၀။ မှောရ်စိ၊ ရိသိ<sup>၁</sup>မက္ကမောအ်ဗိသုဂေါးကောမ်ကုဇယ်ဒိုက်သေးညွ  
နွံချိုင်သိသိတ်အဘိ
- ၄၁။ ပြာယ်တလိဂးစိစုတ္တာ၊ စုတ်ဂဝံပတိ၊ ရောင်ဂေါးကုံ<sup>၂</sup>၊ ရိသိဗိ  
သုဂေါးကုံဒ၊ မညွနွံကော
- ၄၂။ မ်ကုကုံ<sup>၃</sup>၊ ဒွးဂေါးစိ-ဂဝံပတိပေးအာရ်သုံ<sup>၄</sup>သိုင်ကုန်၊ ပေးဂး  
ရောင်ဝေါအ်၊ သိုင်ဒေ
- ၄၃။ ဝတာဝ်၊ ယင်အဘိပြာယ်ကျောက်ဗုဒ္ဓတလေယ်စိပေးဒိုင်န  
အန္တုလ်<sup>၅</sup>၊ ယင်ရိသိမ
- ၄၄။ က္ကမောအ်ဗိသုမနောက်ရိဒွိ အာနုဘာဝ်ဂေါး။ ကောမ်ကု  
ဇယ်စိ၊ သေးညွနွံချူ
- ၄၅။ င်သိသိတ်၊ သေယ်ကာလ်ဂေါးစိအုတ်သေယ်သင်္ကြင်<sup>၆</sup>ရိသိဗိသု  
ဂေါးပေးဗျာပါ<sup>၇</sup>
- ၄၆။ ရ်၊ ရိသိဗိသုဂေါးသေးညွနွံချိုင်သိသိတ်ဂေါးဗွး၊ သွတိ<sup>၈</sup>နောရ်  
ဂေါး၊ သေယ်ချိုင်အ
- ၄၇။ ရိမဒွနုပူရ်၊ သေးသွယ်ဂုသိုင်ခြံတြိဘုဝနာဒိတျဓမ္မ ရာဇသျှက်  
သာသနကျာ<sup>၉</sup>

---

- ၁။ သ. ရ စိ ။ ပါ - က္ကသိ၊ ခေတ်-ရသိ၊ က္ကသိ၊ မြန်-ရသေ့။
- ၂။ ပင်လျှင် ။
- ၃။ အသင်-။
- ၄။ ထံ။ သို့။
- ၅။ အထက်။ ထိပ်။ ဦးထိပ်-ကိုဆိုလို။ ခေတ်-လ္လ။
- ၆။ အမှု။ ခေတ်-သရင်။ စရင်။ သရင်ဓပ်ကုသို။
- ၇။ သ. ဝျာပါရ။ အားထုတ်။ လုံ့လထုတ်။
- ၈။ သွတိ - သေလိမ့်မည်။ သေလတ္တံ့။ သ-လိမ့်မည်။
- ၉။ ဘုရား သာသနာကို ချီပင့်လိမ့်မည်။

၄၈။ က်ဗုဒ္ဓတလေိယံ၊ သိုင်ဒေဝတာဝံ၊ ခေယံကာလံသင်္ကြင်ဂုသိုင်  
မြီတြိဘုဝနာဒိ

၄၉။ တျဗ္ဗမ္မရာဇဂေါးလး၊ ခေယံသင်္ကြင်ပုန်လး၊ ကံဗျာပါရ်ကေလံ  
အုတ်ကုကာ

၅၀။ လံ၊ ရောဝ်ဂေါးကျောက်ဗုဒ္ဓတလေိယံကိန်ကန်ကု တလေိယံဂဝံ  
ပတိ၊ ခေယံ

၅၁။ ကာလံဂေါးတလေိယံ ဂဝံပတိဒွင်အဘိပြာယ်ကျောက် ဗုဒ္ဓ  
တလေိယံနအန္တု

၅၂။ လံဗ္ဗး၊ တလေိယံစွိန်ဈာန်တူယ် တိန်အာရ်တာဝတိင်၊ အုတ်  
အဘိပြာယ်ကျောက်

၅၃။ ဗုဒ္ဓတလေိယံစိ၊ တလေိယံဂဝံပတိဂုရင်ကေလံသိုင်ဣန်၊  
တလေိယံဂုရင်

၅၄။ ကေလံသိုင်ဣန်ဗ္ဗး၊ တလေိယံစိသ်တူန် ဇေတဝနမဟာဝိ  
ဟာရ်၊ ကဖာရ်

---

၁။ သ. ဈာန။ ပါ။ ဣာန ။ မြန်-ဈာန်ကြွ။ ဈာန်ကျင့်။ ဈာန်ဝင်စားသည်။  
ခေတ်မွန် - စွိန်ဈာန်

၂။ များပြားသည်။ ကြာညောင်းသည်။ များစွာ။



- ၁၄။ စံမဒ္ဒသမမ်လ်<sup>၁</sup>ဂေါး၊ ဂုသိုင်ကြီတြိဘုဝနာဒိတျ ဓမ္မရာဇဂေါး
- ၁၅။ သ္မိညဒုဩလ်၊ အုတ်ကာယဒုစ္စရိတ် ဝစီဒုစ္စရိတ် မနောဒုစ္စရိတ်မ
- ၁၆။ ကးစွး<sup>၂</sup>၊ နသီလ်မစ္စး မဒ္ဒသ်ဍာက်ဂုသိုင်ကြီတြိဘုဝနာဒိတျဓမ္မ
- ၁၇။ ရာဇဂေါးကြွာစံဒုဩလ်<sup>၃</sup>၊ ယင်ဒေဝတာဝ်မဒ္ဒင်သုံ<sup>၄</sup>ပံ တေယ်  
ညး
- ၁၈။ ဂုံလောင်မရပ်စိရ်စူ<sup>၅</sup>နံဒေဝတာဝ်မတ္တုယ်နပဇြ်<sup>၆</sup>၊ ရောပ်ညးပုပ<sup>၇</sup>?
- ၁၉။ သကြင်ကုံ၊ ခေးသွသကြင် ဂုသိုင်ကြီတြိဘုဝနာဒိတျ ဓမ္မရာဇ
- ၂၀။ ဂေါး၊ အုတ်ဇိနောက်ရာ\*သ်ဂုသိုင်ကြီတြိဘုဝနာဒိတျဓမ္မရာဇ  
ဂေါးစိ
- ၂၁။ ယင်ကုံလ်<sup>၈</sup>စံ မဒ္ဒဇိသ် ဇလ်<sup>၉</sup> ဂေါး၊ ညွးသ<sup>၁၀</sup>က်ဝေလ်၊ ယင်  
သတြျ<sup>၁၁</sup>၊ မဒ္ဒသ်ပြိပ်
- ၂၂။ သုံတုံဂေါးစိ၊ ညွးသက်၊ ခေးသွိညွာ<sup>၁၂</sup>ရ်ရောပ်မဟာသမုဒြ်<sup>၁၃</sup>  
ကုံ၊ ယင်ပုမိ
- ၂၃။ စံသိုင်ကြီတြိဘုဝနာဒိတျဓမ္မရာဇဂေါးစိပြသ်ခေးသျှက်ပိည်<sup>၁၄</sup>

---

၁။ ခေတ်-မပ်၊ မောင်၊ မွေးကြိုင်၊	၈။ ခေတ်-ကမှတ်၊ သူခိုး၊
၂။ ကးစွး-မစင်ကြယ်၊ ကး-မဲ့သော	၉။ တူသော၊
၃။ တခါတည်း၊	၁၀။ ဇလ-ဆူး၊
၄။ သိုပ်၊ လက်အုပ်၊	၁၁။ မဲ့လိမ့်မည်၊
၅။ တောင်စွေး	၁၂။ သ. ဝတြျ-ရန်သူ၊
၆။ သ. ဝတြျ၊ စိန်၊ ဗိုတ်၊	၁၃။ သ. ကျယ်ဝမ်းလိမ့်မည်၊
၇။ မ - မဟုတ်၊	၁၄။ သ. ပင်လယ်၊
* သ-ရာမြို့ - နိုင်ငံ၊ ပြည်၊ နယ်၊	၁၅။ ချိုက်ပေင်၊ ပြည့်စုံလိမ့်မည်၊

၂၄။ ချုပ်အရိမဒ္ဒနပူရ်ဂေါးစိ၊ ကာလသတြုပ္ပရုက္ခဂေါးဇေးသြိဉ်

၂၅။ ယင်မ္ဘးကိက္ခိလ်ပန်မတောင်ဇေယျချုပ်အရိမဒ္ဒနပူရ်မဒသ်ဇ္ဇ။

၂၆။ ယ်ဗေါယ်သ္မရ်ဂင်၊ မအာရ်ဒေသ်စွာင်ဂေါး၊ နယိယိုက်ဒိဟိတ်  
ဝီရ်

၂၇။ ဂုသ္မိင်ဂြိတြိဘုဝနာဒိတျဓမ္မရာဇဂေါးစိ၊ ပြသ်ဇေးတဂေါး၊ သ္မာ

၂၈။ သ်တိန်ဇုာက်၊ ဇေးသ္မိင်ဇေယျချုပ်အရိမဒ္ဒနပူရ်တူန်၊ ယင်ရုံ<sup>၁</sup>

၂၉။ တ်ညးမစာက်နောရ်ညးရုံလော<sup>၂</sup>သ်ဂုံလောင်၊ နပုန်အာရ်

၃၀။ တိတိုယ်နမေ<sup>၃</sup>ယ်တြိစိတ်မဒ္ဒသ်တေယံ၊ ဂုသ္မိင်ဂြိတြိဘုဝနာ

၃၁။ ဒိတျဓမ္မရာဇဂေါးသ္မိတ်ဒုဩလ်၊ ယင်သိနှောရ်ညးမအေယံ<sup>၄</sup>

၃၂။ ပုမသ်<sup>၅</sup>ဂုံလောင်၊ နပုန်အာရ်တိတိုယ်နကရုဏာမဒ္ဒသ်ဇုာက်

---

၁။ ရမတ်၊ ဘုရမတ်၊ မျက်ရည်။

၂။ လုတ် = မက်မော၊ ချစ်ခြင်း။

၃။ ပေတြိစိတ် - ဟူ၍ - ဆ - ၄၁ - မှာရေး၏။ ကျောက်ပဲ့၍ မင်ကူးမှာ  
- မောယ် - ဟု ဗလက်ဒင် ဖတ်ခဲ့၏။ သ. မဲတြစိတ္တ-မေတ္တာစိတ်။

၄။ ယဲ။

၅။ နှလုံး ။ ပါ. စိတ္တ။ စိတ်။ စိုတ်။ ဒေတ် - မိပ်စိုတ်ပူမတ်။ ပုဉ်။

- ၃၃။ ကြွာ်ဒုဩလ်၊ သိုင်ဒေဝတာဝ်၊ ယင်ဂုသိုင်စြိုတြိဘုဝနာ
- ၃၄။ ဒိတျဓမ္မရာဇဂေါးစိ၊ နတေယံသ္မုမ်သ္မေလ်ပူင်တွင်ကုမ
- ၃၅။ ဟာဇန်ဂုံလောင်၊ နတေယံဇိဏ္ဍိလ်ကြိယာဂ္ဂိ ၂ က် အန္တက်ကုမ္မး
- ၃၆။ ဂုံလောင်၊ အုတ်မဟာဇန်စိရောင်ကောန်မတောင်ပေယ်ဖြိသ်အ
- ၃၇။ မ္ဗော၊ ရောင်ဂေါးဂုသိုင်စြိုတြိဘုဝနာဒိတျဓမ္မရာဇဂေါးသိုင်
- ၃၈။ မေယ်နတိတုံယံ၊ အုတ်မ္မးမမ္မုး၊ ဂုံလောင်ဂုသိုင်စြိုတြိဘုဝနာ
- ၃၉။ ဒိတျ ဓမ္မရာဇဂေါးသွလုက္က ၂ န်၊ ယင်မ္မးမသက်သ္မေားနဇိ
- ၄၀။ ကုံနပါင်နပုမသ်ဂု သိုင်စြိုတြိဘုဝနာဒိတျဓမ္မရာဇဂေါးသွသုမော
- ၄၁။ ဟ်၊ ယင်ဒိုက်သုံအုန်တြုသ်ပုပသ်ဒြင်ဂုံလောင်မသက်တိမ်တလံ၊
- ၄၂။ ဂုသိုင်စြိုတြိဘုဝနာဒိတျဓမ္မရာဇဂေါးသ္မုရင်ကေလ်တလံ၊ ယင်
- ၄၃။ တလေယ်မဟာထေရ်မောယ် မနောမ်သိလ်မဒသ်သာရထီဓမ္မိ<sup>၆</sup>

---

- ၁။ တစ်ခါတည်း။ အားလုံး။
- ၂။ အဝတ်ပုဆိုး။
- ၃။ မိခင်။ ခေတ်-မျော။ ယာ။ အမွှော့နှင့်တူ။
- ၄။ မောက်မာသည်
- ၅။ ပျော့ပြောင်းသည်။ နူးညံ့သည်။ ခေတ်-ချိန်ခတ်။
- ၆။ သ. ဓမံ။ ပါ. ဓမ္မ

၄၄။ ဂေါင်းစိ၊ ဂုဏ်သိင်္ဂါကြိုတိုဘုဝနာဒိတျဓမ္မရာဇဂေါင်းသွသု တူမ်သွအာ

၄၅။ စာရ်၊ ချေယံ ကန္တတလေယံ မဟာထေရ်လျှောမ်သီလမဒသံ သာရထီ

၄၆။ ဓမ္မဂေါင်းကံ၊ ကောမ်ကုတလိစိ-ဇယံသ္မုအးသာသနကျာက်ဗုဒ္ဓတ

၄၇။ လေယံ၊ ရောဂ်ဂေါင်းမဂုဏ်သိင်္ဂါကြိုတိုဘုဝနာဒိတျဓမ္မရာဇဂေါင်းသွး

၄၈။ ဗုးပဒံဟိစံ၊ ဗုးပဒံဟိစံ၊ ရောဂ်ဂေါင်းမဂုဏ်သိင်္ဂါကြိုတိုဘုဝနာဒိတျဓ

၄၉။ မုရာဇဂေါင်းသွိန္ဒြဗိန္ဒော၂နံ မဟာဇနဂုံလောင်အုတ်ကုကာလံ၊ ယင်

၅၀။ ညးမကွပ်သံအူရ်၊ နကန်သပ်ဒံဟိစံဂုဏ်သိင်္ဂါကြိုတိုဘုဝနာဒိတျ

၅၁။ ဓမ္မရာဇဂေါင်းသွါချေန်ကေလ်ပုမာသံ၊ ယင်ညးမပိဟာရ်သံအူ

၅၂။ ရ်စိဂုဏ်သိင်္ဂါကြိုတိုဘုဝနာဒိတျဓမ္မရာဇဂေါင်းသွောရ်ပိဟာရ်ဒံ

၅၃။ ဟိစံ၊ ယင်တိန်လူရ်တိန္ဒြသွရ်မတူယံနထရ်မစိန်စောန်နရတ်

၅၄။ နပြဇ္ဇာမဒ္ဒသံတေယံဂုဏ်သိင်္ဂါကြိုတိုဘုဝနာဒိတျဓမ္မရာဇဂေါင်း

၁။ သင်တို့ကောင်းမှုပြုလော့။ သင်တို့ကောင်းမှုပြုလော့။ ထိစံ-ကောင်းသည်။ မှန်သည်။ မြတ်သည်။ ထိစံအာ၊ ထိစံအာ - ကောင်လျှောင့်တေဟ်။<sup>၂</sup>ကောင်းလေစွ။ ဒံဟိစံ-နံ။ ကောင်းခြင်း။ ကောင်းမှု။

၂။ ခေတ် - ဒလောံပတောန်။

၃။ စိုတ် - နှလုံး။ ခေတ်-ပူမှ်။ ပါ-စိတ္တ-နှင့်တူ။

၄။ သ . ဝိဟာရ။ ခေတ်မွန် - ဟို။ ပါ - တရားဆွေးနွေးရာကျောင်းတော်။ (ဝိဟာရ > ဘာ)

(ဂ) မျက်နှာ

- ၁။ သွက်ပေါက်ကေလ်ကုမဟာဇန်ဂုံလောင် ----- ဂုသို့
- ၂။ င်ဇြိတြိဘုဝနာဒိတျဓမ္မရာဇဂေါး -----
- ၃။ ဝ် ပုမတ် ခေယ်မဟာအဝီစိဉ္ဇြက် -----
- ၄။ ဝရ်၊ ယင်သက္ကာရ်အုတ်ညးမတောင်ခေယ်ချင်အရိမဒ္ဒနပူရ်ဂေါး  
ဂုသို့
- ၅။ င်ဇြိတြိဘုဝနာဒိတျဓမ္မရာဇဂေါးသွင် ---- ရော
- ၆။ ဝ် ဂတိဒိန်ငလ်ထရ် မညိန်စိန်စောန်ကုရတ်၊ ဂုသို့င်ဇြိတြိ  
ဘုဝနာ
- ၇။ ဒိတျဓမ္မရာဇဂေါးသွိုင်လေးတုံဝး၊ ကောန်လျှတ်သွိုင်ဂုံလောင်  
မနောမ်
- ၈။ မိမိလ်၊ ရောဝ်မိမိလ်ပွာဝ်မိမိ ရ်၊ မနောမ်စိရ်ဟာယ်ရောဝ်  
စိရ်ဟာယ်က
- ၉။ နွရ်၊ သွိုင်ကုန်၊ မကုမောအ်အလဗ္ဗုသာဂေါး၊ မသွိဝီလ်၊ နောရ်  
ချင်ဒုံ
- ၁၀။ ပေါးကောန်လျှတ်သွိုင်ဂုံလောင်မဂ္ဂိနရတ်၊ မကးမောယ်ပြကာ
- ၁၁။ ရ်၊ မဒိနွရ်တျင် ဗုံတောင်၊ မသွိုင်တိဝီလ်၊ ယင်ဂုသို့င်ဇြိတြိဘုဝနာ
- ၁၂။ ဒိတျဓမ္မရာဇဂေါး၊ သွောင်ခေယ်သီဟာသနညိန်ကိန္နိန
- ၁၃။ ထရ်၊ မစိနွောန်နရတ်၊ သွနဘဝ်စိဟိယ်ကိမိန်၊ ကောန်ဂုတ်  
သို့

---

- ၁။ သ. ပါ-အလား။ ကဲ့သို့။ တူသည်။
- ၂။ စုံ-မုလေးစပယ်။ ပါ-မာလိကာ၊ မလ္လိကာ၊ သ-မလ္လိကာ။
- ၃။ ကတော်မယား။ ခေတ်မွန်-ကလပ်။ (ကုမာင်ကလပ်-လင်မယား)

- ၁၄။ ငိုလောင်မထွင်နှောရချင်ဒုံပေါးယင်ချင်အရိမဒ္ဒနပူရ်
- ၁၅။ မနှောမ်ကျာက်ကြိဝ်ဂေါး သွနှောမ်ကုယသ်၊ သွင်ဒေဝတာ
- ၁၆။ ဝ်၊ ချယ်ကာလ်ကိမ့်န့်ဂုသွင်ကြိတြိဘုဝနာဒိတျဓမ္မရာဇဂေါး
- ၁၇။ ယင်ပှာညှောင်မနှောက်ကုံစိ-ယလ်ဂဗ္ဘတ္တုင်၊ ယင်နိမိတ်ဇိ
- ၁၈။ နီး ဒုံဟိစ်၊ နကွတ် ဒုံဟိစ်သွင်တဂုသွင်ကြိတြိဘုဝဒိတျဓမ္မ
- ၁၉။ ရာဇဂေါး၊ ချယ်ကုပ်စိန္ဇေးဂုသွင်ကြိတြိဘုဝနာဒိတျဓမ္မ
- ၂၀။ ရာဇဂေါးသျှက်ကွေးပုံရယ်မောယ်၊ မနှောမ်ကုပုန္ဒသ်ရောင်
- ၂၁။ ကွေးမဒသ်နှောရ်ကိကူလ်မတ်ဗြေယ်၊ သွိန္ဇေးစိ၊ သွံဝးရောင်  
တေ
- ၂၂။ ယ်မတတ်ကုံ၊ သွင်ဒေဝတာဝ်၊ ချယ်ကာလ်ဂုသွင်ကြိတြိဘုဝ
- ၂၃။ နာဒိတျဓမ္မရာဇဂေါး၊ သွကိမ့်န့်၊ မဟာဇန်ဂိုလောင်စိ၊ သွိနရ

---

- ၁။ မွန်+သ. -ကျက်သရေ။ ကျ်ဩ-ကျ်သီ
- ၂။ သ. -နကွတြ။ နက္ခတ်။ မြန်-နက္ခတ်
- ၃။ အချိန်
- ၄။ ချေဟ်။ ချေ။ မြင်း
- ၅။ ဝမ်။ တမ်။

- ၂၄။ တ်မကးမောယ်ပြကာရ်၊ သွင်ရင်မုကုဋ်သုဉ်ယံ သိပိုင်၂
- ၂၅။ မကးမောယ်ပြကာရ်စိ၊ ခေးတေးကြွက်ဂင်ဂိည၊ ယင်ကြ
- ၂၆။ ယာတောရ်၊ မအာဒိနောရ်ရုပ်စိင်၊ ရုပ်ဇာဒိသိင်၊ ရုပ်တြော?
- ၂၇။ င် ပု ပိည်၊ ရုပ်နာဂ်၊ ရုပ်သုပရ်၊ မကးမောယ်ပြကာရ်၊ ညးတ
- ၂၈။ ဂေါး၊ သွင်ရင်၊ ယင်ဂုသိုင်ဗြီတြိဘုဝနာဒိကျမုရာဇဂေါး၊
- ၂၉။ တုသ်တိတိုယ်သိသိုက်အုတ် ညးမတောင်ဇေယံဇမ္ဗဒိပ်၊ သု
- ၃၀။ က်ကေလ်နိဓိပိပြကာရ်၊ နရုပ်စိဇေယံဒွိထရ်ရောင်ပှာင်မ
- ၃၁။ ဂိရ်ဂေါး၊ သွိန္ဓေားတုံစး၊ သွင်ဒေဝတောင်၊ ဇေယံကာလ်ဂုသိုင်ဗြီ
- ၃၂။ တြိဘုဝနာဒိကျမုရာဇဂေါးသ္မုန်၊ အုတ်ပြောင်ဂုံလောင်
- ၃၃။ စိ၊ သွာင်ဇေယံသီလ်၊ ဪသ္မာသ်ဓမ္မံ၊ သျှာမ်ပုန္နာရ်ဒုံဟိစ်၊ သွ
- ၃၄။ က်တိတ်ဟန်တလံသို၊ ခေးသွသ်ရောင်ဂေါးအုတ်မဟာဇန်ဂုံ

၁။ အပေါ်အကျီ

၂။ လုံခြည်၊ ပုဆိုးအရှည်

၃။ ရေတကောင်း၊ ပြည့်သောအိုး။

၄။ ပြည့်သည်။ ပြည့်သော။ ပိည်ကို မိန်ဟုမင်ကူးအရ ဗလက်ဒင် ဖတ်မှား  
ခဲသည်။ ပ-ထဲတွင် ကျောက်ပဲ့၍ဖြစ်ပါသည်။ ကျောက်ကိုစစ်ဆေးခဲ့  
သည်။ မိည်-မဟုတ်။ ပိည်-ဖြစ်သည်။

၅။ ပါ-အဖိုးတန်ရတနာပစ္စည်း။ နင်နိဓိ-ရတနာအိုး။

- ၃၅။ လောင်ဒူသ်အမွှောအ်<sup>၁</sup> အမွှောအ်<sup>၂</sup>လး - ဒူသ်ကုံစိ<sup>၃</sup>မုဇျော<sup>၄</sup>ဝ်လး-  
ဒူသ်ကူမာ
- ၃၆။ င်ကန္တရ်လး-ဒူသ်ကလျာဏမိတ်သဟာယ်ရုံလောသ်<sup>၅</sup>လး-ဒူသ်  
ရင်သ္ဏော
- ၃၇။ အ်ကုံကုံ<sup>၆</sup>စိ - ချေးသ္ဏုလေးတုး<sup>၇</sup>ကေလ် - သက်သပူန္နီ<sup>၈</sup>က် -  
သ္ဏိစိ<sup>၉</sup>
- ၃၈။ အ်းချေး၊ ယင်ဂုသ္ဏိင်ခြီတြိဘုဝနာဒိတျဓမ္မရာဇဂ္ဂေါင်ဂေါး
- ၃၉။ ဟ်-အုတ်ခေယ် ဇမ္ဗုဒိပ်ညးဂုံလောင်သ္ဏုမ<sup>၁၀</sup>တ်နတြေဇယ်၊ ခေ
- ၄၀။ ယ်ပြာသာဒ်မသ္ဏိ<sup>၁၁</sup>သ်ရောင်ဝေဇယန္တုပြာသာဒ် မသ္ဏုပုဏ္ဏိ<sup>၁၂</sup>င်မ
- ၄၁။ ဒသ်မုကုတ်<sup>၁၃</sup>ရတ် ချိုင်အရိမဒ္ဒနပူရ်သ္ဏုရ်ရိန္နုက်ပီပိည်<sup>၁၄</sup> ကိမ္မိန်<sup>၁၅</sup>
- ၄၂။ အုတ်ပြောင်မတောင်ခေယ်ချိုင်အရိမဒ္ဒနပူရ်ဂေါး-ချေးဇ္ဇော<sup>၁၆</sup>
- ၄၃။ သ္ဏာစ်သ္ဏသ်<sup>၁၇</sup>သံပတ်<sup>၁၈</sup>ရူပဂု သ္ဏိင်ခြီတြိဘုဝနာဒိတျဓမ္မရာဇချေး

---

၁။ အမိ၊ ခေတ်-မွှော၊ ယာဲ။  
 ၂။ အပ၊ ခေတ်-မ၊ မိမ-မိဘ၊ မွှော-အမ-ဟုသာသိ၏။  
 ၃။ ကုံစိ၊ ကံစိ-ညီ၊ ညီမ။  
 ၄။ မိဇျောဝ်-ဟုမင်စာတွင်ရေး၏။ အစ်ကို၊ နောင်တော်၊ ခေတ်-ယ၊ ကောယ-  
 အစ်ကိုယောက္ခ၊ ကော-မြန်အစ်ကိုမုသက်၊ ကုံစိမုဇျောဝ်- ညီအစ်ကို-မောင်နှမ-  
 ဖြစ်သည်။ တူယောက္ခဟု - ဗလက်ဒင် မှားခဲ့သည်အတိုင်း - ဖေနှင့်သိန်းတို့  
 လိုက်မှားခဲ့သည်။ နဂါးရုံမင်စာ-သောနနန္ဒဇာတ်မှာ-မိဇျောဝ်အဇမဟိမောအ်ရိသ်  
 သောနံ-သ္ဏုနောင်တော်ရသေ့သောန၊ ကုသဇာတ်မှာ-ကိလ်ကုံစိဒုလ်မိမောယ်မိ  
 မောယ်-ခယ်မတစ်ယောက်စီတစ်ယောက်စီပေးသည်ဟု တွေ့ရသည်။ ပုဂံပင်  
 သာ-မြန်မာစပ်မွန်ကျောက်စာမှာ ကံစိချေး-ယဉ္ဇစ်၊ ငါပန်၊ ယသောက်၊ ငါခင်-  
 သူညီ၊ ညီမ-ယဉ္ဇစ်၊ ငါပန်၊ ယသောက်၊ ငါခင်၊ အမည်ရှေ့တွင် ယ-ပါလျှင်-  
 အမျိုးသမီး၊ င-ငါ-ပါလျှင်-ကျားဖြစ်သည်။  
 ၅။ ချစ်သော၊ ခေတ်-လုဟ်ကိုဖျန်-အသားကိုမက်မောသည်။  
 ၆။ အချင်းချင်း  
 ၇။ စူးထူး၊ ရှင်းပြသည်၊ ထုတ်ဖော်သည်။  
 ၈။ ပျက်၊ ကွယ်ဝုတ်။  
 ၉။ စူး၊ သူး၊ သန့်ရှင်းစင်ကြယ်သည်။  
 ၁၀။ စုတ်၊ စစ်ဆေးစုံစမ်းသည်။  
 ၁၁။ သုတ်၊ သုတ်၊ တူသော  
 ၁၂။ လှိုင်၊ လှိုင်၊ ပျော်မွေ့သည်၊ အိပ်ပျော်သည်။  
 ၁၃။ မွှော့ကိုတ်၊ ပါ-မကုဋ၊ မကိုဋ်၊ သရပူ။  
 ၁၄။ ပြည့်စုံသော။  
 ၁၅။ အုပ်စိုးခြင်း၊ စိုးစိုးခြင်း၊ ပွကိုန်ချင်။  
 ၁၆။ ခေတ်၊ သူတို့၊ ဇ္ဇော-တံ-အများပြု။  
 ၁၇။ သ၊ သုတ္တိ၊ ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ အောင်မြင်ခြင်း၊ ကံကောင်းခြင်း။  
 ၁၈။ ပါ၊ သမ္ပတ္တိ၊ ချမ်းသာခြင်း၊ -၎င်း-။

- ၄၄။ ညွှာင်ဒေယ်စို သ်ရစ်ဖြောက်ပါင်ပန်-ယင်သွယ်သမ္ပတ်မရော
- ၄၅။ ဝ်ဝေါအ်စိ-ဒူးပပုန်ထွာရ်ဒဂေါးမဂေါအ်ဒေးညွှန်ကွေးရော
- ၄၆။ ဝ်ဂေါးစိ၊ ဒေးသိုင်ဂိည်အာရ်၊ အုတ်မဟာဇန်ဂုံလောင်စိညွှာင်
- ၄၇။ ဒေယ်ဒိန္နုဗိန္နောန်ဂုသိုင်ဂြိုတြိဘုဝနာဒိတျဓမ္မရာဇာ ယင်ဂု
- ၄၈။ သိုင်ဂြိုတြိဘုဝနာဒိတျဓမ္မရာဇာဒူးသွကံညးမသွယ် သုမေား၊ ညွှါ
- ၄၉။ ဝးရောဝ်ဒိန္နုလ်ထရ်၊ တမဟာဇန်ဂုံလောင်၊ ယင်ချိုင်အ
- ၅၀။ ရိမဒ္ဒနပူရ်ရောဝ်မ . . . တက်နတုက်ဗိသေယ်ပန်ဂေါး
- ၅၁။ ဒ၊ ဂုသိုင်ဂြိုတြိဘုဝနာဒိတျဓမ္မရာဇဂေါးသွရုဗိန်၊ ယင်
- ၅၂။ ကေါန်သိုင်ဂုံလောင်စိ. . . သံပတ်မတိန္နောင်ဒေးညွှိုင်ဒေ
- ၅၃။ ယ်ချိုင်အရိမဒ္ဒနပူရ်၊ ယင်ဂုံကိရ်ဂုံလောင်မလော
- ၅၄။ မ်သီလ်၊ ကာလ်သတြုဗုံရုက်ဂေါးပိည်သက်

---

၁။ သက် - ဟူ၍ ဦးဖေမောင်တင်နှင့် ဦးချစ်သိန်းတို့ ဖတ်ခဲ့သည်။  
 ဗလက်ဒင် - သွက် - ဟု ဖတ်သည်။

(ဃ) မျက်နှာ

- ၁။ . . . . . နိဗ္ဗာန်ကိုကုံ၊ နဝိရ် ဂု သွင်မြို့တြိဘုဝ
- ၂။ နာဒိတျဓမ္မရာဇဂေါး၊ ချေးသွောင်တူန်ချေယံဗိဟာရ်ကုံကုံ
- ၃။ . . . . . ဂေါးသျှန္နုကပုံပိည်သီလံ၊ ယင်ရာသံ<sup>၁</sup>
- ၄။ တွာည်ဂုံလောင်မလိည်၊ ဂုသွင်မြို့တြိဘုဝနာဒိတျဓမ္မ
- ၅။ ရာဇဂေါး၊ သျှန္နုကန္တံထိဗ်<sup>၂</sup> နောရ်တုံလာဝေလံ၊ ယင်ချင်အ
- ၆။ ရိမဒ္ဒနပူရ်ဂေါး၊ သိသုဘိက်<sup>၃</sup>၊ သွေးသက်ဥပဒြာဝ်၊ အုတ်မ
- ၇။ နုသ်မတောင်ချေယံချင်အရိမဒ္ဒနပူရ်ဂေါး
- ၈။ ကုဂုသွင်မြို့တြိဘုဝနာဒိတျဓမ္မရာဇသျှာသ်နရိဒ္ဓိ
- ၉။ . . . . . ချေးသွောင်အကုသလကမ္ဘိ ပထစသံ၊ သျှန္နု
- ၁၀။ ချင်ပုံပိည်ကုသလက မ္ဘိပထစသံ၊ ယင်မနုသ်
- ၁၁။ ဂုံလောင်ချေယံကာလ်ဂုသွင်မြို့တြိဘုဝနာဒိတျ
- ၁၂။ ဓမ္မရာဇဂေါးကျွန်၊ ချေးသွောက်ရိဒ္ဓိရောင်ဒေဝ
- ၁၃။ တောင်ကုံ၊ ယင်ချင်အရိမဒ္ဒနပူရ်မဒသ်တိရ်
- ၁၄။ တောင်ဂုသွင်မြို့တြိဘုဝနာဒိတျ ဓမ္မရာဇဂေါး
- ၁၅။ . . . . . စိသျှိရ်တိန်ဟိန်နရတုတြေယံ၊ ယင်ဂုသျှိ
- ၁၆။ င်မြို့တြိဘုဝနာဒိတျဓမ္မရာဇဂေါး၊ သြာထနာ

---

- ၁။ သက္ကတ - ရာမြဲ-မှသက်။ ခေတ်-ရး။ ကျေးရွာ။ ပြည်။ နိုင်ငံ။
- ၂။ ကောင်းသည်။
- ၃။ သ. သုဘိက္ခ။ ပါ-သုဘိက္ခ။ ပေါများချမ်းသာခြင်း။

- ၁၇။ မိစ်သဗ္ဗညုတညာန်၊ အုတ်ညးမတောင်ဇေယ်
- ၁၈။ ချိုင်အရိမဒ္ဒနပူရ်ဂေါးကေါမ်ကုဂုသိုင် ဂြီတြီ
- ၁၉။ ဘုဝနာဒိတျဓမ္မရာဇ ဩဇိုင်ထိစ်ဇေယ်ရတုတြေ
- ၂၀။ ယ်၊ သွပူဇာင်ကုဇေယ်ပုရေယ်ဩဇာသ် ကျာက်
- ၂၁။ ဗုဒ္ဓတလေယ်၊ သဒ္ဓမ္မိကုတလေယ်သယံဂုံ
- ၂၂။ လောင်၊ ယင်ညးမကုဇေယ်ပုရေယ်ရတုတြေယ်
- ၂၃။ မကုဇေယ် သဒ္ဓမ္မိမောယ်သိုင်ကေါမ်ကုဒေဝတောင်ဂုံ
- ၂၄။ လောင်ကုံစိ၊ ခေးသုလုလည်၊ ဒေဝတိုင်ဂုံလောင်စိသု
- ၂၅။ လည်ကုမနုသ်ဝေလ်၊ ဒေဝတိုင်ဂုံလောင်စိသ္မော
- ၂၆။ မိကုမနုသ်ဇေယ်သွသင်္ဂြိုင်ဂုသိုင်ဂြီတြီဘုဝနာ
- ၂၇။ ဒိတျဓမ္မရာဇဂေါး၊ ဇေယ်ကါလ်ကိမ္မိန်ဂုသိုင်
- ၂၈။ ဂြီတြီဘုဝနာဒိတျဓမ္မရာဇဂေါး၊ ယင်ချိုင်အရိ
- ၂၉။ မဒ္ဒနပူရ်မဒသ်ကန္တိရ် ကျာက်ဂြီတြီဟ်ယ်ဂေါး
- ၃၀။ ဩဇိုင်ဖါရ်၊ တိန္ဒသတြုဂုံလောင်စိ၊ သက်သွသ်ကုသိင်
- ၃၁။ ရာင်၊ အုတ်ကိကုံလ်ပန်မတိုင်ဇေယ်ချိုင်အ
- ၃၂။ ရိမဒ္ဒနပူရ်ဂေါး-သ္မေတ်ထေစ်-သွသ်ဥပသ်ကျာက်ဗု
- ၃၃။ ဒ္ဓတလေယ်ကုဓမ္မိသယံ၊ ယင်ဂုသိုင်ဂြီတြီ
- ၃၄။ ဘုဝနာဒိတျဓမ္မဂေါး သ္မုတိနောရ်ဒိဒိသ်ဂေါး
- ၃၅။ သွဇိုင်သွသ်သံပတ်ဒေဝတောင်မနုသ်မဇောက်၊ ခေး
- ၃၆။ ယ်ရိန္နုတ်ဒိဒိသ်အုတ် သတ်မအါရ်အပါယ်ပ
- ၃၇။ န်စိ၊ သျှက်နောရ်အပါယ်ပန်ဂေါး၊ အုတ်လောက်
- ၃၈။ ဂုံလောင်ကောမ်ကုဒေဝတိုင်မတိန္နုမ်ဇေယ်

၁။ ထိစ်နှင့်အတူတူ၊ ကောင်းစွာ။

- ၃၉။ သင်သာရ်မဒ္ဒသ်မဟာသမုဒြာမကးသက်စိန္တုက်
- ၄၀။ တိလ်ခေါက်ဂေါး၊ သျှက်သေယ်သဒ္ဒမ္မိမဒ္ဒသ်
- ၄၁။ ကွင်ဇုံနောက်သ္မ္ဘူင် သေယ်စိုသ်နိဗ္ဗာန်ပုံရေယ်၊ သို့
- ၄၂။ ငဒေဝတိင်၊ ရောင်ဂေါးဒကျာက်ဗုဒ္ဓတလေယ်မဒ္ဒ
- ၄၃။ သ်ကန္တုဂေါးဗျာဒေဝ်သ်ဂုသိုင်ဗြီတြိဘုဝနာဒိတျဓမ္မ
- ၄၄။ ရာဇလောမပုန်ဂေါး၊ သိုင်ဒေဝတိင်၊ ကုံ၂ရှိုင်ဝေလ်
- ၄၅။ ပိဟါရ်<sup>၃</sup>စ္စေင်ဂံ၊ သေယ်ကါလ်ကိမ့်နုဂုသိုင်ဗြီတြိ
- ၄၆။ ဘုဝနာဒိတျဓမ္မရာဇဂေါး၊ ဝိသ်တွင်ပွါင်သစ္စဂုံလော
- ၄၇။ ငသ္မောင်ဖါရ်၊ မနုသ်ဒျက်မသိုင်နသ္မောအ်ပူင်၊ ဣ
- ၄၈။ က်ကုံ-သွင်ရင်ကြိယာထရ်ဂ္ဂိက်ကေါသေရ်<sup>၄</sup> သွ
- ၄၉။ သိုင်စုက်၊ သုံဝတ်မစ္စတ်စတွင်ကုသိန္ဓေမ်တ
- ၅၀။ ဂေါးစိ-သ္မိန်စိတ်ထေစ်ရောင်ညးပူကုံ၊ အုတ်ရုတု<sup>၅</sup>
- ၅၁။ စိ-သက်သ္မုလိကါလ်-သေးကုံကုံ<sup>၆</sup> ၊ အုတ်သိုင်ဂုံ
- ၅၂။ လောင်နောင်ချိုင်ကုံကုံ<sup>၇</sup>-သြင်ထွိုင်တုမ္မာယ်ဇုံဝိ
- ၅၃။ န်မကးမောယ်ပြကါရ်၊ အုတ်ဇိနောင်ရာသ်
- ၅၄။ ဂုသိုင်ဗြီတြိဘုဝနာဒိတျဓမ္မရာဇဂေါးစိက္ကံဝါ

---

၁။ သ-ဝျာဒေဝ။ ခေတ် - ဗျာဒိတ်။ မွန်ပျးဒိုဟ်။ သ - အဘိပြာယနှင့်တူ၊ မိန်ခွန်းတော်။

၂။ အသင်။

၃။ သက္ကတ - ပိဟါရ်-မှသက်။ မိန်ခွန်း။ ဟောပြောချက်။ စကား။ ရသေ့ ရဟန်းများအချင်းချင်း ဆွေးနွေးခြင်း။ transposition of words; the organ of speech; ထိုဆွေးနွေးကြသည့်နေရာ အဆောက်အဦ ကို monastery ကျောင်းတော် ဟု ဒုတိယအနက်ပေါ်လာသည်။ ပါ-တွင် ကျောင်းတော်ဟုသာအနက်ရှိသည်။ ပိဟါရ်မှ ခေတ်-လဟိုမ်> လဟို>ဟို။ ဒု-အနက်-ဝိဟာရ>ဝိဟာရ်>ဘာ။ ကျောင်း။ သက္ကတ/ အင်္ဂလိပ် အဘိဓာန်-ရှု။

၄။ သ-ကေါဓေယ။ ပါ-ကေါသေယျ။ ပိုးအဝတ်ပုဆိုး။

၅။ သ-တုံ။ ပါ။ ဥတု။

၆။ မွန်ကန်သည်။

၇။ အသီးသီး

( င ) မျက်နှာ

- ၁။ ရံစွသလေးဗြေယ်သ္မုရ်၊ အုတ်ကုကါလ်ဩာအ်သုက်ပိည်
- ၂။ ခေယ်ရာသ်ဂုသိုင်တြိတြိဘုဝနာဒိတုဓမ္မရာဇဂေါးစိ
- ၃။ သိုင်ဒေဝတါဝ်-သွောင်စိင် ကွေး-ပြင်ဇ္ဇောင်စွိက်ဗဝေ
- ၄။ အ်တျာင်၊ ကေါန်သိုင်ကေါန်ညးနောက်ဂုံလောင်ယင်
- ၅။ ကြိယာပုဝိည်ဇေးထွေး<sup>၁</sup> စိ-ထရ်ဩည်စေါမ်၊ ယင်မ္မး ဂုံ
- ၆။ လောင်-မကး ခွိန်တိန်စင် စိ-ဇေးထွေးသွတ်နင်ပိရ်နိက်
- ၇။ ကွေါရ် စိင်-သိုဇေးထွေးစိ-သ္မုမိရ်ကုစွာက်စေါမ်၊ ဂုသိုင်တြိ
- ၈။ ကြိဘုဝနာဒိတုဓမ္မရာဇဂေါးစိ၊ သိသုဂိး<sup>၂</sup>ညးဂုံလောင်
- ၉။ သင်အရိယ်<sup>၃</sup>ဒုံပေါးပြကါရ်သ္မုရေားကေလ်ဓမ္မုမဒ္ဒသ်
- ၁၀။ ပ္တုဝ်-သွမလ်နသီလ်မဒ္ဒသ် မိမိလ်၊ သိုင်ဒေဝတာဝ်၊ ဒပ်<sup>၄</sup>
- ၁၁။ တေယ်ကာလ်ဂုသိုင်တြိတြိဘုဝနာဒိတုဓမ္မရာဇဂေါးဒိ
- ၁၂။ န္တုဗိန္တောန်မဟာဇန်ဂုံလောင်၊ ယင်ပိန္ဒြအနုမောဒနာဗိ
- ၁၃။ နြုတိဟိန်ကိသ်း<sup>၅</sup> ပိန္ဒြသာဓုကါရ် မဟာဇန်ဂုံလောင်သွစိ
- ၁၄။ ရောင်ပိန္ဒြဗြေယ်ဇုံနောက်ခေယ်ကါလ်တိခေယ်ဗိတီ <sup>၆</sup> ကုံ
- ၁၅။ မဟာဇန်ဂုံလောင်သ္မိ(န)သ္မုစရိတ်လုံဝါစ်<sup>၇</sup>မဒ္ဒသ်ကြိယာ
- ၁၆။ ဒုံဟိစ်<sup>၈</sup>သိုင်ခေယ် သဒ္ဒမ္မံ၊ ယင်ညးမအန်ဒ္ဓါဇိတ်ဂုံလော
- ၁၇။ င်စိသ္မုန်ဂ္လောင် ဒ္ဓါတ်-ညးမလိန္တ<sup>၉</sup>သ်ဂုံလောင်ဇေးသ္မိရ်

---

- ၁။ ခေတ်။ သုတို့။
- ၂။ ချမ်းသာစေသည်။ သုဂိး။ သိသုဘိက်-သုဘိက်။ သိုး။ သိဂိုး။
- ၃။ ပါ-အရိယ။ သင်၊ ရဟန်းသင်္ဃာ။
- ၄။ စဉ်။ တိုင်း။ လိုဟ်။
- ၅။ ထိုင်သး။ ချီးမွမ်းခြင်း။
- ၆။ သွါတုံ။ ညသန်းခေါင်။
- ၇။ ကောင်းသော
- ၈။ ဆွေမျိုး။ သ-ဇ္ဇာတ်။ ပါ-ညာတ်။
- ၉။ ကောင်းသော
- ၁၀။ လနုဟ်။ ပျင်းသော

- ၁၈။ ငေါအ်၊ ညးမဖြာယ်ဂုံလောင် ညြောအ်ဝေလ်ညမအန်
- ၁၉။ ယိယိုက်ဒိဟ်တံဂုံလောင် သျောမ်ယိယိုက်ဒိဟ်တံ၊ ယင်ညး
- ၂၀။ မကးဒိက်ပ္ပမ်ဂုံလောင်စိ-သျှပိည်ပုနွှယ်<sup>၁</sup>ဇရာမ်နသြော
- ၂၁။ အ်-သြောအ်ယောဝ်-မကးမောယ်ပြကာရ်၊ ဇာပ်ဇာပ်<sup>၂</sup>သျှညးတ
- ၂၂။ ဂေါးသိသ္တိုး<sup>၃</sup> ဖာရ်နရတ်၊ ယင်ပြောင်ပျုမဒုက်မသျောအ်တုံဝါ
- ၂၃။ ယ်လာမိဂုံလောင်ကုံ၊ နဂိဂေါအ်ဥသ်မဂ္ဂေါင်ဇေးထွေးသိ
- ၂၄။ သ္တိုး၊ ညးမအန်ဒိုက် သျှောင်ဒိုက်၊ ညးမအန်ဇ္ဇောင်စိ-  
သျှောင်ဇ္ဇောင်
- ၂၅။ ယင်ဓမ္မိတိလ်တောလ် ကိကိုလ်ပန်သ္တေတ်ထိမ်၊ အုတ်ညးမ
- ၂၆။ တာဝ်ဇေယ်ရာသ်ဂုသ္တိုင်ခြံတြိဘုဝနာဒိတျဓမ္မရာဇဂေါးသ္တိုး
- ၂၇။ သက်ဘေယ်သ္တိုးသက်ဥပဒြောင်၊ အုတ်ညးချိုင်အရိမဒုနပူရ်
- ၂၈။ ကောမ်ကုဂုသ္တိုင်ခြံတြိဘုဝနာဒိတျဓမ္မရာဇဂေါးစိ-သ္တိုင်အာ
- ၂၉။ ယုက်၊ ယင်ဂုံကိရ်ပဏ္ဍိတ်ဂုံလောင်မညာမ်တိတုံ<sup>၄</sup>ယ်ရိန်လိ
- ၃၀။ ည်ဒုဟ်<sup>၅</sup>သုံအု<sup>၆</sup>ရ်တဂေါး မဒုသ်မတ်ဂုသ္တိုင်ခြံတြိဘုဝနာဒိတျ
- ၃၁။ ဓမ္မရာဇဂေါးဝါရ်၊ ယင်မ္ဗးမနောမ်ကိကိုလ်ဂုံလောင်မသြို

---

- ၁။ ကျိတြ။ စပါးကျိ။ မွန်ဟင်။ တိုက်ဖလူ။ ဇရာ။
- ၂။ ဇာပ်။ အသီးသီး။ အားလုံး။
- ၃။ ကြွယ်ဝသည်။ ချမ်းသာသည်။
- ၄။ အပြု။ အကျိုး။
- ၅။ အပျက်။ အပြစ်။
- ၆။ အကောင်း။
- ၇။ အပုတ်။ အသိုး။ အဆိုး။

- ၃၂။ ဝိလ်ဂုသွိုင်ခြီတြိဘုဝနာဒိတျဓမ္မရာဇဂေါး၊ ယင်ညး
- ၃၃။ ရွယ်မဂေါင်မကးမောယ်လှိမ်ဂိလောင်၊ ယင်ရာသ်ဇနပဒ်၂
- ၃၄။ ဂုသွိုင်ခြီတြိဘုဝနာဒိတျဓမ္မရာဇဂေါးမညးသုံအုဒ်ရုံဂုံလော
- ၃၅။ င်ဗုရုဒ်ကလးချိုင်ရာသ်သွိုင်စွာင်လးဇေးသွလုကောဝ်တေ
- ၃၆။ ယ်တူယ်သွိုင်ကေလ်ကုဂုသွိုင်ခြီတြိဘုဝနာဒိတျဓမ္မရာဇ
- ၃၇။ ယင်ဂုသွိုင်ခြီတြိဘုဝနာဒိတျဓမ္မရာဇဂေါးသ္မလ်တိလ်
- ၃၈။ တောလ်သွိုင်ပေါရာန်ဂုံလောင်၊ နောရ်မုခဝါရ်ဂုသွိုင်ခြီ
- ၃၉။ တြိဘုဝနာဒိတျဓမ္မရာဇဂေါးအဘိပြာယ်မကျမ်ကုဓမ္မံ
- ၄၀။ စောမ်မသ္မိတ်၊ ယင်ညးမပဒုက်မ္မးဂုံလောင်စိသ္မာဝ်
- ၄၁။ ခေယ်သီလ်၊ ယင်ပြဇာမက္ကမောအ်သရသွတီဂေါးသ္မာဝ်ဇေ
- ၄၂။ ယ်မုခဝါရ်ဂုသွိုင်ခြီတြိဘုဝနာဒိတျဓမ္မရာဇဂေါးအု
- ၄၃။ တ်ကုကာလ်၊ သွိုင်ဒေဝတာဝ်၊ ခေယ်ချိုင်အရိမဒ္ဒနပူရ်မ

---

၁။ လွဟ်၊ လက်နက်။  
 ၂။ ကျေးရွာဇနပုဒ်။  
 ၃။ လူဆိုး။ လူယုတ်။  
 ၄။ ဗရိတ်။ တုံလှုပ်စေသည်။ တိုက်ခိုက်သည်။  
 ၅။ ပါ-ပေါရာဏ။ ရှေးဟောင်း။ အစဉ်အလာ။  
 ၆။ သ-သရသွတီ။ မြစ်စောင့်နတ်သမီး။ ဟန့်နတ် - ဗြဟ္မာ၏ ကြင်ယာ  
 မယား။ စကားပြောကောင်းခြင်းပညာပေးသူ။ (goddess of eloquence;  
 learning; wisdom ; power of speech) စသည်ဟု သက္ကတ၊ အင်္ဂလိပ်  
 အဘိဓာန်တွင် ပြ၏။ မြန်-သူရသမတီ။ ဟင်္သာစီးသည်။

(၈) မျက်နှာ

- ၁။ လှောင်ကျောက်မြို့မြို့ဟာယ်ဂေါးယင်ကိမ့်နမစူးနောရ်
- ၂။ ဒိလောင်° ဗုံဟော၂က်ဂေါးဂုသိုင်မြို့တြိဘုဝနာဒိတျဓ
- ၃။ မှုရာဇဂေါးသွိန္နု၊ ဗိန္နောန်မဟာဇန်ဂုံလောင် အုတ်ကုကာလ၊  
သိုင် ဒေဝတောင်-ရောင်ဂေါးယော
- ၄။ အုတ်ချေယ်သဖြင်ဂုသိုင်မြို့တြိဘုဝနာဒိတျဓမှုရာ
- ၅။ ဇဂေါးဒူးသွန်ယုက်ပုမသ်ကုံစိပြနင်ပြနင်?ဇယ်
- ၆။ ပိဟာရ်ကေလ်ကုကု-သြရ်ကုမိနိသ်-လးဝိတ်၊သိုင်ဒေ
- ၇။ ဝတောင်-တဂုသိုင်မြို့တြိဘုဝနာဒိတျဓမှုရာဇဂေါး
- ၈။ ကောမ်ကုပရိသတ်၊ ကုံဖြေားဟွာင်ဇိဟံာန်၊ ကာလ်မှော
- ၉။ ရ်စိရောင်ကာလ်တုံလာရ်ကုံ?၊ ကုံပသုမောဟ်၊ သိုင်ဒေဝတာ
- ၁၀။ ဝ်၊ ကုံကောက်ကတကမ့်နာဂရာဇစိ-ကုံဂးရောင်ဝေါ
- ၁၁။ အ်၊ ဟာယ်သိုင်နာဂဇုံနောက်ဝီရ်၊ ဇုံနောက်ရိဒ္ဓိအာနု

- 
- ၁။ ဒလိုက်ဒလောင်-လှုပ်ရှားတိုက်ခိုက်ခြင်း။ နှိပ်စက်ခြင်း။ ဖရိုဖယဲဖြစ်ခြင်း။
  - ၂။ ဗဟေက်-ကြောက်ရွံ့အောင်ခြောက်လှန့်ခြင်း။ ကျူးကျော်တိုက်ခိုက်ခြင်း။
  - ၃။ ခဏခဏ။ အကြိမ်ကြိမ်။
  - ၄။ ပင်လျှင်။
  - ၅။ အသင်။

၁၂။ ဘာဝ်တိလိဒြဗျတိတံဝ်ကျာက်ဂြီ၊ ဒူးညွန်တုမိသာသ  
 ၁၃။ နကျာက်ဗုဒ္ဓတလေယံစိ၊ ကံပဗိဗေယံပိဟာရ်တလေ  
 ၁၄။ ယ်ဂဝံပတိ၊ ယင်ချိုင်သိသိတ်ဂေါးဩရ်တဝ်လီဝါရ်  
 ၁၅။ က္တံစာမ်၊ ဗ္ဗးဂေါးကာလ်ဂုသိုင်ဂြီတြိဘုဝနာဒိတျဓမ္မ  
 ၁၆။ ရာဇသွက်မိုန်ဇေယံတတ္ထဒေသံ၊ အုတ်ရာသ်ဂုသိုင်ဂြီ  
 ၁၇။ တြိဘုဝနာဒိတျဓမ္မရာဇဇေယံတံဝ်လံးစိ။ ရောဝ်  
 ၁၈။ လံးရ်ဆုဂံလောင်မတိန်ကံ-သွန္နုက်ပံပိည်ကေလ်  
 ၁၉။ တလေယံဂဝံပတိဂးက္ခသိုင်ကုန်ရောဝ်ဂေါး၊ ကာလ်  
 ၂၀။ ဂေါးသိုင်ကုန်ဂးရောဝ်ဝေါအ်၊ လွာတ်-တလံ။ ဇေယံဒိုက်ဒ  
 ၂၁။ မသွပုမင်ဇေယံတတ္ထဒေသံဂေါး၊ မဒေသံတိတံဝ်ဂုသို  
 ၂၂။ င်ဂြီတြိဘုဝနာဒိတျဓမ္မရာဇ ယင်သတြုတိန္နမဿူ။  
 ၂၃။ င်-ဇေယံကံဒ-မသွောဝ်ဒုဩလ်။ ယင်အတသ်ချိုင်ဂေါး  
 ၂၄။ မသ္မူတ်အာရ်-ဇေယံကံ-မသွပြာကတ်တုန်၊ အုတ်ဇေယံ  
 ၂၅။ သင်္ဂြင်ဂုသိုင်ဂြီတြိဘုဝနာဒိတျဓမ္မရာဇဂေါးစိ - ဇေယံ  
 ၂၆။ ကံဒ-မသ္မာပါရ်အုတ်ကုကာလ်၊ ဇေယံညွေလ်ဝရဝေလ်  
 ၂၇။ တုသ်မုန်မရ် ဂုသိုင်ဂြီတြိဘုဝနာဒိတျဓမ္မရာဇမတာ  
 ၂၈။ ဝ်ဇေယံဓမ္မိဂေါး၊ ရောဝ်ဂေါးဂုသိုင်ကုန်ဒင်ဗ္ဗး-တလေ  
 ၂၉။ ယ်ဂဝံပတိစိသ်တုန်ဟ၂န် မနုဿလောက်၊ အာရ်သံးရသိ  
 ၃၀။ မက္ကမောအ်ဗိသုဒ္ဓမောင်၊ တလေယံရိသိဗိသုဂေါးဇေယံအာ  
 ၃၁။ သ်းသံလုင်တုယ်-ဂးရောဝ်ဝေါအ်၊ ပေးစိညွောအ်ကောမ်ကု  
 ၃၂။ ဇေယံ-ကုသိုင်ကုန်-ကုကတကမ္ပိနာဂရာဇ-ကုဗိဿုကမ္ပိဒေ  
 ၃၃။ ဝပုတြ၂ - သ္မန္တုချိုင်မက္ကမောအ်သိသိတ်၊ မှောရ်ဂေါးဇေ

---

၁။ လွိဟ်။ လုဟ်။ ကိုဟ်။ တို့ဟ်။ ကွိဟ်။ တွောဟ်။ ဝိုဟ်။ အေးသည်။  
 အေးချမ်းသည်။  
 ၂။ သို့။  
 ၃။ ထံ။  
 ၄။ သ/ပါ - အာသန။ ထိုင်ခုံ။ နေရာ။ ပလ္လင်။  
 ၅။ သ-ဝိဂ္ဂကမိန်ဒေဝပုတြ။ ခေတ်-ဝိညွတ်။ ဝိကပ်။ ဝိသကြုံနတ်။ သကြား  
 မင်း၏ ဝိသုကာနတ်သား။

၃၄။ ယံတတ္ထဒေသံသေယံချင်အရိမဒ္ဒနပူရံ - တင်္ဂေလယ်သွယ်

၃၅။ ဂုဿိင်္ဂါတြိတြိဘူဝနာဒိတျဓမ္မရာဇဗ္ဗးစိ - သျှက်သာသ

၃၆။ နကျာက်ဗုဒ္ဓတလေယံ၊ ရောဂ်ဂေါးမကျာက်ဗုဒ္ဓတလေ

၃၇။ ယံဗျာဒေသံတလေယံ၊ ဒုးဂေါးစိ-ဧယံအာစ်ဟန်တလေ

၃၈။ ယံ၊ တလေယံဒွင်ရိအာစ်ဧယံဒ၊ လးပစိတ်စွာင်၊ ယ

၃၉။ င်သန္ဓင်ဇုံနောက်မဂေါရိတလေယံသွစိနောမ်၊ ယ

၄၀။ င်ပုမိစ်မတလေယံမိစ်စိနောက်၊ ဒုးနသွယ်ကျာက်စိ

၄၁။ တလေယံပသံဘာ၂ရ်ဝေလံ၊ အုတ်သတ်ဂုံလောင်ချေးသြွ

၄၂။ ကံသုဒ္ဓိင်-ပုန်တလေယံစိ-ချေးသျှက်ပိညံ၊ အုတ်ပုမိ

၄၃။ စံမုန်သင်ဒ၊ ဒုးဂေါးစိ၊ တလေယံရိသိဇုံနောက်ချေ

၁။ အလိုငှာ

၂။ သ/ပါ-သမ္ဘာရ။ ကောင်းမှု။ ပါရမီ (ပေါဒိသမ္ဘာရ)။ ဘုရားဖြစ်ရန်။  
ကောင်းမှုပြုပါ။ (acquire merit to attain Buddhahood)

(ဆ) မျက်နှာ

- ၁။ ယ်ဒိဒိသ်-ပိပိလေးတူန်စိ-တလေယ်စသိင်ဖြိဟာယ်ကိမို
- ၂။ န်ဒါ တလေယ်လးကုသ်ဗွေအ်ဖြိဟာယ်ကိမိုန်ဂေါး၊ မှာရ်စိ
- ၃။ ခေယ်ဒိဒိသ်ပိပိလေးတူန်-တလေယ်သွသ်သိုင်ခမိုရာဇ၊ ခေ
- ၄။ ယ်ကာလ်တလေယ်ဒသ်သိုင်ခမိုရာဇဂေါးစိ-ကျာက်ဖြိတ
- ၅။ လေယ်သွောက်ဖာရ်၊ ခေယ်သွာန် မတလေယ်ကုတစိအုတ်တိ
- ၆။ နုသတြုဂ်လောင်သက်သွသ်တုတာဝ်၊ တလေယ်သွိန္နွေးတုံး
- ၇။ ရောဝ်တေယ်ခေယ်သရဒ်ကာလ်မတာဝ်၊ ခေယ်ကာလ်ကိ  
မိုန်တ
- ၈။ လေယ်စိ-ယင်သွသ်ဒ်သ်ပတ်၊ ခေယ်တိဇောက်ဝေါအ်စိ-သဒိသ်

- ၁။ သ-သွာန-မှသက်။ ပါ-ဌာန-မှမဟုတ်။
- ၂။ ပါ - ဆောင်းဦးပေါက်။ (Autumn)
- ၃။ သ - သွတ္တိ = ချမ်းသာခြင်း။ ပစ္စည်းဥစ္စာပေါများခြင်း။ စည်းစိမ်။
- ၄။ ပါ - သမ္ပတ္တိ = ချမ်းသာခြင်း။ ပစ္စည်းဥစ္စာပေါများခြင်း။ စည်းစိမ်။  
စည်းစိမ်သမ္ပတ္တိနှင့်ပြည့်စုံခြင်း။

- ၉။ ရောင်သွယ်သံပတ်သွံရံဗ္ဗေ၊ ယင် တြူသ်ပြောင်သုံဝတ်ဂုံလော
- ၁၀။ င်စိသို့င် အာယုက်၊ သွးသက်အညွှော်ယံဂိုပ်'ဝေလ်၊မဟာဇန်ဂုံ
- ၁၁။ လောင်စိ-သွးသက်ဘေယ်-သွးသက်ဥပဒြောင်၊ ခေးသွဟာပ်စ
- ၁၂။ နိ ဟံပ် မလ္လောင် - ခေးသို့င်သု'က်၊ ခေယ်ရာသ်တလေယ်စိဗြေ
- ၁၃။ ယ်သွရံကွံဝါရံစွသ်လေးတူန်-အုတ်ရီသ်တိဇောက်ဝေါအ်
- ၁၄။ ကုံသ္မိတ်၊ ပုန္နုယ်ဇုရာမ်ဂုံလောင်စိသို့ည်'အုတ်နဒြပ်'ဂုံ
- ၁၅။ လောင်၊ ခေယ်ရာသ်တလေယ်စိအုတ်ညး မမိစ္ဆာဒြိသ်ဇုံ
- ၁၆။ လောင်စိ-သွသ်သံမာဒြိသ်အုတ်၊ အုတ်ဂုံကွံရံဂုံလောင်စိသျက်
- ၁၇။ ပိည် နသီလ်-ကုပတိပတ်ဒုံဟိစ်၊ အုတ်ဗုံနးဂုံလောင်မဂြ
- ၁၈။ င်ဗေဒ်စိ-ခေးဇွေးသွန်ချက်ပုံပိည်အုတ်ဓမ္မံဗုံနး၊ အုတ်
- ၁၉။ သို့င်ဂုံလောင်စိ-သွအာရံဓမ္မံဝေလ်၊ ယင်ကိကုံလ်ပန်စိ-ခေး
- ၂၀။ ဇွေးသွန်ချက်ပုံပိည်ဓမ္မံ-ခေးဇွေးကုံကုံ၊ အုတ်ခေယ်သ္မာ
- ၂၁။ နိစိ-သဘာဝ်တွောသ်စိမိ'တ်ဂေါးသြွာကတ်'၊တလေယ်ရိသိ
- ၂၂။ ယင်သဘာဝ်တွောသ်စိမိတ်ဂုသို့င်ဓမ္မံရာဇမနောမ်ကျောက်
- ၂၃။ ဇြိ-မဒုသ်တုံဗင်'မသ္မုင်ဂေါးသြွာကတ်၊ ကာလ်ဂေါးရိသိ

---

- ၁။ သ-သွဂုံ ။ ခေတ်-သွဂ်။ နတ်ပြည်။ ဒေဝလောက။
- ၂။ သ/ပါ - အာယု - မှုသက်။ ခေတ်-အယုက်။ အသက်။
- ၃။ ယဲ။ ဖျားခြင်း။
- ၄။ နာခြင်း။ ခေတ်-ဂိ။ ဂိယဲ။ ယဲဂိ။
- ၅။ သ/ပါ=သုခ။ ချမ်းသာခြင်း။ ခေတ်-သိုက်။
- ၆။ သ/ပါ=ရသ။ ခေတ်-ရဟ်။ ရှံ။
- ၇။ ပိည်=ပြည့်သည်။ သို့ည်=ပြည့်လိမ့်မည်။ ပြည့်လတ္တံ့။
- ၈။ သ-ဒြေမှုသက်။ ဒြေဗျ။ ဒြါပွဟု လင်ဖွန်းမွန်မှာ ရေး၏။
- ၉။ သ-ဒြိတ္တိ-မှုသက်။ ပါ-ဒိဋ္ဌိနှင့်အနက်တူ။
- ၁၀။ ခေတ်-တွံစုတ်။ အမှန်တရား။
- ၁၁။ သ-ပြာကဋျ။ ခေတ်-ပြာကတ်။ ထင်ရှားသည်။ သြွာကတ်-ထင်ရှား
- ၁၂။ ခေတ်-အလံ (တံခွန်) ဒေဝတာဝ်မရပ်တုံဗင်-အနန္တာစဉ်စွ

- ၂၄။ မက္ကမောအ်ဗိသျှဂေါး နကိဇံးဝိ - ဒွင်ကေတ်ပိဟာရ်တလေ
- ၂၅။ ယ်ဂဝံပတိထေရ်၊ ထေဝ်၂-တလေယ်-မောရ်စိဇေယ်တတ္တဒေ
- ၂၆။ သ်ဇေယ်ချိုင်အရိမဒ္ဒနပူရ်-ဇေယ်ကံဒ-မသ္မသ်ဂုသ္မိုင်မောယ်
- ၂၇။ မက္ကမောအ်ဂြီတြိဘုဝနာဒိတျဓမ္မရာဇ၊ ယင်ဇိုင်တေယ်ညး
- ၂၈။ . . . . စိဇေယ်ကံကုမသ္မာ်လ်၊ သာသနကျာက်ဗုဒ္ဓတလေယ်၊ မဒိ
- ၂၉။ . . . . စိဇေယ်ကံမညျက်၊ မဟာဇန်ဂုံလောင်စိ-ဇေယ်သ္မောာ်ရ်မ
- ၃၀။ င်သီလ်-သ္မောာ်ပျီရ်ဓမ္မိ၊ ပြောင်မပ္ပါရ်ပုန်အာရ်သုံအုရ်ဂေါး
- ၃၁။ ဇေယ်သ္မောာ်ရ် ပျီရ်ပုန်အာရ်ဒုံဟိစ်၊ ဒုကုပ်ရာသ်တွာည် ချိုင်သုံ
- ၃၂။ ဝတ်ဂုံလောင်မလိည်? - ဇေယ်ကံဒ-မညျန်ပပြာကတ်၊ ယင်
- ၃၃။ သီလဓမ္မိဒုံဟိစ်စိ-ဇေယ်ကံမသ္မောာ်ရ်ဗြေားပွိုင်၊ ဇေယ်သ္မ
- ၃၄။ သ်တုံဗင်<sup>၁</sup>အာသဘဇ်ပှောင်မဟာန်ဇန်ဂုံလောင်၊ တလေယ်ရိ  
သိဂး
- ၃၅။ ရောင်ဂေါးဗ္ဗး - တလေယ်ဂဝံပတိထေရ်ကောမ်ကုတလေယ်
- ၃၆။ ရိသိဗိသျှဇိုင်နောက်ဂေါးသိုက်မ္မိ က်တူယ်၊ အုတ်ဗျာဒေသ်ကျာက်

---

- ၁။ ခေတ်-ဂဇေတ်၊ ဂဇေ်၊ ထက်သန်စွာ။
- ၂။ ကောင်းပြီ။ ထိစ်နှင့်တူ။ လခါတ်-ဟုလည်းသုံးခဲ့၏။
- ၃။ ပါ-ပူသောဒေသ။
- ၄။ ချီးမြှောက်။ စောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။
- ၅။ တိုက်တွန်းလိမ့်မည်။
- ၆။ အကျင့်။ အမှု။ ပြုမှု။ ပုန်အာရ်-နှင့်တူ။
- ၇။ ခေတ်-လီ။ ပျက်သည်။
- ၈။ အလံ၊ တံခွန်။ (အာနန္ဒာဘုရားအောက်ဆုံးပစ္စယာ-ဒေဝတာဝ်မရပ်တုံဗင်)
- ၉။ သ-အာမံဘ။ ပါ-အာသဘ။ နွားလားဥသဘ။ ခေါင်းဆောင်။  
သုရဲကောင်း။ စကြဝတေးမင်း (မဟာဘာရတဇာတ်)။ a man of  
strong and eminent ; universal king ဟူ၍ အနက်များစွာရှိသည်။

- ၃၇။ ဗုဒ္ဓတလေိယံ-တလေိယံဂဝံပတိဂုရင်ကေလံဗ္ဗံ၊ ဒုးမဟာ
- ၃၈။ ဇနိံဂုံလောင်သွောအ်သွရ်နိဗ္ဗာန်စိ-တလေိယံအာရ်ဂိင်ဂိညံ
- ၃၉။ ဒ၊ မှောရ်နောရ်ဂေးစိ သွင်က္ကုန်စိသ်နောရ်တာဝတိင်အာရ်သု?
- ၄၀။ တလေိယံရိသိဗိသု-ဂးရောဝ်ဝေါအ်၊ တလေိယံရိသိဗိနောကံ
- ၄၁။ ရိဒ္ဓိအာနုဘာဝ်မပမေတြိစိတ်? သွေးဟန်ညးရုံလော့သ်ကုညး
- ၄၂။ တိန္ဒြေဝေရ်ဝေယံဂုံလောင်၊ တလေိယံစိကောမ်ကုတလေိယံ
- ၄၃။ ဂဝံပတိ-ကုဇယ်-ကုဗိသုကုမ္ဘိ-ကုကတကုမ္ဘိနာဂရာဇ္ဇန္တံ

- ၁။ ပါ - ဇန၊ လူ၊ သက်ရှိသတ္တဝါ။ ပုထုဇန - သာမန်လူ။ လူများ။
- ၂။ သ - ကြံ့ ။ ပါ - ကြံ့ ။ သိကြားမင်း။
- ၃။ သို့။ ထံ။
- ၄။ သ - မဲတြိစိတ္တ ။ မေတ္တာစိတ်။
- ၅။ ချစ်ခင်သူ။
- ၆။ မုန်းသူ။ ရန်သူ။ ခေတ်-သူ။

( ၉ ) မျက်နှာ

- ၁။ ချိုင့်သိသီတ်၊ တလေယံညွန့်ချိုင့်သိသီတ်ဂေါးဗွားသွတ်
- ၂။ နှောရ်ဂေါးမှောရ်ဇေယံတတ္တဒေသံဇေယံချိုင့်အရိမဒ္ဒ
- ၃။ နပူရ်သွယ်ဂုသ္မိင်မက္ကမောအ်ဂြိုတြိဘူဝနာဒိတျစ
- ၄။ မုရာဇ - သ္မုက်သာသနကျောက်ဗုဒ္ဓတလေယံ၊ ဓမ္မိလိ
- ၅။ ညစ်စိ - သတ္တုန်ပပြာကတ်၊ ဒုးသွန်ချိုက်ပုံပိည်အုတ်သ
- ၆။ ဖြင်တလေယံစိ၊ အန္တုလ်သွရ်ဂေါအ်-ဇေယံသ္မိင်က္ကန်မဟ္မ
- ၇။ င်ရင်ကံ ဗဇြိာ်နှောမ်၊ ဗေါယံသ္မုရ်ဂေါလ်သ္မိင်နာဂမ
- ၈။ ဇောက်ရိဒ္ဓိအာနုဘာဝ်မနှောမ်ကိဝါသ်လှိမ်လေးတူန်
- ၉။ ဂေါးနှောမ်ဂေါလ်၊ ဇေယံဒိသ်ပန်စိ - သ္မိင်လောကပါ

၁။ သ - ဝဇြ။ ခေတ် - ဗိုတ်။ စိန်။ မိုမ်းကြိုးစက်။ (Thunderbolt)  
 ဝရဇိန်လက်နက်။

- ၁၁။ လ်ပန်သြွားပတောင်ပုမင်၊ အုတ်ပရိသတ်<sup>၁</sup> ကိကူလ်ပန်
- ၁၁။ ကောင်ကုသိုဉ်မတောင်သေယ်သွန်မကးသက်ကွီ
- ၁၂။ ဝ် - မုန်တလေံယဂဝံပတိထေရ်ဖြေးပွါဝ်စိ - သွးသက်
- ၁၃။ ဘေယ် - သွးသက်ဒုက်ဝေလ်၊ အုတ်တိန္ဒသတြုတလေံ
- ၁၄။ ယ်စိသွးသက်ဥပါယ်ပြဇ္ဇာဂံ၊ မှောရ်စိတလေံယသေယ်
- ၁၅။ ကာလ်တလေံယဒသ်သိုဉ်ဖြိုတြိဘုဝနာဒိတျဓမ္မရာဇ
- ၁၆။ ဂေါး၊ ယင်ပဏ္ဍိတ်ဂုံလောင်သိသာမတ္ထိ<sup>၂</sup>၊ ဝိစာရဏာ<sup>၃</sup>ရ်အ
- ၁၇။ တွိ<sup>၄</sup>မနောက်ကုည် - မရွး<sup>၅</sup>သူက်ပိည်ပုမိစ်မုန်သင်<sup>၆</sup>ဝေလ်၊
- ၁၈။ သေယ်ကာလ်ဂေါးစိ - ယင်ရိသိဇုံနောက်မဏ္ဍမောအ်ပိ
- ၁၉။ သုဂေါးရိုင်ပိဟာရ်သိုဉ်ကွန်ဗွး၊ မှောရ်စိဒူးညာစ်မုန်မရ်<sup>၇</sup>
- ၂၀။ သာသနကျာက်ဗုဒ္ဓတလေံယ၊ ထေစ်ထေစ်<sup>၈</sup> - သိုဉ်ဒေဝတာ
- ၂၁။ ဝ်၊ တလေံယဂဝံပတိထေရ်စိ - ဂုရင်အတ္ထိဂေါးကုဇယ်၊

- ၁။ ပါ - ပုရိသ။
- ၂။ သ - ဖိစိ - ဦးခေါင်း။ ဦးထိပ်။ head ; skull ; ( upper part ; tip ; top of anything ) ခေတ်မွန် - သုတ်ရထ။
- ပါ - သိသာ - ဦးခေါင်းချင်းဆိုင်လျက်။ ခေါင်းချင်းယှဉ်၍။ (with heads close together) ခေါင်းချင်းရိုက်။
- ၃။ သ - ဝိစာရဏ - စဉ်းစားဆင်ခြင်သည်။ ( consider ; discuss ) ဆွေးနွေးသည်။ စူးစမ်းသည်။
- ၄။ သ - အတ္ထိ - အနက်အဓိပ္ပါယ်။
- ၅။ ခေတ် - သို့ဟ်။ နက်နဲသည်။ ( to be deep )
- ၆။ မုန်သင် - အစုအပေါင်း။ အားလုံး။
- ၇။ မုန်မရ် - နော်မောင်။ တိုးတက်ကြီးပွား။
- ၈။ ကောင်းပြီ။ ကောင်းပြီ။

- ၂၂။ ကုံစိ - ဂုရင်ဇယ်ဝေလ်၊ ရောင်မကုံ<sup>၁</sup> တွေးညးဝါရ်ပိဟာ
- ၂၃။ ရ်၊ ရောင်ဂေါးကုံ<sup>၂</sup> မှောရ်စိ - ဒူးသျှက်သာသနကျောက်ဗုဒ္ဓတ
- ၂၄။ လေိယ်စိ - ဂေါရ်\* ကုဗူးသွဝီရ် - လးအမွာ<sup>၃</sup>ယ်၊ တလေိယ်ရ်
- ၂၅။ သိဂးရောင်ဂေါးကု ကုန်ဗွေး - သွိုက်ဂပ်ပုမသ်<sup>၄</sup>ဒ။ ယင်ဗျာ
- ၂၆။ ဒေသ်<sup>၅</sup>မကျောက်ဗုဒ္ဓတလေိယ်ဗျာဒေသ်ကေလ်ကုတလေိ
- ၂၇။ ယ်အာနန်ဂေါးလး၊ ယင်သုံမာည်မတလေိယ်ဂဝံပတိသို
- ၂၈။ စ်ပပြာကတ်မတူန်သျှာည်ကျောက်ဗုဒ္ဓတလေိယ်ဂေါးလး -
- ၂၉။ ကျောက်ဗုဒ္ဓတလေိယ်သေားကေလ်ကုတလေိယ်ဂဝံပတိ
- ၃၀။ ဗွေး၊ ဩရ်တလေိယ်ဂဝံပတိတိန်ကိုင်ကန်<sup>၆</sup>ကေလ်ကု
- ၃၁။ သိုင်ကုန်ဂေါးလး၊ ယင်ပိဟာရ်<sup>၇</sup>မတလေိယ်ဂဝံပ
- ၃၂။ တိကုသိုင်ကုန်စိသ်ကိုင်ကာ<sup>၈</sup>လ်ကု တလေိယ်ရ်

- ၁။ အသင်။
- ၂။ ပင်လျှင်။
- ၃။ ပေါ့လျော့။ လးအမွာယ်=မပေါ့လျော့နှင့်။ ခေတ်-ဟိုတ်မာဲ။
- ၄။ ခေတ်-ဂပ်ဝ်သျှိုက်မှိုက်။ ပုမသ်=နှလုံး။ ပါ-စိတ္တ > စိုတ် = စိတ်။
- ၅။ သ. ဝျာဒေဝ မှသက်။ ရွေးမြန်မာ - ဗျာဒေသ် - ဟုမွန်အတိုင်းရေး ခဲ့၏။ ပါဠိ - ဗျာဒိတ္တ - 'ဘုၤရှ်လုံးဝမရှိပါ။ တိပိဋကသာရာဘိဝံသ - အဘိဓာန်၍။ ပါဠိ - အင်္ဂလိပ်အဘိဓာန်ကြီး၍။ လယ်တိပဏ္ဍိတ ဦးမောင်ကြီးအဘိဓာန်၍။
- ၆။ လျှောက်ထားခြင်း။
- ၇။ ပြောကြားချက်။ မိန့်ဆိုချက်။
- ၈။ တင်ပြချက်။
- \* ဂပ်ဝ် - ကောင်းစွာ

- ၃၃။ သိဗိသုဂ္ဂေါးလး၊ ယင်ပိဟာရ်မကျာက်ဗုဒ္ဓတလေ
- ၃၄။ ယ်ဂးကုတလေယ်အာနန် - သာသနဇယ်ကုလိအာရ်
- ၃၅။ မောယ်လိ<sup>၁</sup> တုရောဝ်က္ကံဝါရ်စွသ်ဒိညာမ်စာ<sup>၂</sup>မ်၊ ယင်
- ၃၆။ တလေယ်ရိသိမက္ကမောအ်ဗိသုဂ္ဂေါးသွသ်သွိုင်ဇေ
- ၃၇။ ယ်ချင်အရိမဒ္ဒနပူရ်သွိုင်က္ကမောအ်ဂုသွိုင်ကြိတြိဘု
- ၃၈။ ဝနာဒိတျဓမ္မရာဇသျှက်သာသနဇယ်မကျာက်ဗု
- ၃၉။ ဒွတလေယ် ဂးဂေါးစိ - ဂုသွိုင်ဝေါအ်ကု<sup>၃</sup> ဒဂေါး၊ ဂုံ
- ၄၀။ က္ကိရ်<sup>၄</sup>လး-ပက္ကိတ်<sup>၅</sup>လး-ဗုံနး<sup>၆</sup>လး-ညးနောက်ဂုံလောင်
- ၄၁။ လး-အုတ်လောက်မဟာဇန်ဂုံလောင်လး-အုတ်ဗိုးဩ
- ၄၂။ ရ်ဂြင်<sup>၇</sup>ဒ - အုတ်ဗူးဩရ်ဂြင်ဒ၊ ဂုသွိုင်ဝေါအ်ကုဒဂေါး။
- ၄၃။ လးသန္ဓေ<sup>၈</sup>ဂံဒ-လးသန္ဓေ<sup>၉</sup>ဂံဒ - လး<sup>၁၀</sup>သန္ဓေ<sup>၁၁</sup>ဂံဒ။ ဝ ။ ~
- ၄၄။ သွိုင်မပြေယ်မစုတ်ဇေက် ။ ဝ ။ ~ ။<sup>၁၂</sup>

---

၁။ လိမ် - ကိုချုပ်ရေးသည်။

၂။ (က) မျက်နှာ - စာကြောင်း - ၁၈ - တွင် - က္ကံပိစွသ်စာမ် = ၁၆၃၀-  
 ဟုရေးသဖြင့် ၁၆၂၈-တွင် မင်းဖြစ်၍ ၁၆၃၀-တွင် ဘိသိက်သွန်း-  
 သည်ဟုယူ၏။

၃။ ပင်လျင်

၄။ ဂမီ။ ခမီ။

၅။ သ-ပါ-ပက္ကိတ်။ ပညာရုံ။

၆။ ပုဏ္ဏား။

၇။ သင်တို့။

၈။ ဂြင်တီ။ သိနားလည်သည်။

၉။ ပင်လျင်။

၁၀။ သလေဟ်ပုာ။ သလေ့။ သံသယ

၁၁။ လး-တွင် အနက်နှစ်မျိုးရှိသည်။ ဝါကျအဆုံးမှာ-လး-သည်-လည်း  
 ကောင်း-ဟုအနက်ဆောင်သည်။ ဝါကျရှေ့တွင်-လး-သည်-မ-အနက်  
 ဖြစ်သည်။ ဥပမာ-ဗုံနးလး-ပုဏ္ဏားလည်းကောင်း။ လးသန္ဓေ-သံသယ  
 မဖြစ်နှင့်။ လးဝိတ်-မမေ့နှင့် (၈-၆-၅)။ ခေတ်-လွှာဝိတ်။ မွဲလး-တစ်တာ။

၁၂။ ဤနောက်ဆုံးစာကြောင်းရှိ စာလုံးတို့သည် ထိုခေတ်ပင်ဖြစ်သော်လည်း  
 ထပ်မံဖြည့်ရေးဟန်တူ၏။ အနက်အဓိပ္ပါယ်မှာ-မြတ်သောမင်းရေးသွန်း  
 ၏။ (ရေစက်ချ၏။) ဤစာကြောင်းကိုကျွန်တော့်မင်ကူး၌သာရှိ၏။

# ရွှေစည်းခုံ မွန်ကျောက်စာ

## (က) မျက်နှာ ဘာသာပြန်

ကြီးပွား ချမ်းသာပါစေ။ ဘုရားအား ရှိခိုးပါ၏။ တရားအား ရှိခိုး  
ပါ၏။ သံဃာဒဿာ ရှိခိုးပါ၏။

အင်္ဂါရသောသကျမုနိ။  
သဗ္ဗဘူတာနုကမ္မကေ။  
သဗ္ဗသတ္တုတ္တမောသီဟော။

ရာဇဥပတ္တိဒေသယိတိ။  
သကျမုနိဘဂဝါ။ ဘုရားသခင်သကျမုနိ။

ကိဝိသေသော၊ သခင်၏ ရုပ်အဆင်းထူးကား အဘယ်သို့နည်း။  
အင်္ဂါရသော၊ ကိုယ်၏အလင်းရောင် တောက်ပခြင်းရှိသော သခင်။  
ပုနပိဝိသောသော၊ တစ်ဖန်တုံ သခင်၏ ရုပ်အဆင်းထူးကား  
အဘယ်သို့နည်း။

သဗ္ဗဘူတာနုကမ္မကေ။ သတ္တဝါအားလုံးတို့ကို ချစ်သောသခင်။ သဗ္ဗ  
သတ္တုတ္တမော၊ သတ္တဝါအားလုံးတို့ထက် မွန်မြတ်သောသခင်။

သီဟော၊ ကေသရာဇာ ခြင်္သေ့မင်းနှင့်တူသောသခင်။

ရာဇဥပတ္တိ၊ ဘုန်း၊ ပညာ၊ ရဲစွမ်း၊ ဂုဏ်သရေ၊ ဝိရိယ၊ ကျော်စောခြင်း၊  
အခြွေအရံရှိသော၊ ပြိုင်သူကင်းသော။ ခြံကြံဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏  
ဖြစ်ပေါ်တည်နေခြင်း၏ အကြောင်းအားလုံးတို့ကို ဟောပြောပြသ ထုတ်  
ဖော်တော်မူလေ၏။

သို့ဖြစ်သောကြောင့် မည်သည့်အခါတွင် ဘုရားသခင်သည် ခြံကြံ  
ဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ ဖြစ်ပေါ်တည်နေခြင်းအကြောင်းကို ဟောပြော  
ပြသ ထုတ်ဖော်တော် မူလေသနည်း။

တစ်ရံရောအခါ မြတ်စွာဘုရား သည် ဇေတဝန်ကျောင်းတော်ကြီး၌  
သီတင်း သုံးနေတော်မူ၏။ နောင်လာမည့်အခါကာလ၌ မြတ်စွာဘုရား ၏

သာသနာတော် တိုးတက်ဖြစ်ထွန်းမည့်အကြောင်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ်တစ်ထောင်ခြောက်ရာ သုံးဆယ် လွန်လေပြီး သောအခါ အရိမဒ္ဒနပူရမြို့၌ ဣတြိဘူဝနာ ဒိတျ ဓမ္မရာဇမင်းကြီး ဖြစ်ပေါ် တော်မူလိမ့်မည့် အကြောင်းတို့ကို ဘုရားသခင် ရှုမြင်တော်မူသည်။ ထိုအခါ မြတ်စွာဘုရား သည် ပြုံးတော်မူလေ၏။

မြတ်စွာဘုရား ပြုံးတော်မူသောအခါ စွယ်သွားတော် လေး ချောင်းမှ ရောင်ခြည်တော်ခြောက်သွယ်တို့သည် ထွက်လာ၍ အထက်သို့ ဗြဟ္မလောကတိုင်အောင် တက်သွားကုန်၏။

အောက်ဘက်၌ ရောင်ခြည်တော်တို့သည် မြေ၊ ရေ၊ လေ အားလုံး တို့ကို ဖြတ်သန်းသွားကုန်၏။ ဘီလာအားဖြင့် လေးမျက်နှာ အားလုံး ကုဋေ တစ်သိန်းမက စကြဝဠာတိုင်အောင် ရောက်လေ၏။ ထိုနောက် ရောင်ခြည် တော်များသည် မြတ်စွာဘုရား ၏ နှုတ်ခံတွင်းသို့ ပြန်ဝင်လာကုန်၏။

သခင်အာနန်သည် ထိုအံ့ဖွယ်သရဲကို မြင်ရသော် ရှိခိုး၍ မြတ်စွာ ဘုရား ၏ ခြေဖဝါးတို့ကို ဦးထိပ်ရွက်ပြီးလျှင် လက်အုပ်ချီလျှက် ဤသို့ မေး မြန်းလျှောက်ထား၏။

“ယခုလို မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းထူးကား အဘယ်ကြောင့်ပါနည်း။ အကြောင်းမရှိမူဘဲ မြတ်စွာဘုရား တို့မည်သည် ပြုံးတော်မူမည် မဟုတ်ပါဘုရား။”

ယင်းသို့ သခင်အာနန်က မြတ်စွာဘုရား အား လျှောက်ထားမေးမြန်း လေ၏။ ထိုအခါ မြတ်စွာဘုရား သည် သခင်အာနန်အား ဤသို့ ဖြေကြား မိန့်ကြားတော်မူ၏။

“အာနန် နောင်သောအခါ ဝိဿနိုး အမည်ရှိသော တန်ခိုးဣဒ္ဓိပါဒ် ကြီးသော၊ တန်ခိုးအာနုဘော်ကြီးသော၊ အဘိညာဉ် ငါးပါးရသော ရသေ့ တစ်ပါးသည် ငါ့သား ဂဝံပတိ၊ သိကြားမင်း၊ ဝိသုကမ္မနတ်သား၊ ကတကမ္မ နဂါးမင်းတို့နှင့်အတူတကွ သရေခေတ္တရာမည်သော မြို့ကြီးကို တည်ဆောက် လိမ့်မည်။ ထိုနောက် ရသေ့သည် ထိုမှ ကွယ်လွန်၍ ဗြဟ္မပြည်သို့ တက် သွားလိမ့်မည်။ ဗြဟ္မလောကမှ ကွယ်လွန်ပြန်သော် အရိမဒ္ဒနပူရပြည်၌ မင်း ဖြစ်လိမ့်မည်။ ဣတြိဘူဝနာ ဒိတျ ဓမ္မရာဇမင်းဟူသော ဘွဲ့ခံ၍ ငါဘုရား၏

သာသနာတော်ကို အစွမ်းကုန် ချီးမြှင့် မြှောက်စားလိမ့်မည်။”

ဤသို့ မြတ်စွာဘုရားသည် ထိုပြုံးတော်မူခြင်း၏အကြောင်းကို သခင် အာနန်အား ဖြေကြားတော်မူ၏။

ထိုအခါ သခင်ဂဝံပတိသည် မြတ်စွာဘုရား ၏ မိန့်ခွန်းကို ကြားနာ ရ၍ ဘုရားသခင်အား ရှိခိုးပြီးလျှင် မြတ်စွာဘုရား ၏ မိန့်ခွန်းကို ထင်ရှား စိမ့်သောငှာ ဤသို့ မေးမြန်းပြန်၏။

“သခင်ဘုရား၊ နောင်အခါ ဝိဿနိုးမည်သော ရသေ့သည် အကျွန်ုပ် နှင့် အတူတကွ သရေခေတ္တရာမြို့ကို တည်ဆောက်လိမ့်မည်ဟု သခင်ဘုရား မိန့်ကြားတော်မူသည်မှာ ဟုတ်ပါသလား။”

“ဂဝံပတိ၊ ဤသို့ကား ဟုတ်၏။ ဝိဿနိုး ရသေ့သည်ပင်လျှင် သင် နှင့်အတူ တည်ဆောက်လိမ့်မည်။ သို့ဖြစ်၍ ဂဝံပတိ သိကြားမင်းထံ သင် သွား၍ ဤသို့ သင်ပြောပြလော့။”

“နတ်မင်း၊ မြတ်စွာဘုရား ၏ မိန့်ခွန်းကို ဦးထိပ်ထက် ခံယူပါလော့။ တန်ခိုးဣဒ္ဓိပါဒ်ကြီးသော၊ တန်ခိုးအာနုဘော်ကြီးသော၊ ဝိဿနိုးမည်သော ရသေ့သည် ငါနှင့်အတူ သရေခေတ္တရာမြို့ကို တည်ဆောက်လိမ့်မည်။ ထိုအခါ ဝိဿနိုးရသေ့၏ အမှုအားလုံး၌ သင် လုံ့လထုတ်လော့။ ဝိဿနိုး ရသေ့သည် သရေခေတ္တရာမြို့ကို တည်ဆောက်ပြီးနောက် ထိုမှ ကွယ်လွန် လိမ့်မည်။ အရိမဒ္ဒနပူရမြို့၌ သူသည် ခြံတိုဘုဝနာ ဒိတျ ဓမ္မရာဇမင်း ဖြစ်၍ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှင့်မြှောက်စားလိမ့်မည်။ နတ်မင်း ထို ခြံတိုဘုဝနာ ဒိတျ ဓမ္မရာဇမင်း အမှုဆောင်ရွက်ချိန်၌လည်းကောင်း၊ ကုသိုလ်ကောင်းမှု ပြုရာ၌လည်းကောင်း အသင်သည် အချိန်မရွေး လုံ့လ ထုတ်ပါ။”

ယင်းသို့ မြတ်စွာဘုရား သည် ဂဝံပတိအား မှာကြားတော်မူ၏။ ထို အခါ ဂဝံပတိသခင်သည် မြတ်စွာဘုရား၏ မိန့်ခွန်းကို ဦးထိပ်ထက်ခံယူပြီး နောက် ဖျာန်ကျင့်၍ တာဝတိံသို့ တက်သွား၏။ မြတ်စွာဘုရား ၏ မိန့်ခွန်း အားလုံးကို သခင် ဂဝံပတိထေရသည် သိကြားမင်းအား ရှင်းလင်းဖော်ပြ ပေးလေ၏။ ဂဝံပတိသခင်သည် သိကြားမင်းအား ရှင်းလင်းဖော်ပြပြီးနောက် မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်သို့ ပြန်လည် ဆင်းသက်လာ လေ၏။ ကာလ အတန်ကြာလတ်သော် -

### (၁) မျက်နှာ ဘာသာပြန်

မြတ်စွာဘုရား သည် ကုသိနာရမြို့တွင် ပရိနိဗ္ဗာန် စံတော်မူလေ၏။  
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည်မှ အတော်ကြာလတ်သော် သခင် ဂဝံပတိ  
ထေရသည် တာဝတိံသာနတ်ပြည်သို့ တစ်ဖန် တက်သွား၍ ဂြိုဟ်တုဝနာ  
ဒိတျ ဓမ္မရာဇမင်း၏ ဖြစ်ပေါ်ခြင်းအကြောင်းစုံကို သိကြားမင်းအား အကျယ်  
တဝင့် အပြည့်အစုံ လျှောက်ထားလေ၏။

“အသင် နတ်မင်းကြီး၊ နားထောင်ပါလော့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်  
စံသည်မှ အနှစ် တစ်ထောင့်ခြောက်ရာ သုံးဆယ် လွန်လတ်သော် ဗိဿနိုး  
မည်သော ရသေ့သည် အရိမဒ္ဒနပူရပြည်၌ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇဘွဲ့  
ခံသော မင်းတစ်ပါးဖြစ်လိမ့်မည်။ မြတ်စွာဘုရား ၏ သာသနာတော်ကို ထို  
ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ချီးမြှင့်လိမ့်မည်။ ဂြိုဟ်တုဝနာ ဒိတျ  
ဓမ္မရာဇမင်း၏ ကျော်စောခြင်းသည် ဇမ္ဗူဒိပ်အဝှန်း တစ်ခါတည်း ပျံ့နှံ့လိမ့်  
မည်။ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ မာကျောခြင်းသည် သံကဲ့သို့ပင်  
တည်း။ သီလ ဓမ္မတို့ကို ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ဆောက်တည်  
(ဝါ) စောင့်စည်းလိမ့်မည်။ အနံအစော်နှင့်တူသော အကျင့်ဆိုး အားလုံးတို့  
ကို အမွှေးအကြိုင်နှင့်တူသော အကျင့်ကောင်းတို့ဖြင့် ဂြိုဟ်တုဝနာ ဒိတျ  
ဓမ္မရာဇမင်းသည် ဖျက်ဆီးပစ်လိမ့်မည်။ မစင်ကြယ်သော ကိုယ်၏ ဒုစရိုက်၊  
နှုတ်၏ ဒုစရိုက် အားလုံးတို့ကို ရေနှင့်တူသော စင်ကြယ်သည့် သီလတို့ဖြင့်  
ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ဆေးကြောပစ်လိမ့်မည်။

လူအပေါင်းတို့၏ လက်အုပ်ချီခြင်းကို ခံယူကုန်သော၊ စိန်ဖြင့်ပြီး  
သော၊ နတ်တောင်ဌေး ကိုင်ဆောင်ကုန်သောနတ်တို့သည် မင်း၏ အမှု  
ဆောင်များကဲ့သို့ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ အမှုတို့ကို ဆောင်ရွက်  
ကြကုန်လိမ့်မည်။ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ နိုင်ငံတစ်ဝှန်းသည်

ဆူးငြောင့်နှင့်တူသော သူခိုးဘေးတို့မှ လွတ်ကင်းလိမ့်မည်။ ထူသောတော  
နှင့်တူသည့် ရန်သူဘေးမှ လွတ်ကင်းလိမ့်မည်ဖြစ်ပြီး မဟာသမုဒ္ဒရာကဲ့သို့  
ကျယ်ပြန့်လိမ့်မည်။ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ အလိုဆန္ဒတို့သည်  
အလျင်အမြန် ပြည့်စုံကုန်လိမ့်မည်။ အရိမဒ္ဒနပူရမြို့ကို ရန်သူတို့ နှိပ်စက်  
သောအခါ မင်းကြီးသည် ရန်သူကို ဖျက်ဆီးပစ်လိမ့်မည်။ အရိမဒ္ဒနပူရမြို့  
၌ နေကုန်သော အမျိုးလေးပါးတို့သည် အဖမ်းခံရ၍ ရေစုန်တွင်မျောပါပြီး  
အခြားဒေသသို့ ခေါ်ဆောင်ခြင်းခံရစဉ် ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏  
တန်ခိုးခွန်အား ဝိရိယတို့ဖြင့် အလျင်အမြန် ရေဆန်ပြန်တက်ပြီး သူတို့သည်  
အရိမဒ္ဒနပူရမြို့၌ပင် ပြန်ရောက်၍ ပျော်မွေ့စွာ နေကြရလိမ့်မည်။

ချစ်သူအပေါင်းမှ ကွဲကွာကုန်သောသူတို့၏ မျက်ရည်များကို အကျိုး  
စီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် ဂြိုဟ်တုဝနာ  
ဒိတျ ဓမ္မရာဇမင်းသည် သုတ်ပစ်ပေးလိမ့်မည်။

ချစ်သူအပေါင်းမှ ကွဲကွာ၍ စိတ်နှလုံး ပူဆွေး (ဝါ) စိတ်ရောဂါဖြစ်  
၍ နှလုံး မသာယာကုန်သော သူတို့၏ နှပ်ရည်တို့ကို အကျိုးစီးပွား ထွက်  
မြောက်ခြင်းဖြင့် ရေနှင့်တူသော ကရုဏာစိတ်ဖြင့် ဆေးကြောပစ်လိမ့်မည်။

“အို နတ်မင်းကြီး၊ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် လက်ယာ  
လက်ဖြင့် ပြည်သူအပေါင်းတို့အား ထမင်းမုန့်ပေး၍ လက်ဝဲလက်ဖြင့် လူ  
အပေါင်းတို့အား ပစ္စည်းဥစ္စာ အဝတ်ပုဆိုးများ ပေးကမ်းလိမ့်မည်။ သို့လျှင်  
ပြည်သူအပေါင်းတို့သည် အမိရင်ခွင်၌နေရသော သားငယ်ပမာ ချမ်းသာ  
သုခနှင့် ပြည့်ဝကြရန် ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် အကျိုးစီးပွား  
တို့ဖြင့် စောင့်ထိန်းလိမ့်မည်။

ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ကြမ်းတမ်းသောသူအားလုံး  
တို့ကို နူးညံ့စေပြီး ကိုယ်၌စိတ်၌ မတူညီသော သူတို့ကို တူညီစေရန် ပြုလုပ်  
ပေးလိမ့်မည်။ အမှုအလုပ်မျိုးစုံ လုပ်ကြသော၊ သခင်မှန်း မသိကုန်သော  
ယောက်ျားဆိုးတို့ကို သူတို့၏ သခင်များအား ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း  
သည် ပြောကြားပေးလိမ့်မည်။

သီလရှိသော၊ တရား၏ရထားထိန်းဖြစ်သော သခင်မဟာထေရ (အရဟန္တ - ရှင်အရဟန်) အား ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် မိမိ လက်ယာထား၍ မင်းဆရာ (ဂိုဏ်းချုပ်) ခန့်ထား တင်မြှောက်လိမ့်မည်။ သီလရှိသော တရား၏ရထားထိန်းဖြစ်သော သခင်မဟာထေရ မျက်မှောက် တွင်

“သခင်နှင့်အတူ ကျွန်ုပ်သည် မြတ်စွာဘုရား ၏ သာသနာတော်ကို ဆေးကြောသန့်ရှင်း စင်ကြယ်အောင် သုတ်သင်အံ့”

ဟူ၍ ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် မိန့်ကြားလိမ့်မည်။

ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည်

“သင်တို့ကောင်းမှုပြုကြလော့၊ သင်တို့ ကောင်းမှုပြုကြလော့”

ဟူ၍ အခါခပ်သိမ်း ပြည်သူအပေါင်းတို့အား သွန်သင်ဆုံးမ ဩဝါဒ ပေးလိမ့်မည်။ ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် မကောင်းကြံသူတို့ အား ကောင်းသောအကြံဖြင့် စိတ်နှလုံးနှူးညံ့စေပြီး အဆိုးပြောသူတို့အား အကောင်းပြောဆိုရန် တိုက်တွန်းလိမ့်မည်။

ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ရွှေဖြင့်ပြီးသော၊ ရတနာဖြင့် မွမ်းမံအပ်သော ကောင်းကင်ဘုံတံခါးကျည်ကို လက်နှင့်တူသော ပညာ ဖြင့်. . . .

### (ဂ) မျက်နှာ ဘာသာပြန်

ဖွင့်ပေးလိမ့်မည် . . . ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် . . .  
မဟာအဝိစိဉ် မီး . . . အရိမဒ္ဒနာပူရမြို့၌နေသာ ပြည်သူအပေါင်းတို့၏  
ပူဇော်သက္ကာရကို ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ခံယူလိမ့်မည်။

ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ရတနာကွင်းသော ရွှေမှန်၏  
အသွင်ကဲ့သို့ ထွန်းတောက်ပြီး စံပယ်ပန်း၏ အမွှေးရနံ့ကဲ့သို့ အမွှေးအကြိုင်  
ရှိကုန်သော၊ အလမ္ပူသာမည်သော၊ သိကြားမင်း၏ (ဣန္ဒရာဇ) ကြင်ဘက်  
သက်လျာ၏ ခမ်းနားခြင်းနှင့်တူသော၊ ခမ်းနားခြင်းရှိကုန်သော မင်းများ၏  
သမီးပျိုတို့သည် လာ၍ ခစားကြလိမ့်မည်။

တစ်မျိုးမကသော၊ ရတနာဖြင့် ဆင်ယင်အပ်ကုန်သော၊ ထီးဖြူ  
ဆောင်းကုန်သော ခုနှစ်ပြည်ထောင်မှ မင်းများ၏ သမီးပျိုတို့သည်  
လာရောက် ခစားကုန်လိမ့်မည်။

ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ရွှေဖြင့်ပြီးသော ရတနာဖြင့်  
မွမ်းမံအပ်သော ပလ္လင်ထက်၌ထိုင်ကာ နန်းစည်းစိမ်ကို ခံစားလိမ့်မည်။

ခုနှစ်ပြည်ထောင်မှ ကျက်သရေရှိသော မင်းများ၏သမီးပျိုများ  
လာရောက် ခစားခြင်းဖြင့် အရိမဒ္ဒနာပူရမြို့သည် ကျော်စောခြင်းနှင့် ပြည့်စုံ  
စေလိမ့်မည်။

“အို နတ်မင်းကြီး၊ ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း ပြုသောအခါ  
နိုင်ငံခြားမှ စစ်တပ်ကြီးလာရောက်ခဲ့မှု အောင်ခြင်းနိမိတ်ကောင်း၊ နက္ခတ်  
ကောင်းတို့သည် ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းရှေ့သို့ ရောက်လာလိမ့်  
မည်။ စစ်ဖြစ်သောအခါ၊ ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် တိမ်အမျိုး  
အနွယ်မှဖြစ်သော၊ မြင်း၏လျင်မြန်ခြင်းရှိသော မြင်းမြတ်ကိုစီး၍ စစ်တိုက်  
ကာ မွန်းတည့်နေကဲ့သို့ ထွန်းလင်း တောက်ပလိမ့်မည်။

“အို နတ်မင်းကြီး၊ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း အုပ်စိုးသောအခါ ပြည်သူအပေါင်းတို့သည် တစ်မျိုးမက ရတနာတို့ကို ဆင်ယင်၍ တစ်မျိုးမက သော မကိုဋ် အပေါ်အကျီရှည်၊ ပုဆိုးရှည် ဝတ်ဆင်ပြီး လှည့်လည်သွား လာကြလိမ့်မည်။ တစ်မျိုးမကသော ဆင်ရုပ်၊ ခြင်္သေ့ရုပ်၊ ရေတကောင်းပုံ၊ နဂါးရုပ်၊ ဂဠုန်ရုပ် အစရှိသော နားတောင်းတို့ကို သူတို့ ဆင်ယင်ကြလိမ့် မည်။ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ဇမ္ဗူဒိပ်၌ နေကုန်သော သူတို့ အကျိုးစီးပွား ချမ်းသာမှုအလို့ငှာ မီးအိမ်ကဲ့သို့ ထွန်းလင်းတောက်ပသော မြေကြွေကြွတ်၌ ဆင်းတုနှင့် အဖိုးတန် နိဗ္ဗိရတနာအိုး သုံးမျိုးတို့ကို ဖွင့်ပေးလိမ့် မည်။”

“အို နတ်မင်းကြီး၊ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းပြုသောအခါ မိန်းမအပေါင်းတို့သည် သီလ၌တည်၍ တရားကို ချစ်ခင်ကာ ကောင်းသော အကျင့်ရှိပြီး အိမ်ရှင်သခင်တို့နောက်သို့ လိုက်ကြလိမ့်မည်။ သူတို့သည် ထိုသို့ ဖြစ်ကြလိမ့်မည်။ ပြည်သူအပေါင်းတို့သည် အမိအဖတို့၏ အပြစ်ကိုလည်း ကောင်း၊ ညီအစ်ကို မောင်နှမတို့၏ အပြစ်ကိုလည်းကောင်း၊ ဆွေကောင်း တို့၏ အပြစ်ကိုလည်းကောင်း၊ မိတ်ကောင်း ဆွေကောင်းတို့၏ အပြစ်ကို လည်းကောင်း၊ အချင်းချင်းတို့၏ အပြစ်ကိုလည်းကောင်း သူတို့သည် သန့် ရှင်းမှုကိုလို၍ ဖော်ပြရှင်းလင်းပြီး မဖုံးကွယ်ဘဲ ဆေးကြောပစ်လိမ့်မည်။”

ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ ရဲရင့်ခြင်းကို ဇမ္ဗူဒိပ်တစ်ဝှန်းရှိ လူအပေါင်းတို့သည် ဂုဏ်ယူ ဝန်ခံကြလိမ့်မည်။ ဝေဇယန္တာပြဿဒိနှင့်တူ သော၊ မွေ့လျော်ဖွယ်ကောင်းသော အရိမဒ္ဒနပူရမြို့၏ ရတနာမကိုဋ်ဖြစ်သည့် ပြဿဒိ၌ နန်းစည်းစိမ်ကို အပြည့်အဝ ခံစားလိမ့်မည်။ အရိမဒ္ဒနပူရမြို့၌ နေကုန်သော မိန်းမအပေါင်းတို့သည် ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ ရုပ်အဆင်း ခမ်းနား ပြည့်ဝခြင်းကို မြင်ကြရာ မြစ်ဆိပ်ကမ်း၊ လမ်းမ လမ်းဆုံ တို့၌ ရပ်ကာ “ဤသို့သော ခမ်းနား ပြည့်ဝခြင်းကို သူရရှိခံစားရသည်မှာ ရှေးကာလ၌ သူသည် ကောင်းမှုများ ပြုခဲ့သောကြောင့် ဖြစ်သတည်း” ဟူ၍ ချီးမွမ်းကာ လှည့်လည် သွားလာကြလိမ့်မည်။ ပြည်သူအပေါင်းတို့သည် ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း၏ ဆုံးမသွန်သင်မှု၌ တည်ကြံလိမ့်မည်။

ဇြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် မိမိနှင့်ညီညွတ်မည့် သူတို့ကို ဆောက်တည်အံ့သောငှာ ပြည်သူအပေါင်းရှေ့၌ ရွှေမှန်ကဲ့သို့ ထွန်းလင်း တောက်ပလိမ့်မည်။ အရိမဒ္ဒနပူရမြို့ကို ပူလောင်သော သံချောင်းလေး ချောင်းဖြင့် ရိုက်နှက်ထားသကဲ့သို့ ဇြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ခိုင်မာအောင် ပြုထားလိမ့်မည်။ မင်းသားအပေါင်းတို့သည် အကျိုးစီးပွား ပြည့်ဝ၍ အရိမဒ္ဒနပူရမြို့၌ မွေ့လျော်စွာ ရှိကြလိမ့်မည်။ သီလနှင့် ပြည်ဝ သော ရဟန်းအပေါင်းတို့သည် ရန်သူများ နှိပ်စက်သောကာလ၌ . . . . ကျောင်းသင်ခန်းမဲ့ ဖြစ်ခဲ့ရာ -

### (ဃ) မျက်နှာ ဘာသာပြန်

ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ ဝိရိယကြောင့် သူတို့သည် ကျောင်းသင်ခန်းများ ပြန်ရလိမ့်မည်။ ကျောင်းသင်ခန်းတို့၌ သီလ ဓမ္မ ဖြည့် ကြလိမ့်မည်။ အခြားပျက်စီးခဲ့သော နိုင်ငံအတွင်း ကျေးရွာအားလုံး တို့ကို ယခင်ထက်ကောင်းအောင် ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ပြန်လည် တည်ဆောက်လိမ့်မည်။ အရိမဒ္ဒနပူရမြို့သည် စားနပ်ရိက္ခာ ပေါများ၍ ဘေးအန္တရာယ်မှလည်း ကင်းလွတ်ပြီး ပြည်သူအပေါင်းသည် ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းနှင့် အတူတကွ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ထွန်းတောက် လိမ့် မည်။ သူတို့သည် အကုသလကမ္မပထ ဆယ်ပါးကို ရှောင်ကြဉ်လိမ့်မည်။ ကုသလကမ္မပထ ဆယ်ပါးကို ဖြည့်ဆည်းကြလိမ့်မည်။

ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း ပြုသောအခါ လူအပေါင်းတို့သည် နတ်များကဲ့သို့ တန်ခိုး ဣဒ္ဓိပါဒ် ကြီးကြလိမ့်မည်။ ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇ မင်း၏ နေပြည်တော် ဖြစ်သော အရိမဒ္ဒနပူရသည် ရတနာမြတ်တို့ဖြင့် တောက်ပ ထွန်းလင်းလိမ့်မည်။ ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် သဗ္ဗညုတဉာဏ်ကို လို၍ ဆုတောင်းလိမ့်မည်။ ပြည်သူအပေါင်းတို့သည် ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း နှင့်တကွ ရတနာမြတ်တို့၌ မွေ့လျော်၌ မြတ်စွာဘုရား ၏ တရားကောင်းနှင့် သခင်သင်္ဘောတို့အား ပူဇော်ရိုသေ ချစ်ခင် ကြလိမ့်မည်။ ရတနာမြတ်တို့ကို ရိုသေသော၊ တရားကောင်း၌ စိတ်အား ထက်သန်သော သူတို့သည် နတ်အပေါင်းနှင့် တစ်စုတစ်ဝေးတည်း ပြောဆို ဆက်ဆံကြလိမ့်မည်။ နတ် အပေါင်းတို့သည် လူအပေါင်းတို့နှင့် ပြောဆို ဆက်ဆံကြလိမ့်မည်။ နတ် အပေါင်းတို့သည် လူအပေါင်းတို့နှင့် ပူးပေါင်း၍ ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇ မင်း၏ အမှုတို့ကို ဆောင်ရွက်ကုန်လိမ့်မည်။

ဇွဲတြိဘုဝနာ ဒိတျ ဓမ္မရာဇ မင်းပြုသောအခါ ကျက်သရေရှိခြင်း၊ သိုက်မြိုက်ခြင်း၏ အစမူလဖြစ်သော အရိမဒ္ဒနပူရမြို့သည် အလွန်တည်တံ့ ခိုင်ခံ့၍ တစ်ယောက်မကျန် ရန်သူ အပေါင်းတို့သည် ယင်းကို လုံးဝမတုန်

မလှုပ်နိုင်ကြပေ။ အရိမဒ္ဒနပူရ၌ နေကုန်သော အမျိုးလေးပါးတို့သည် ကောင်းစွာ ကျင့်ကြံ၍ ဘုရား၊ တရား၊ သယံတို့၏ တပည့်များဖြစ်ကြ လိမ့်မည်။

ဣတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ထိုဘဝမှ ကွယ်လွန်၍ လူနတ် တို့၏ ကြီးမားသော ကြီးပွားချမ်းသာ သံပတ္တိကို ခံစားမည်။ အဆုံးဘဝ၌ အပါယ်လေးပါးကျသော သတ္တဝါအပေါင်းတို့အား အပါယ်လေးပါးမှ ကယ် တင်လိမ့်မည်။ အကာအကွယ် ခံလှုံရာမဲ့လျက် မဟာသမုဒ္ဒရာနှင့်တူသော သံသရာ၌ နစ်မွန်းကုန်သည့် နတ်တို့နှင့်အတူတကွ လောကသားအားလုံးကို သင်္ဘောကြီးနှင့်တူသော တရားကောင်း၌တင်ကာ မွန်မြတ်သော နိဗ္ဗာန် သောင်ကမ်းသို့ ပို့ဆောင်ပေးလိမ့်မည်။

“အို နတ်မင်းကြီး၊ လနှင့်တူသော မြတ်စွာဘုရား သည် ဘုန်းနှင့် ပြည့် ဝသော ဣတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းကို ဗျာဒိတ် (ဗျာဒေသ်)” ပေး၏။

“အို နတ်မင်းကြီး၊ အခြားမိန့်ခွန်း (ပိဟာရ်) ကိုလည်း အသင် နား ထောင်လော့၊ ဣတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းပြုသောအခါ မှီ၊ ဝါးမျှစ်၊ ပန်း၊ သစ်သီးဝလံ အပေါင်းတို့သည် အလွန်ပေါများလိမ့်မည်။ ထမင်း အဝတ်ပုဆိုးတို့ကို ရခဲသော သူဆင်းရဲတို့သည် ရွှေတန်ဆာကောသေရ အဝတ် ပုဆိုးတို့ကို ဝတ်ဆင်ကြ၍ အပြည့်အဝ ခံစား စံစားကြလိမ့်မည်။ လက်သည်းဖြင့် မုန့်စားသင်နေသော ကလေးငယ်များသည် လူကြီးကဲ့သို့ စိတ်ကောင်းထားကြလိမ့်မည်။ ဥတုခပ်သိမ်းသည် အချိန်မကုန်လွန်စေဘဲ အသီးသီး မှန်ကန်မည်။ ပြည်နယ်အပေါင်းမှ မင်းအပေါင်းတို့သည် အသီး သီး လက်ဆောင်ပဏ္ဏာများ တစ်မျိုးမက ယူဆောင်ပေးကြလိမ့်မည်။ ဣတြိ ဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ နိုင်ငံတစ်ဝှန်းတွင် မိုးအကြိမ် တစ်ရာနှစ်ဆယ် ရွာလိမ့်မည်။

### (င) မျက်နှာ ဘာသာပြန်

“အို နတ်မင်းကြီး၊ ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ နိုင်ငံ၌ အခါ  
 ခပ်သိမ်း စပါးနံ့ပြည့်ဝ၍ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက် ပေါများ  
 လိမ့်မည်။ မင်းသား၊ လူကြီးလူကောင်း သားအပေါင်းတို့၏ ကစားစရာသည်  
 ရွှေငွေတို့သာတည်း။ တံခါး၏ လုံခြုံမှုကို လိုလားသော လူအပေါင်းတို့သည်  
 ဆင်နားရွက် ယပ်တောင်တံခါးကို ပြုလုပ်ကြလိမ့်မည်။ အိမ်ခေါင်ချုပ်တို့ကို  
 သူတို့က ကြေးဝါဖြင့်သာ မိုးကြလိမ့်မည်။ ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း  
 သည် ပြည်သူ့ ပြည်သားအားလုံးကို ကြွယ်ဝ ချမ်းသာစေလိမ့်မည်။ အရိယာ  
 သယံဇာတပစ္စည်းတို့အား ပန်းနှင့်တူသော တရားဓမ္မတို့ဖြင့် ပန်ဆင် ပေးလိမ့်  
 မည်။ အမွှေးအကြိုင်နှင့်တူသော သီလဖြင့် မွှေးကြိုင်စေလိမ့်မည်။

“အို နတ်မင်းကြီး၊ ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ပြည်သူ့  
 အပေါင်းတို့အား နေ့စဉ်နေ့တိုင်း သွန်သင် ဆုံးမသောအခါ ပြည်သူ့အပေါင်း  
 တို့က ပြုသော ကောင်းချီးပေးသံ၊ ချီးမွမ်းသံ၊ သာဓုခေါ်သံသည် သန်းခေါင်  
 ယံ အချိန်မှာရွာသော မိုးကြီးအသံနှင့်တူ၏။ ပြည်သူ့အပေါင်းအား ကောင်း  
 သောကြိယာနှင့်တူသော သုစရိုက်ကောင်းတို့ဖြင့် ပန်ဆင်ပေးမည်။ ကောင်း  
 သောတရား၌ မွေ့လျော်စေလိမ့်မည်။ ဆွေမျိုးနည်းသောသူများအား ဆွေမျိုး  
 များလာစေမည်။ ပျင်းရိသော သူများအား ဝိရိယဖြင့် ကြိုးစားစေမည်။  
 ပိန်ကြုံသော သူများအား ဝပြုံး လာစေမည်။ ခွန်အား စွမ်းအင်မဲ့သော  
 သူများအား ခွန်အားစွမ်းအင်တို့ဖြင့် ပြည့်ဝစေမည်။ လယ်ထွန် စိုက်ပျိုးသူ  
 များသည် သူတို့၏ ကျိုကြတိုက်တာ၌ စပါးပြောင်းတို့ဖြင့် တစ်မျိုးမက  
 ပြည့်ဝစေမည်။ သူတို့အိမ်အသီးသီး၌ ရတနာမြတ်တို့ဖြင့် ပေါများစေမည်။  
 အိုးစလောင်းရောင်းသော ဆင်းရဲသည့် အမယ်အိုများသည် ဈေးကောင်း  
 ရကြ၍ ကြွယ်ဝစေမည်။ ကျွန်မဲ့သောသူတို့သည် ကျွန်များ ရစေမည်။ နွား  
 မဲ့သောသူတို့အား နွားကို ရကြစေမည်။ အစဉ်အလာတရားများကို အမျိုး  
 လေးပါးတို့က ကောင်းစွာ စောင့်ထိန်းကြမည်။ ငြိတြိဘုဝနာ ဒိတျ ဓမ္မရာဇ

မင်း၏ နိုင်ငံ၌ နေကြကုန်သော သူတို့သည် ဘေးအန္တရာယ်ကင်းကြစေမည်။  
အရိမဒ္ဒနပူရ မြို့သူ မြို့သားများနှင့် ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း တို့သည်  
အသက်ရှည်ကြလိမ့်မည်။

အကောင်းအဆိုး၏ အကျိုးအပြစ်ကိုမြင်သော ရဟန်းပညာရှိ  
ပဏ္ဍိတ အပေါင်းတို့သည် ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ မျက်စိနှစ်လုံး  
နှင့် တူ၏။ အမျိုးကောင်းရှိသော သူအပေါင်းတို့သည် ဂြိုတြိဘုဝနာ ဒိတျ  
ဓမ္မရာဇမင်းထံ ခစားကြလိမ့်မည်။ တစ်ထောင်မကသော လက်နက်ကိုင်  
သူရဲကောင်း များသည် ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ ကျေးရွာဇနပုဒ်  
များကို လည်းကောင်း၊ အခြားမင်း၏ မြို့ရွာတို့ကိုလည်းကောင်း၊ လူဆိုးများ  
က လက်ဝယ် ပြုခဲ့မှု ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း လက်ဝယ်သို့ အပ်နှင်း  
ကြလိမ့်မည်။ ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်းသည် ရှေးမင်းအပေါင်းတို့၏  
အစဉ်အလာကို စောင့်ထိန်းလိမ့်မည်။ ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏  
နှုတ်မှ တရား နှင့်ညီသော အမိန့်များသာ ထွက်လိမ့်မည်။ လူသူအပေါင်းတို့  
အား ဒုက္ခပြုသော သူအပေါင်းသည် သီလ၌ တည်စေလိမ့်မည်။ သုရဿတီ  
မည်သော (သရသ္မတီ > သ - သရသ္မတီ) စကားပြောကောင်းခြင်း  
ပညာသည် ဂြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ နှုတ်၌ အခါခပ်သိမ်း တည်နေ  
လိမ့်မည်။

“အို နတ်မင်းကြီး - ကျက်သရေနှင့် . . . .

### (၈) မျက်နှာ ဘာသာပြန်

လိုက်မြိုက်ခြင်းပြည့်ဝသော အရိမဒ္ဒနပူရမြို့၌ နှိပ်စက်ခြင်း ကြောက်  
ရွံ့ခြင်းမှဝေးသော အုပ်စိုးခြင်းဖြင့် ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းသည်  
ပြည်သူအပေါင်းတို့အား အခါခပ်သိမ်း သွန်သင်ဆုံးမလိမ့်မည်။

“အို နတ်မင်းကြီး၊ ထိုသို့ပင်လော။ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း  
၏ အမှုအားလုံး၌ အသင် နှလုံးထကြွစေရန် ကျွန်ုပ်သည် ထပ်ခါထပ်ခါ  
အသင်အား ပြောကြားသည်ကို သတိရလော့။ မမေ့ပါနှင့်။”

“အို နတ်မင်းကြီး၊ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်းနှင့် ပရိသတ်တို့  
တွင် အသင် ချစ်ခြင်းမေတ္တာ ဆောက်တည်ပါလော့။ လာမည့်ကာလမှာ  
လွန်ခဲ့သောကာလမှာလို အသင် တူညီအောင် ပြုပါလော့။”

“ဟယ် နတ်မင်းကြီး၊ အသင်သည် တကကမ္မိ နဂါးမင်းကိုခေါ်၍  
ဤသို့ ပြောလော့။”

“ဝိရိယကြီးသော၊ တန်ခိုးဣဒ္ဓိပါဒ် တန်ခိုးအာနုဘော်ကြီးသော  
ကျက်သရေတိုက် (ဒြပ်) ဘဏ္ဍာသခင် ဟယ်နဂါးမင်း၊ မြတ်စွာဘုရား  
သာသနာကို အသစ်တည်ဆောက်ရန်အလို့ငှာ သခင်ဂဝံပတိ၏ မိန့်ခွန်း  
အတိုင်း ပြုပါလော့။ သရေခေတ္တရာမြို့သည် အနှစ်တစ်ထောင်နှစ်ရာ  
တည်စေသတည်း။ ထိုနောက် တတ္ထဒေသ၌ ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇ  
မင်းပြုသောအခါ မင်း၏ နိုင်ငံတစ်ဝှန်းတွင် အညောက်ထွက်သော သစ်ပင်  
ကဲ့သို့ အေးချမ်း သာယာပြီး ဝဝဖြိုးဖြိုး ဖြစ်စေမည်။”

ယင်းသို့ သခင် ဂဝံပတိက သိကြားမင်းအား ပြောဆိုမှာကြား၏။  
ထိုအခါ သိကြားမင်းက ဤသို့မိန့်၏။

“ကောင်းပြီ သခင်၊ ကျွန်ုပ်ပင် တတ္ထဒေသကို စောင့်ရှောက်ရန်  
အစောင့်အဖြစ် တာဝန်ယူပါမည်။ ဂြိုဟ်တုဝနာ ဒိတျ၏ အုပ်စိုးရာ ဌာနကို  
ရန်သတ္တရုလာရောက်ပါက ကျွန်ုပ် မောင်းနှင်ပစ်မည်။ ထိုမြို့၏ ကျော်ဇော

ခြင်း ပြတ်စဲသွားပါမူ ကျွန်ုပ်သည် အသစ်တစ်ဖန် ထင်ရှားစေမည်။ ဂြိုဟ်  
ဘုဝနာ ဒိတျ ဓမ္မရာဇမင်း၏ အမှုအားလုံးကို ကျွန်ုပ်သည်ပင်လျှင် အခါ  
ခပ်သိမ်း လုံ့လထုတ်ပါမည်။ တရားဓမ္မ၌ တည်သော ဂြိုဟ်ဘုဝနာ ဒိတျ  
ဓမ္မရာဇမင်း၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကျွန်ုပ် ဆုတောင်းပေးမည်။”

ထိုသို့ သိကြားမင်းက ဝန်ခံပြီးနောက် သခင်ဂဝံပတိသည် မနုဿ  
လူ့ပြည်သို့ တစ်ဖန်ဆင်းလာ၍ ဝိဿနိုးမည်သော ရသေ့ထံသွားပြီးလျှင်  
မြင့်သောနေရာ၌နေသော ရသေ့ဝိဿနိုးအား ဤသို့ မိန့်ကြား၏။

“အသင်သည် ကျွန်ုပ်နှင့်၊ သိကြားမင်းနှင့်၊ တကကမ္မိနဂါးမင်းနှင့်၊  
ဝိဿုကမ္မိနတ်သားနှင့်အတူ သရေခေတ္တရာမြို့ကို တည်ထောင်လိမ့်မည်။  
ထို့နောက် တတ္တဒေသ၌ အရိမဒ္ဒနပူရမြို့တွင် သခင်သည် ဂြိုဟ်ဘုဝနာ  
ဒိတျ ဓမ္မရာဇမင်းဖြစ်ပြီးလျှင် ဘုရားသခင် သာသနာတော်ကို ချီးမြှောက်  
လိမ့်မည်။ ယင်းသို့ မြတ်စွာဘုရား သည် သခင်ကို ဗျာဒိတ်ပေးတော်မူ၏။  
ထို့ကြောင့် ကျွန်ုပ်သည် သခင်အား အသနားခံ၏။ သခင်သည် ကျွန်ုပ်  
အသနားခံချက်ကို လက်ခံပါလော့။ အခြားစိတ်မရှိပါနှင့်။ သခင်ပြုရန်  
ကောင်းသော အမှုကြီးတစ်ခုရှိ၏။ သခင်၏ အလိုဆန္ဒသည် အလွန်ကြီးမား  
သော အလိုဆန္ဒဖြစ်၏။ ဘုရားဖြစ်အံ့သောငှာ သခင်သည် သမ္မာရကောင်းမှု  
ပြုလော့။ သတ္တဝါအပေါင်းသည် သခင်၏ဘုန်းရိပ်တွင် ခိုလှုံကြလိမ့်မည်။  
အလိုဆန္ဒအားလုံး ပြည့်စုံကြမည်။ ထို့ကြောင့် သခင်ရသေ့ကြီးသည် . . .

## (ဆ) မျက်နှာ ဘာသာပြန်

တတိယဘဝ၌ သခင်သည် နန်းစည်းစိမ် ခံစားလော့။ သခင် နန်းစည်းစိမ်ကို မစက်ဆုပ်ပါနှင့်။ တတိယဘဝ၌ပင် သင်သည် တရားမင်းကြီး ဖြစ်လိမ့်မည်။ တရားမင်းဖြစ်သောအခါ သခင်စည်းစိမ်သည် အလွန် ကြီးမားလိမ့်မည်။ သခင် မျက်နှာမူသော အရပ်၌ ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ရပ်တည်နိုင်မည်မဟုတ်။ သခင်သည် သရဒကာလ၌ ထွန်းလင်းသော နေမင်းကဲ့သို့ ထွန်းလင်းလိမ့်မည်။ သခင် မင်းပြုသော ကာလ၌ ဤမြေကြီး၏ ခမ်းနားသိုက်မြိုက်ခြင်းသည် ကောင်းကင်ဘုံ၏ ခမ်းနားသိုက်မြိုက်ခြင်းနှင့် တူလိမ့်မည်။ ယောက်ျား မိန်းမငယ်များသည် အသက်ရှည်ကြ၍ ဖျားနာခြင်း လုံးဝ ကင်းစင်မည်။ ပြည်သူအပေါင်းသည် ဘေးရန်ကင်းလိမ့်မည်။ အန္တရာယ် ကင်းကြလိမ့်မည်။ သခင်၏ နိုင်ငံတွင် မိုးအကြိမ်တစ်ရာနှစ်ဆယ် ရွာလိမ့်မည်။ မြေဩဇာဓိတ်အားလုံး ထွက်မည်။ ကျီစည်အပေါင်းသည် ပစ္စည်းအပေါင်းနှင့် ပြည့်နှက်မည်။ သခင်နိုင်ငံ၌ အယူမှားသော လူအပေါင်းတို့သည် လုံးဝ အယူမှန်ကြမည်။ ဘုန်းကြီးအပေါင်းသည် သီလနှင့် ကောင်းမြတ်သောအကျင့်သိက္ခာနှင့် ပြည့်ဝကြမည်။ ဗေဒသိသော ပုဏ္ဏားအပေါင်းသည် ပုဏ္ဏား တရားများနှင့် ပြည့်စုံကြမည်။ မင်းအပေါင်းတို့သည် တရားကောင်းနှင့်အညီ ကျင့်ကြလိမ့်မည်။ အမျိုးလေးပါးတို့သည် တရားဓမ္မတို့နှင့် ညီကြလိမ့်မည်။ နေရာဌာန ခပ်သိမ်းတွင် အမှန်တရားဟောပြောခြင်း၏ သဘော သဘာဝသည် ထင်ရှားမည်။ သခင်ရသေ့ကြီးသည် အမှန်တရားဟောပြောခြင်း သဘော သဘာဝကို လို၍ တရားမင်းဓမ္မရာဇအဖြစ် တံခွန်အလံကို လာထူထောင်သကဲ့သို့ ကျက်သရေတို့နှင့် ပြည့်ဝ၍ ထင်ရှား ထွန်းလင်း တောက်ပစေလိမ့်မည်။”

ထိုအခါ ဗိဿနိုးမည်သော ရသေ့သည် စိတ်အားထက်သန်စွာ သခင်ဂဝံပတိ၏ မိန့်ခွန်းကိုခံယူ၍

“ကောင်းပြီ သခင်၊ နောင်အခါ တတ္တဒေသတွင် ကျွန်ုပ်ကား အရိ မဒ္ဒနပူရမြို့၌ ဖြိုတြိဘုဝနာ ဒိတျ ဓမ္မရာဇမင်း ဖြစ်ပါမည်။ လူအပေါင်းတို့၏ ခြေလက်တို့ကို ကျွန်ုပ်ပင်လျှင် ထောက်ပံ့မည်။ ဗုဒ္ဓဘုရားသခင်၏သာသနာ တော်ကို ကျွန်ုပ်ပင် ချီးမြှင့်မည်။ လူအပေါင်းတို့အား ကျွန်ုပ်ပင် သီလဆောက် တည်ရန် နှိုးဆော်တိုက်တွန်းမည်။ တရားဓမ္မ၌ တည်ကြစေမည်။ အကျင့်ဆိုး ကိုကျင့်သော မိန်းမအပေါင်းတို့အား အကျင့်ကောင်းကျင့်ရန် ကျွန်ုပ် နှိုးဆော် တိုက်တွန်းမည်။ ပျက်စီးသော မြို့ရွာကျေးလက်တို့ကို ကျွန်ုပ် ပြင်ဆင်၍ ၎င်းတို့၏ အကြီးအကဲတို့ကို ပြန်လည် ထင်ရှားစေမည်။ ကောင်းသော သီလဓမ္မတို့ကို လူအပေါင်းတို့အား ပန်ဆင်စေမည်။ ကျွန်ုပ်သည် ပြည်သူ အပေါင်းတို့၏ခေါင်းဆောင် အလံတံခွန် စကြာဝတေးမင်းကဲ့သို့ မီးအိမ် ကြီးပမာ ထင်ရှားမည်”။

သခင်ရသေ့ကြီး ယင်းသို့ပြန်ပြောပြီးနောက် သခင်ဂဝံပတိထေရ နှင့် ရသေ့ကြီးဗိဿနိုးတို့သည် ဝမ်းသာကြ၍ မြတ်စွာဘုရား ဗျာဒိတ်တော် အားလုံးကို ဂဝံပတိထေရ တင်ပြ ရှင်းလင်းပြီးနောက် လူအပေါင်းတို့သည် နတ်ပြည် နိဗ္ဗာန်သောင်ကမ်းသို့ တက်လှမ်းစေအံ့သောငှာ သခင်သည် လှည့် လှည့်သွားလေ၏။ ထို့နောက် သိကြားမင်းကြီးသည် နတ်ပြည်ရှိ တာဝတိံသာ မှ ဆင်းသက်လာ၍ ရသေ့ဗိဿနိုးထံ လာရောက်ကာ ဤသို့ ပြောကြား၏။

“တန်ခိုးကုန္တိပါဒ်၌ကြီးသော၊ တန်ခိုးအာနုဘော်ကြီးသော၊ ချစ်သူ ရန်သူတို့အား မေတ္တာစိတ် အညီအမျှထားသော သခင်ရသေ့ကြီး၊ သခင် နှင့်၊ သခင်ဂဝံပတိနှင့်၊ ကျွန်ုပ်နှင့်၊ ဗိဿကမ္မိနှင့် ကတကမ္မိ နဂါးမင်း တို့သည်.....

### (ဇ) မျက်နှာ ဘာသာပြန်

သရေခေတ္တရာမြို့ကို တည်ဆောက်လိမ့်မည်။ သရေခေတ္တရာမြို့ကို သခင်တည်ဆောက်ပြီး ထိုမှ စုတေကွယ်လွန်သော် နောင်ကို တတ္တဒေသ၌ အရိမဒ္ဒပူရမြို့တွင် ရှိတိုဘုဝနာ ဒိကျ ဓမ္မရာဇမည်သောမင်းဖြစ်ပြီး မြတ်စွာဘုရား သာသနာတော်ကို ချီးမြှင့်မြှောက်စားလိမ့်မည်။ တရားဓမ္မ ယိုယွင်း တိမ်မြုပ်သည်ကို သန့်ရှင်းစင်ကျယ် ထင်ရှားအောင် ပြုလိမ့်မည်။

သခင်၏ အမှုခပ်သိမ်းကို ဆောင်ရွက်အံ့သောငှာ အထက် ကောင်းကင်ဘုံ၌ ဝရဇိန် လက်နက်ကိုင်ဆောင်သော ကျွန်ုပ် သိကြားမင်းရှိ၏။ အောက်၌ကား တန်ခိုး ဣဒ္ဓိပါဒ် တန်ခိုးအာနုဘော်ကြီးသော၊ အခွေ တစ်ထောင်ရှိသော နဂါးမင်းသည် ရှိ၏။ အရပ်လေးမျက်နှာတို့၌ လောကပါလနတ်လေးပါးတို့က အစောင့်အရှောက် ပေးလိမ့်မည်။ အမျိုးလေးပါး သတ္တဝါအားလုံးတို့ကို သခင်ဂဝံ ပတိထေရ စောင့်ရှောက်သောကြောင့် ရန်သူမလှုပ်နိုင်သော၊ ဌာနီ၌နေသော မင်းသည် ဘေးဒုက္ခကင်းဝေးကြလိမ့်မည်။ သခင်၏ရန်သူတို့သည် တစ်ယောက်မကျန် ဉာဏ်အလိမ္မာ တုန်လှုပ်ရန် ပညာမဲ့ကြလိမ့်မည်။ သခင် ရှိတိုဘုဝနာ ဒိကျ ဓမ္မရာဇမင်းဖြစ်သောအခါ ပညာရှိအပေါင်းသည် တည်တံ့သော၊ ခိုင်ခံ့သော၊ နက်နဲသော အကြောင်းတရားတို့ကို စိစစ်ရန် တတ်စွမ်းကြလိမ့်မည်။ သင်္ဃာတို့၏ အလိုဆန္ဒများကို ဖြည့်ဆည်းကြလိမ့်မည်။”

ထိုအခါ ဝိဿနိုးမည်သော ရသေ့ကြီးသည် သိကြားမင်း၏ မိန့်ခွန်းကို ကြားရပြီးသော် နောင်အခါ မြတ်စွာဘုရား သာသနာ တိုးတက်ကြီးပွားခြင်းကို မြင်အံ့သောငှာ . . .

“ကောင်းပြီ၊ ကောင်းပြီ နတ်မင်း၊ ဂဝံပတိထေရသည် ကျွန်ုပ်အား ထိုအကြောင်းစုံကို မိန့်ကြားတင်ပြခဲ့ပြီးပါပြီ။ သခင်လည်း ယခု ကျွန်ုပ်အား ဖော်ပြခဲ့ပါပြီ။ သခင်တို့နှစ်ဦးဆိုသည့်အတိုင်း နောင်အခါ၌ မြတ်စွာဘုရား သာသနာတော်ကို ချီပင့်အံ့သောငှာ အသင်ကောင်းစွာအားထုတ်ပါ။ မပေါ့မလျော့ပါနှင့်။”

သခင်ရသေ့ကြီးသည် ထိုသို့ သိကြားမင်းအားပြော၍ ရွှင်လန်းဝမ်း  
မြောက်ကြ၏။

မြတ်စွာဘုရားသည် သခင်အာနန္ဒအား ဗျာဒိတ် (ဝျာဒေဓ> ဗျာ  
ဒေသံ)ပေးသော ဗျာဒိတ်သည်လည်းကောင်း၊

သခင်ဂဝံပတိထေရသည် အဖြေလိုလားအပ်၍ မြတ်စွာဘုရား အား  
မေးသော မေးခွန်းသည်လည်းကောင်း၊

မြတ်စွာဘုရားသည် သခင်ဂဝံပတိထေရအား ဖြေကြားပြီးနောက်  
သိကြားမင်းထံ ဗျာနံ (ဗျာန) ဖြင့်ကြွတက်၍ သခင်ဂဝံပတိထေရအား  
သိကြားမင်းထံ တင်ပြနှိုးဆော်စေခြင်းသည်လည်းကောင်း၊

သခင်ဂဝံပတိထေရနှင့် သိကြားမင်းတို့သည် ကောင်းကင်ဘုံမှ ဆင်း  
သက်လာ၍ သခင် ဗိဿနိုးရသေ့ကြီးအား ပြောကြားသောမိန့်ခွန်းများသည်  
လည်းကောင်း၊

မြတ်စွာဘုရား သည် သခင်အာနန္ဒအား ငါဘုရား၏သာသနာတော်  
တစ်ထောင့် ခြောက်ရာနှစ်ဆယ် ရှစ်နှစ် လွန်လေသောအခါ ဗိဿနိုးမည်  
သော သခင်ရသေ့ကြီးသည် အရိမဒ္ဒနပူရမြို့၌ မင်းဖြစ်၍ ဂြိုဟ်တုဝနာ  
ဒိတျ ဓမ္မရာဇဘွဲ့ခံလျက် ငါဘုရားသာသနာတော်ကို ချီးမြှင့် မြှောက်စား  
လိမ့်မည်ဟူသော အမိန့် (ဗျာဒိတ်) သည်လည်းကောင်း၊

မြတ်စွာဘုရား ဗျာဒိတ် (အမိန့်) ပေးသော ထိုမင်းကား ဤမင်း  
(အသင်မင်းကြီးပင်တည်း) ဘုန်းကြီးသည်လည်းကောင်း၊ ပုဏ္ဏားသည်လည်း  
ကောင်း၊ အကြီးအကဲများသည်လည်းကောင်း၊ ပြည်သူအပေါင်းတို့သည်  
လည်းကောင်း၊ သင်တို့အားလုံး သိကြကုန်လော့။ သင်တို့အားလုံး သိကြ  
ကုန်လော့။ ထိုမင်းကား ဤမင်း(အသင်ဂြိုဟ်တုဝနာ ဒိတျ ဓမ္မရာဇမင်း)ပင်  
တည်း။ သံသယမရှိကြပါနှင့်။ သံသယမရှိကြပါနှင့်။ သံသယမရှိကြပါနှင့်။

မြတ်သောမင်းကြီးရေသွန်း၏။ (ရေစက်ချ၏)။\*

\* ဤအဆုံးစာကြောင်းကို ဘလက်ဒင်ထံပို့သော မင်ကူးတွင် မပါရှိ။ ကျွန်တော်  
နောက်ဆုံးကူးသော မင်ကူး၌သာ ပါရှိ၏။ လက်ရေးပုံစံ စာလုံးပေါင်းများမှာ  
တစ်ခေတ်တည်းဖြစ်ပါကြောင်း။ မြေညှိ၍ပေါ်လာဟန်တူ၏။

# ပွန်အဘိဓာန်

(စာလုံးပေါင်းမတူသော ယခုခေတ်မွန်ကို ကွင်းဝိုင်း၍ ပြသည်)

အတသ်	(အတ်)	စ၂၃	- ကျော်စောခြင်း
အန်	(အောန်)	င <sup>၀၆</sup>	- နည်းသော
အန္တူလ်	(လတူ)	ဇ <sup>၆</sup>	- အထက်
အမွအ်	( မ )		- အဖ
အမွောအ်	(မွောအ်)	ခ <sup>၃၆</sup>	- အမိ
အသွရ်	(အသရ်)	က၂၅	- အံ့ဖွယ်သရဲ
အာစ်	(အာတ်)	စ <sup>၃၃</sup>	- အသနားခံသည်
အာယုက်	(အယုက်)	ဆ <sup>၀၀</sup>	- အသက်
အာသ်	(အာသန)	စ <sup>၃၀</sup>	- နေရာ
ကူမာင်	(ကူမာင်)		- လင်
ကူဇယ်ပုရေယ်	(အဲပရဲ)	ယ၂ <sup>၀</sup>	- ရိုသေသည်
ကွိမ်၊ ကိရ်ဍိမ်	(ကအိ၊ ကွီ)	က၂ <sup>၀၁</sup> ၂၃	- ပြုံးခြင်း၊ ပြုံးသည်
ကန္တရ်၊ ကွိရ်၊ ကန္နိရ် (ကွိရ်၊ ကွီ)		က <sup>၆၀၆</sup> ၁၃	- ဖြစ်ပေါ်ခြင်း၊ ထကြွခြင်း
ကန္တူ	(ဂတု၊ ဂိတု)	ယ <sup>၇၃</sup>	- လ
ကန္တရ်	(ကလဝ်)	ဂ <sup>၆</sup>	- မယား၊ ကြင်ဘက်
ကိန်ကန်၊ ကိင်ကန်၊ ကိင်ကာလ် (ဂကန်)		က၂ <sup>၀</sup> ဇ <sup>၃၀၁</sup> ၃၂	- မှာကြားသည်
ကိန္တာလ်ဇုင်	(ဂတာဇိုင်)	က၂၅	- ခြေဖဝါး
ကိကိုလ်	(ဂကူ)	ဂ၂ <sup>၀</sup>	- အမျိုး
ကိဇံး	(ဂဇံ)	ဆ၂၄	- စိတ်အားထက်သန်ခြင်း
ကိမုန်၊ ကွန်	(ကိန်)	ဂ <sup>၃၁</sup> ၃၂	- အုပ်စိုးခြင်း၊ နန်း
ကိလံး	(ကွောဟ်၊ ကွီဟ်)	က၂၂	- ကူးသည်၊ ဖြတ်သန်းသည်
ကိဝါသ်	(ကဝး၊ ကွး)	ဇ <sup>၀</sup>	- အခွေ
ကုဇံး	(ဂဇံ)	ယ၂၃	- စိတ်အားထက်သန်သည်
ကုတ	(ဂတ)	ဆ၂	- မျက်နှာမူသည်

ကုလိ	(ကလိ)		- လွန်
ကုပ်	(ကိုပ်)	၈ <sup>၉</sup>	- အခါ
ကုံ	(ကို)	၁၄ <sup>၆</sup>	- လည်း၊ပင်လျှင်၊သင်၊မင်း
ကုမိရ်	(ကမိ)	၁၃	- မိုးသည်
ကုံလစ်	(ကမ္မတ်)	၁၂ <sup>၁</sup>	- သူခိုး
ကုံစိ			- ညီ၊ ညီမ
ကုသီဝ်	(ကသီ)	ယ <sup>၃၀</sup>	- လှုပ်စေသည်
ကေလ်၊ ကိလ်	(ကိုဝ်)	၁၃၄-၅	- ပေးသည်
ကောသေရ်		ယ <sup>၄၈</sup>	- ချောသော၊ လှသော
ကုသ် မ္ဗေအ်	(ကျုဟ်မ္ဗေ)	ဆ၂	- စက်ဆုပ်သည်
က္ကောရ်	(ကတောဝ်)	၈၂ <sup>၆</sup>	- နား
ကျာလ်	(ကျာ)	က၂၂	- လေ
ကြာစ်	(ကြာတ်)	၁၁ <sup>၃</sup>	- ဆေးကြောသည်
ကြောအ်	(ကြောံ)	၁၀ <sup>၈</sup>	- ဝပြိုးသော
ကွပ်၊ ကန်သပ်	(ကသပ်)	၁၅ <sup>၁</sup>	- အကြံအစည်
ကွိုင်	(ခွါ)	၉ <sup>၁၁</sup>	- လှုပ်သော
ကွေး	(ချေဟ်)	၈၂ <sup>၁</sup>	- မြင်း
ဂင်္ဂေါင်၊ ဂေါင်	(ဂံင်)	က <sup>၆</sup> ၊ ၁၃ <sup>၃</sup>	- ရဲစွမ်း၊ ရဲရင့်ခြင်း
ဂံ			- ပို၍၊ ရှေ့ဆက်၍၊ တစ်ဖန်
ဂိင်ဂိည်	(ဂင်င်)	၈၂၅	- လှည့်လည်သွားလာသည်၊ ထွက်ကြွသည်
ဂိရ်ဂေါအ်	(ဂွံ)	၁၂ <sup>၃</sup>	- ရခြင်း
ဂိရ်ရွေး၊ ဂိုရ်တိန်ဟိရ် (ဂိုလဟ်၊ ဂိုဒဟ်)		၈ <sup>၃၁</sup> ယ <sup>၁၅</sup>	- တောက်ပသည်
ဂုန်ဂေါး	(ဂုန်ဂို)		- ထို့ကြောင့်
ဂိုဉ်ရ်	(ဂမ္တိ၊ ခမ္တိ)	၈၃ <sup>၃</sup>	- ရဟန်း၊
“ မ္တိ ”			- ရဟန်းပြုသည်

ဂုရင်၊ ငြင်	(ဂရင်)	က <sup>၅၉</sup> ၉ <sup>၅၂</sup>	- ရှင်းလင်းဖော်ပြသည်၊ သိသည်
ဂုံလောင်၊ ငွေင်၊ ဂိလောင် ( ဂွိုင်၊ ဂမ္မိုင် )		က <sup>၇</sup> ယ <sup>၇၉</sup> င <sup>၉၉</sup>	- များသော
ဂုလာည်	(ဂလာန်)	ယ <sup>၂၄</sup>	- ပြောဆိုဆက်ဆံသည်
ဂေါရ်	(ဂေါင်)	စ <sup>၉၉</sup>	- သင့်သော၊ လှသော၊ ကောင်းသော
ဂွိသ်	(ဂွေဟ်)	က <sup>၂၀</sup>	- အစွယ်၊ စွယ်သွား
ဂွေင်	(ဂွိုင်)	ဂ <sup>၉၈</sup>	- ရဲရင့်ခြင်း
ဂြိပ်	(ဂြိပ်)	ခ <sup>၂၁</sup>	- တော
ဂျသ်	(ဂျဟ်)	င <sup>၂၉</sup>	- အဖိုး၊ တန်ဖိုး
ဇွဲ၊ စုအး	(ဇွဲ)	ခ <sup>၁၉</sup> ၄ <sup>၆</sup>	- စင်ကြယ်သော
စနိဟံင်	(စဏ)	ဆ <sup>၁၁</sup>	- အစာ
စသိုင်	(စသိုင်)	ယ <sup>၇၈</sup>	- ခံစားသည်
ဇွာင်	(ဇွာင်)	က <sup>၁၁</sup>	- သူတစ်ပါး၊ အခြား
စာသ်	(စး)	ခ <sup>၂၇</sup>	- ဆန်သည်
စိန်	(စိန်)	က <sup>၁၁</sup>	- ဖြစ်ပြီးကာလပြု
စိန်စောန်		ခ <sup>၅၉</sup>	- မွမ်းမံသည်
စိခြက်၊ ဖြက်	(စိက်၊ ငြက်)	ယ <sup>၉၉</sup> စ <sup>၄၁</sup>	- ကွယ်ကာသည်
စိနွေး	(စနေဟ်)	ဂ <sup>၁၉</sup> ၂ <sup>၁</sup>	- စစ်၊ စစ်တိုက်သည်
စိနွေးတုံစး	(စနန်ထမး)	ဂ <sup>၃၁</sup>	- ထွန်းလင်းတောက်ပသည် ဖော်ပြရှင်းလင်းသည်
စိရ် စုန်	(ဒစုန်၊ ဂစုန်)	ခ <sup>၁၈</sup>	- တောင်တူး
စိရ်ဟာယ်	(ဆာဲ)	ဂ <sup>၈</sup>	- ခမ်းနားခြင်း၊ စည်းစိမ်
စိသ်	(စိဟ်၊ စေဟ်)	က <sup>၅၄</sup>	- ဆင်းသက်သည်
စုမတ်၊ စိမိတ်	(စွတ်)	ဂ <sup>၉၉</sup> ဆ <sup>၂၁</sup>	- မှန်ကြောင်းဝန်ခံသည်၊ အမှန်

စုရေား	(စရိုဟ်)	၀ <sup>၉</sup>	- သွန်းလောင်းသည်
စုလေးတုဝး	(စနန်ထဝး)	က <sup>၁၀</sup>	- ညွန်ပြသည်၊ ထုတ်ဖော်သည် 'စိန္တေးတုံဝး' ရှု
စောင်	(စ)	ယ <sup>၂</sup>	- ပြန်လာသည်
စွတ်	(ကတ်)	ယ <sup>၉</sup>	- သင်သည်
စူး	(စူး)	စ <sup>၁</sup>	- ဝေးသော
စွက်	(စုံနက်)	ယ <sup>၉</sup>	- ပြည့်စုံစွာ
စိုသ်	(သွေဟ်)	ဂ <sup>၄၄</sup>	- မြစ်ဆိပ်ကမ်း
စွတ်	(သွတ်)	က <sup>၄၁</sup>	- ဟုတ်သည်၊ မှန်သည်
မြိသ်	(သြိုဟ်)	ခ <sup>၉</sup>	- ရင်ခွင်
မြိဟာယ်	(ဖြဲ)	ယ <sup>၂၉</sup>	- သိုက်မြိုက်ခြင်း၊ ဘုန်းတန်ခိုး၊ ဂည်းစိမ်
မြက်၊ စိန္တက်	(ဖြဲက်၊ သြက်)	စ <sup>၄၁</sup> ယ <sup>၉</sup>	- ကွယ်ကာသည်၊ အရိပ်ခိုသည်
ဖြောက်	(သြော်)	ဂ <sup>၄၄</sup>	- လမ်းသွယ်
ဖြေးပျိုင်	(ဖြဟ်ပွဲ၊ သြဟ်ပွဲ )	ခ <sup>၁၃</sup>	- ဆောက်တည်သည်
ရွက်	(သမ္ပက်၊ လှက်)	၀ <sup>၃</sup>	- ကြေးဝါ
ရွက်	(ရွက်)	၀ <sup>၃</sup>	- ဝက်
စွန်	(သွိုန်၊ စွိုန်)	က <sup>၂၂</sup>	- ကျင့်သည်
ဆာန် သွိုန်	(ဆာန်)	က <sup>၆</sup>	- ချစ်သည်
ဇိတ်	(ဇိတ်)	ခ <sup>၃၁</sup>	- သုတ်သည်
ဇိနိုး	(ဇူး၊ ဇနူး)	ဂ <sup>၁၃</sup>	- အောင်မြင်ခြင်း
ဇိနောက်၊ ဇနောက်	(ဇနောက်၊ ဇနော်)	ခ <sup>၁၀</sup> ယ <sup>၁၂</sup>	- အဝှန်း၊ ကြီးမားခြင်း
ဇလံ	(ဇလ)	ခ <sup>၂၁</sup>	- ဆူးငြောင့်
ဇိရ်ဟာန်	(ဇြဟာန်)	စ <sup>၁</sup>	- ချစ်ခြင်းမေတ္တာ
ဇင်	(ဇိုင်)	ဆ <sup>၂၃</sup>	- ခြေ

ဇုရာမ်	(ဇရာမ်)	၁၂၀	- ကျီ
ဇွောအ်	(ဇွံ)	၉၁၃	- တည်တံ့သော
ဇြာယ်	(ဇြဲ)	၁၁၈	- ပိန်ကြံ့သော
ဇွိုင်	( ဇွိုင် )	၁၂၀	- ရှည်သည်
ဇွယ်	( ဇွဲ )	၁၂၁	- သုံ့ပန်း၊ အဖမ်းခံရသူ
ဇွောင်	( ဇွဲ )	၁၃	- နွား
ညာစ်	(ညာတ်)	က၁၉	- မြင်သည်
ချက်ပိည်	(ချိုက်ပေင်)	၁၂၃	- ပြည့်စုံသည်
တ	(ဂတ၊ ကိန္တ)	၈၁၈	- ရှေ့
တလံ	(တလ၊ တီလ)	၈၃၄	- အရှင်၊ သခင်
တာဝ်	( တ )	က၁၅	- နေသည်
တိန်အာရ်	(တိုန်အာ)	က၂၀	- တက်သွားသည်
တိန္နောင်	(တောင်)	၈၂၂	- တင်းမာသည်၊ ပြည့်စုံသည်
တိဇိုင်	(တရင်)	၁၅၃	- တံခါး
တိန်လုမ်	(တဏီ)	ယ၃၈	- နစ်မွမ်းသည်
တိန်လူရ်	(သျှောင်)	၁၅၃	- တံခါးကျည်
တိရ်တာဝ်	(ဒတ်)	ယ၁၃	- နေရာ
တိတို့ယ်	(ဒတဲ)	၁၃၀	- အကျိုးစီးပွား
တိရ်ဝိလ်၊ ကြိဝိလ်	( တီ )	၈၁၃ ၁၃၁	- အခြွေအရံ၊ ခစားသည်
တိဟိန် ကိသံး	(ထိုင်သး)	၁၁၃	- ချီးမွမ်းသည်
တိလ်တောလ်	(တောင်၊ ဒတောင်)	၁၂၅	- အဆက်အနွယ်၊ အစဉ်အလာ
တိလ်စောက်	(စဉဲ)	ယ၃၀	- ခိုလှုံရာ
တိတ်စုပ်	(တိတ်စိုပ်)	က၂၀	- ထွက်ရောက်သည်
တုဇေန်	(ထချိန်)	၁၅၀	- နူးညံ့စေသည်

တုတင်	(ဒတ်)	ဆ <sup>၆</sup>	- နေသည်
တုမ်ဝါယံဇုံဝိန်	(တမာဲဇမ်နိ၊ တွဲလဗဲ)	ယ <sup>၂၂</sup>	- လက်ဆောင်ပဏ္ဏာ
တုမိ	(တမိ)	စ <sup>၁၂</sup>	- အသစ်
တုလာရ်	(ဣာ)	ယ <sup>၂</sup>	- ရှေးအခါ
တုပင်			- အလံ၊ တံခွန်
တုဝိုင်	(တမေင်၊ တွေင်၊ တွို)	စ <sup>၁၇</sup>	- ဝင်းခြံ၊ အကန်အသတ်
တုစး	(တမး)	ဂ <sup>၂၀</sup>	- တောက်ပသည်
တုလှိုင်	(တလှိုင်)	ယ <sup>၄၀</sup>	- ပို့သည်
တေယ်	(တဲ)	ခ <sup>၁၇</sup>	- လက်
တိုန်	(ဒဂိုန်)	ယ <sup>၂၀</sup>	- ထားသည်
တေတ်	(ဒဂေတ်)	ယ <sup>၉၂</sup>	- ကျင့်သည်
တေယ်	(တဲ)	ဂ <sup>၂၀</sup> င <sup>၁၀</sup>	- နေ၊ နေ့
တုင်	(ကျိုင်)	ဂ <sup>၁၀</sup>	- ထီး
တုက်	(ကုက်)	ဂ <sup>၂၀</sup>	- သံချောင်း
တုသ်	(တုဟ်န၊ တုန)	ဂ <sup>၂၆</sup>	- အလို့ငှာ
တုယယ်	(တွဲ)	ခ <sup>၁၀</sup>	- ပြီးသော
တုာင်	(စာင်)	င <sup>၄</sup>	- ကြက်
တြုသ်	(တြဲ)	ခ <sup>၄၀</sup>	- ယောက်ျား
တြိုဝိလ်	(တွို)	င <sup>၃၀</sup>	- ခစားသည်
တြေသ်	(တြေင်)	က <sup>၁၀</sup>	- တေဇာ
တြေယ်	(တြဲ)	ယ <sup>၁၅</sup>	- မြတ်သော
ဣာရ်၊ တုလာရ်	(ဣာ)	ဂ <sup>၄၅</sup> ယ <sup>၂</sup>	- ရှေးအခါ၌
ဣာင်	(ဣာင်)	က <sup>၁၆</sup>	- လာသည်
ဣာင်	(ကွာင်)	ခ <sup>၃၄</sup>	- မုန့်
တောသ်	(တွံ၊ တွဟ်)	ဆ <sup>၂၀</sup>	- ဟောပြောသည်
တုလ်	(ထစ)	င <sup>၃၇</sup>	- တည်တံ့စေသည်
ထိန်ကွး	(ထိုင်သး)	ဂ <sup>၄၅</sup>	- ချီးမွမ်းသည်

ထိခေါ်ပိတ်	(ထခွဲထွဲ)	၀ <sup>၄</sup>	- ညဉ့်လယ်၊ သန်းခေါင်
ဒိန်ငယ်	(ဒငေါင်)	၈ <sup>၆</sup>	- မှန်
ဒိန္နရ်	(ဒလင်)	၈ <sup>၁၁</sup>	- ထီးဆောင်းသည်
ဒိန္နုပိန္နဲ	(ဒလောံပိန္နဲ)	၁ <sup>၉</sup>	- သွန်သင်သည်
ဒိရ်ဒမ်	(ဒဒ်၊ တဒ်)	၈ <sup>၁၂</sup>	- ဖြစ်ခြင်း၊ တည်ခြင်း
ဒိဟိတ်	(ဒြဟတ်၊ ငြဟတ်)	၁ <sup>၂၆</sup>	- ခွန်အား၊ စွမ်းအင်
ဒိလင်	(ဒလိုက်ဒလင်)	၈ <sup>၂</sup>	- နှိပ်စက်ခြင်း
ဒိသ်	(ဒိုဟ်)	၈ <sup>၂၃</sup>	- အရပ်မျက်နှာ
ဒုကုပ်	(ဒကိုပ်)	ဆ <sup>၃၁</sup>	- အကြီးအကဲ
ဒုမောင်	(ဒွိုင်)	၈ <sup>၃၁</sup>	- နေသည်
ဒုံပေး	(ထပ်)	၈ <sup>၆</sup>	- ခုနှစ်
ဒုံဟိစ်	(ထမိက်၊ ထွိက်)	၁ <sup>၄၈</sup>	- ကောင်းသော
ဒုသီလ်	(ဒုသီ၊ ဒုဟ်သီ)	၁ <sup>၃၃</sup>	- အကျင့်ဆိုး
ဒိုင်	(ဒိုင်)	သ <sup>၃၅</sup>	- ခံစားသည်
ဒေဝတာဝ်	(ဒေဝတ်)	၁ <sup>၅</sup>	- နတ်
ဒွါတ်	(ဒညာတ်)	၀ <sup>၁၆</sup>	- ဆွေမျိုး
ဒွါက်	(ဒိုက်)	ယ <sup>၄၇</sup>	- ဆင်းရဲသော
ဒွိုင်၊ ဒုမောင်	(ဒွိုင်)	၈ <sup>၁၂</sup> ၈ <sup>၃၁</sup>	- နေသည်
ဇံ	(ဇံ)	၈ <sup>၃၁</sup>	- ကြုတ်၊ တိုက်
နောမ်	(နံ၊ နမ်)	၈ <sup>၅</sup>	- ရှိသည်
နောရ်	(န)	၈ <sup>၃</sup>	- ထက်၊ မှ
ပအာရ်	(ပှါ)	ဆ <sup>၃၉</sup>	- ကျင့်သည်
ပိရ်နိုက်	(ပိုတ်၊ ပဏိုက်)	၀ <sup>၆</sup>	- ယပ်
ပိဟာရ်	(ဟို)	၁ <sup>၅၁</sup>	- ပြောဆိုသည်
ပုက်ကေလ်	(ပံက်ကိုဝ်)	၈ <sup>၂၉</sup>	- ဖွင့်ပေးသည်
ပုန်	(ပိုန်)	၈ <sup>၄၅</sup>	- ကောင်းမှု

ပုန်အာရ်၊ ပုအ္ဇာရ် ( ွါ )	ခ၂၉	ဂ <sup>၃၃</sup>	- ထွက်မြောက်ခြင်း၊ သွား လာခြင်း၊ အကျင့်
ပုနုက်ပုံပိည် ( ချိုက်ပေင်၊ ရနုက်ဗွေင် )	ဃ <sup>၃</sup>		- ပြည့်စုံသည်၊ ဖြည့်သည်
ပုန်ယူက်ပုမသ် ( ပယိုက်ပုမံ )	စ <sup>၅</sup>		- ထကြွစေသည်၊ စိတ်မြှင့်သည်
ပုနြသ် ( ပြသ်၊ ပရဟ် )	ဂ <sup>၂၀</sup>		- အလျင်အမြန်
ပုန်လှက် ( ပုက်၊ ပဏုက် )	ဂ <sup>၃၃</sup>		- ဖုံးအုပ်သည်
ပုပိည် ( ပေင်၊ ဗပေင် )	င <sup>၂၀</sup>		- ဖြည့်သည်
ပုမင် ( ပမင် )	စ <sup>၂၀</sup>		- စောင့်ရှောက်သည်၊ အစောင့်
ပုမတ် ( ပွက် )	ဂ <sup>၃</sup>		- မီး
ပုမသ် ( စိုတ် )	ဂ <sup>၃</sup>		- စိတ်၊ နှလုံး
ပုမိစ် ( ပွက် )	ခ၂၂		- အလိုဆန္ဒ
ပုံရေယ် ( ပြ )	က <sup>၁၀</sup>		- မွန်မြတ်သည်
ပုပိည် ( ပဝေင် )	င <sup>၅</sup>		- ကစားခြင်း
ပွင်ရင် ( ပကင်ရင် )	ဂ၂၄	ဇ <sup>၆</sup>	- ဝတ်ဆင်သည်၊ ကိုင်သည်
ပွင် ( ပွဲ၊ ပက၊ က )	ဂ <sup>၁</sup>		- ပန်း
ပုက် ( ပွိုက် )	ဃ <sup>၄၀</sup>		- တင်သည်
ပွမ် ( ပွံ )	င <sup>၂၀</sup>		- စိုက်ပျိုးသည်
ပွိသ် ( ပွိုဟ် )	ဃ <sup>၄၆</sup>		- မှို
ပုည် ( ပုာန် )	ဂ <sup>၁၃</sup>		- စစ်တပ်
ပျု ( ပျ )	ဃ <sup>၂၀</sup>		- အိုသော၊ လူအို
ပြသ်၊ ပုနြသ် ( ပြဟ်၊ ပရဟ် )	ခ၂၃	ဂ <sup>၂၀</sup>	- အလျင်အမြန်
ပြာထနာ ( ပတ္တဏာ )	ဃ <sup>၁၆</sup>		- ဆုတောင်းသည်
ပြေယ်၊ ပုံရေယ် ( ပြ )	က <sup>၃၁</sup>	၁၀	- မွန်မြတ်သည်
ပွိည် ( ပွိုင်၊ ပွေင် )	ခ <sup>၁၅</sup>		- ဖျက်သည်
ပရ် ( ပါ )	ဃ <sup>၄၃</sup>		- အလွန်
ဗဇြ ( ဗိုတ် )	ခ <sup>၁၈</sup>		- စိန်
ဗိန္ဒြ ( ဗရ )	င <sup>၁၂</sup>		- အသံ
ဗိဇောယ် ( ဗဗွဲ )	စ <sup>၁၃</sup>		- အတိုင်း၊ အညီ

ပိရ်သေယ်၊ ပိသေယ် (ပသဲ)		ခ <sup>၁၂</sup> ဂ <sup>၅၀</sup>	- သံ
ပိဟာရ်	(ဘာ)	ယ <sup>၀</sup>	- ဘုန်းကြီးကျောင်း
ပုံတောင်	(ဗြောင်)	ဂ <sup>၀၀</sup>	- ဖြူသော
ပုံနး	(ဗမ္မး)	ဆ <sup>၀၇</sup>	- ပုဏ္ဏား
ပုံရူကံ၊ ဗုရူကံ	(ပရိုက်၊ ပြိုက်)	ခ <sup>၂၄</sup> င <sup>၃၅</sup>	- နှိပ်စက်သည်၊ ဖျက်ဆီးသည်
ပုံဟောက်	(ဗဟောက်)	စ <sup>၂</sup>	- ကြောက်ရွံ့ခြင်း၊ ခြောက်လှန့်ခြင်း
ပေး	(ဗေဟ်)	က <sup>၅၂</sup>	- သင်
ဗောယ်သွရ်	(ဗွဲသွဝ်)	က <sup>၂၂</sup>	- အောက်ဘက်သို့
ဗူး	(မှး)	ခ <sup>၄၀</sup>	- သင်
ဗျာပါရ်	(ဗျာပါရ)	က <sup>၅၅</sup>	- လုံ့လထုတ်ခြင်း
ဗြေယ်ဂူရ်	(ဗြဲဂူ)	င <sup>၀</sup>	- မိုးရွာသည်
ဗြောင်	(ဗြ)	ဂ <sup>၃၂</sup>	- မိန်းမ
ဘေယ်	(ဘဲ)	င <sup>၂၃</sup>	- ဘေးအန္တရာယ်
မကးမောယ်ပြကါရ် (မကမ္မဲပြကာ)		ဂ <sup>၀၀</sup>	- တစ်မျိုးမကသော
မင်မေယ်	(မင်မွဲ)	ခ <sup>၃၃</sup>	- စောင့်ထိန်းသည်
မတ်ဗြေယ်	(မတ်ဗြ)	ဂ <sup>၂၀</sup>	- မိုးတိမ်
မမိရ်	(မြမောင်)	က <sup>၁၆</sup>	- တိုးတက်ခြင်း
မမိလ်	(မြမောင်)	ခ <sup>၁၄</sup>	- အမွှေးအကြိုင်
မသံ	(မသ)	ခ <sup>၁၃</sup>	- အနံ့အစော်
မလ်	(မောင်)	င <sup>၀၀</sup>	- မွှေးကြိုင်သည်
မဟာဇန်	(မှာဇန်)	ခ <sup>၃၆</sup>	- ပြည်သူ့အပေါင်း
မဟာသမုဒြ	(မှာသွိတ်)	ယ <sup>၃၉</sup>	- မဟာသမုဒ္ဒရာ
မိစ်	(မိက်)	ယ <sup>၃၃</sup>	- လိုသည်
မိမိလ်	(မြမောင်)	ဂ <sup>၀</sup>	- အမွှေးအကြိုင်
မုကုဋ်	(မွှောအ်ကိုတ်)	ဂ <sup>၂၄</sup>	- မကိုဋ်

မုန်မရ်	(မြမောင်)	၁၂၇	- တိုးတက်ခြင်း
မုနျောဝ်	(ယ၊ အဝ)		- အစ်ကို၊ နောင်တော်
မုလေး၊ မောယ်လေး၊ မွေး	(မွဲလေဟ်)	၁၁၁၊ ၁၁၉	- တစ်ခါတည်း
မောအ်၊ မု	(မူ)	က <sup>၁၃</sup> ၊ ၂၇	- မည်သည့်၊ အဘယ်
မူး	(မိုဟ်၊ မဝေါဟ်)	၁၃၈	- မာကျောခြင်း
မူး	(မိုဟ်)	၁၂၅	- လူ
မ္ဗိရ်	(မ္ဗိ)	၈၈	- စမ္ဗယ်
ယိရ် ယာသ်	(လယး)	က၅	- အလင်း၊ အရောင်
ယိယိုက်	(ယိုက်)	၁၂၆	- ခွန်အား၊ တန်ခိုး
ယိလ်	(ယိုဝ်)	က၂၅	- ဦးထိပ်ရွက်သည်
ယုက်သုံဝ်	(ယိုက်သွိဝ်)	က၂၆	- လက်အုပ်ချီသည်
ရင်ညောအ်	(ရင်ညွ)	၈၃၆	- အချင်းချင်း
ရစ်		၈၄၄	- လမ်းမ၊ လမ်းသွယ်
ရသ်	(ရဟ်၊ ရှ်)	ဆ <sup>၁၃</sup>	- အရသာ
ရာသ်	(ရး)	၁၂၀	- နိုင်ငံ
ရိန်အုတ်	(လအိတ်)	ယ <sup>၃၆</sup>	- အဆုံး
ရိနူက်ပိရ်ပိည်	(ရနုက်ပွေဝ်)	၈၄၁	- ပြည့်စုံအောင်
ရိန်လိည်	(လလေင်)	၁၂၉	- အပြစ်၊ ပျက်စီးခြင်း
ရိအံာ်	(အာတ်)	၈၃၈	- အသနားခံချက်၊ 'အာစ်' ရှု
ရိသိ	(ရသိ၊ ရိသိ)	၁၆	- ရသေ့
ရုပိန်၊ ရွိန်	(ပိန်၊ ထပိန်)	၈၅၀ ယ <sup>၃၀</sup>	- ခိုင်မာသည်၊ ခိုင်မာ အောင်ပြုသည်
ရုံလောသ်၊ ရွောသ်	(လောဟ်)	၁၂၉ ၈၃၃	- ချစ်သော၊ မက်သော
ရုံဝတ်	(ရမတ်၊ မြမတ်)	၁၂၈	- မျက်စိ
ရွေး	(သွီ)	၈၅၀	- ပူလောင်သော
ရွး	(ရွိဟ်)	၉၁၇	- နက်နဲသော

ရွှိန်	(ပိုန်၊ ထပိုန်)	ယ <sup>၃၀</sup>	- ခိုင်မာသည်
ရွှင်	(မိင်)	က <sup>၃၀</sup> ယ <sup>၄၄</sup>	- ကြားသည်၊ နားထောင်သည်
ရွှာသ်	(လောတ်)	ဂ <sup>၃၃</sup>	- ချစ်သော၊ မက်မောသော
ရွသ်	(လဝတ်)	င <sup>၃၃</sup>	- လက်နက်
လဝါတ်			- ကောင်းပြီ
လာမိ	(ဂမိ၊ လမိ)	င <sup>၂၃</sup>	- စလောင်း
လိည်	(လေင်၊ လို)	ယ <sup>၄</sup>	- ပျက်စီးသည်
လိန်လသ်	(လနဟ်၊ လန့်)	င <sup>၃၃</sup>	- ပျင်းရိသော
လုံစရ်	(လမောဝ်၊ လမဝ်)	စ <sup>၃၀</sup>	- အညွှာက်၊ ရွက်နု
လုံစာစ်		င <sup>၃၅</sup>	- ကောင်းသော
လုံစူး	(လွတ်၊ လွဟ်၊ လစောတ်၊ လခိုတ်၊ လွိုတ်)	စ <sup>၃၃</sup>	- အေးချမ်းခြင်း
လှောရ်	(လှောဝ်)	က <sup>၂၅</sup>	- ရှိခိုးသည်
လှူတ်	(လှူတ်၊ ဝုတ်)	ဂ <sup>၃</sup>	- အပျို
ဝရ်	(ဝရ)	စ <sup>၂၆</sup>	- ဆု
ဝေရ် ဝေယ်	(ဝီဝဲ)	ဆ <sup>၄၂</sup>	- ရန်သူ
သန္ဓေး	(သလေတ်)	ဇ <sup>၄၃</sup>	- သံသယ
သဒြင်	(သရင်)	က <sup>၄၅</sup>	- အမှု
သဘာဝ်	(သဘ)	ဆ <sup>၂၀</sup>	- သဘော၊ သဘာဝ
သင်္ကောန်၊ သ္ဗောန်	(သ္ဗာန်၊ သ္ဗံ၊ သကန်)	ယ <sup>၂၃</sup> စ <sup>၃၀</sup>	- နှင့်အတူ၊ အဖော်
သိန္ဓောရ်	(သမောဝ်)	ခ <sup>၃၀</sup>	- နှပ်ရည်
သိန္ဓောမ်	(သ္ဗေမ်၊ သဏေမ်၊ သနေမ်)	ယ <sup>၄၉</sup>	- လက်သည်း
သိပိုင်		ဂ <sup>၂၄</sup>	- ပုဆိုး၊ အဝတ်
သိသိုက်	(တသိုက်)	ဂ <sup>၂၉</sup>	- ချမ်းသာ
သိသုဂိး၊ သိသိုး	(ဂဂို၊ သို)	င <sup>၃၅</sup> ၂၂	- ချမ်းသာသည်
သုက်	(သိုက်)	ဆ <sup>၃၂</sup>	- ချမ်းသာ
သုပရ်	(သပဝ်)	ဂ <sup>၂၃</sup>	- ဂဠုန်
သုမောတ်	(သွတ်)	က <sup>၃၀</sup>	- တူသော၊ ညီသော

သုံခိုင်	(သမိုင်၊ သိင်)	စ <sup>၇၂</sup>	- အရိပ်
သုံတုံ	(သွိုမ်)	ခ <sup>၂၂</sup>	- ထူသော
သုံမာည်	(သွာန်)	ဇ <sup>၂၃</sup>	- အမေး
သုံလှိုင်	(သွိုင်၊ သမ္ပိုင်)	စ <sup>၃၀</sup>	- မြင့်သော
သုံဝတ်	(သမတ်)	ယ <sup>၇၉</sup>	- ငယ်သော၊ သူငယ်
သုံဝပ်	(သွိပ်)	က <sup>၂၆</sup>	- လက်အုပ်
သေး	(သဟ်၊ သှ်)	ဇ <sup>၂၆</sup>	- အဖြေ၊ ဖြေသည်
သွူတ်	(သွုတ်၊ သွုတ်)	စ <sup>၂၇</sup>	- ပြတ်စဲသည်
သွိုင်	(သွိုင်)	ယ <sup>၇၃</sup>	- ခက်သော၊ ရခဲသော
သွိုက်မ္ပိုက်	(သွိုက်မ္ပိုက်)	ဆ <sup>၃၆</sup>	- နှစ်သက်သည်
ကြွက်	(ကြက်)	က <sup>၁၆</sup>	- ဖြစ်လတ္တံ့ကာလပြ
ကြွက်ဇ္ဈိုင်	(ကြက်ဇ္ဈိုင်)	က <sup>၁၆</sup>	- လာခဲ့သော်
သွရ်	(သွဝ်)	က <sup>၂၂</sup>	- အောက်ဘက်သို့
သွာည်၊ သုံမာည်	(သွာန်)	က <sup>၂၆</sup> ဇ <sup>၂၃</sup>	- မေးသည်၊ အမေး
သွေး	(သွဟ်)	ခ <sup>၃၉</sup>	- တူသော၊ ညီသော
သျှောန်	(သွံ)	င <sup>၂၂</sup>	- ရောင်းသည်
ဩည်	(ဩန်)	င <sup>၁</sup>	- ငွေ
ဩြောန်	(ဩြောံ)	င <sup>၁</sup>	- စပါး
ဩိုင်ထိစ်	(သွိုင်သွိုက်)	ယ <sup>၁၆</sup>	- မွေ့လျော်သည်၊ ကောင်းသည်
သွရ်	(သွဝ်)	ဆ <sup>၃၀</sup>	- ကောင်းကင်ဘုံ၊ နတ်ပြည်
သွသ်	(သွဟ်)	ဂ <sup>၇၃</sup>	- ချမ်းသာ